

၁၂၇ ရ ထန်း ကြယ် လုံး ချင်း ၁ ဇွဲ၊ သစ်

# ထိန္ဒမြာ

မရှုပ်သေပါနီး



**အောင်**

ပရိုဂ္ဂန္တသာမိုးစာ / ပရိုဂ္ဂန္တ - ရန်ကျော်  
 အောင်မြိုင်တော်၊ ၂၀၀၀။  
 ၁၅၀ - စာ၊ ၁၃၅ × ၂၁ စင်တီ။  
 (၁) ပရိုဂ္ဂန္တ

### ပုဂ္ဂန္တမှတ်တမ်း

တယ့်မြိုင်နှုန်းအမှတ် ၅၀၀၀၆၀၄၀၉၀၉  
 ပျော်နားမြိုင်မြို့နယ်အမှတ် ၅၀၀၇၂၂၂၀၉

### တူတေသန

ဦးအဘင်မြိုင်အမှတ်(၇)၊ သီတာလင်းကော်မြောင်းရန်ကျော်ပြီ။

### ဆရာတ်နှင့်ပျော်နှုန်းပြိုပြင်

ဦးအဘင်မြိုင်၊ အောင်မြိုင်ပုံနှိပ်တိုက်အမှတ်(၁၆)၊ သံနရာပင်လင်းသုဝဏ္ဏ၊ ရန်ကျော်ပြီ။

### မြန်မာစာ

အောင်မြိုင်တော်အမှတ်(၁)၊ အောင်သာခလုလင်း

ကော်မြောင်းတာဝမ္မ၊ ရန်ကျော်ပြီ။

၅၇၀၇၇၅၅၅၅၁၀၇၁။

ဝါဒဝါဒ၊ ပုံစံ၊

(ရန်ကျော်)

၁၇၀၈၈(၅၀၀)၊

၁၀၅၆၁(၂၀၀)ကျိုး



# ဒေသနှစ်ဆောင်

- ရုံးစမ်းလေ့လာမှုကြောင့် ထိခိုက်နစ်နာမှု မရှိနိုင်ပေါ်  
 ရုံးစမ်းသင့်သောအရာကို မရုံးစမ်းမိမှုသာ  
 ဆုံးရုံးမှု ရနိုင်ပါသည်။
- နှလုံးသားကို ပျော်ခွင်အောင် မလုပ်ပေးသမျှ  
 မည့်သည်အရာမှ ပျော်စရာကောင်းမည် မဟုတ်ပေါ်  
 ကြည်နဲ့ပျော်ခွင်နေသော နှလုံးသားသည်  
 အရာအားလုံး၏စွမ်းအားဖြစ်သည်။



- သင့်ဘဝများအောင်မြင်မူများနင့်  
ထိက်ထိက်တန်တန် နေလိုလျှင်  
ထိကဲသို့ နေနိုင်စို့  
နည်းလမ်းကောင်းများ၊ စတင်ရှာဖွေရပါမည်။
- လူတို့ရရှိသော ဝမ်းမြောက်ဝမ်းသာများနင့်  
သုခခမ်းသာသည် ကံကောင်းမှုသက်သက်ကြောင့်  
မဟုတ်ပေ...။  
ကံကောင်းမှုထက် အခွင့်အရေးကို ကောင်းစွာ  
အသုံးချုတ်ပြင်းသာ အမိက ကျေပါသည်။

- အောင်မြင်မူအတွက်  
သင်ကိုယ်တိုင် သံစွဲဌာန် ချထားမှုသည်  
အခြားအရာရာတိုင်းထက် အရေးကြီးဆုံးဖြစ်သည်ကို  
ထိတ်အောရ့တွင် အမြဲမှတ်သားထားပါ။
- အခြားသူများ ရရှိထားသော  
အဆင့်အတန်းမြင့်မားမူများမှာ  
အလွယ်တကူ ရရှိထားသည်ဟု  
ဘယ်သောအခါမှ အလွယ်တကူ မတွေးသင့်ပါ။

- အခြားသူများအပ်စက်နေခိုန်တွင်  
သင်လည်းအပ်နေမည်ဆိုလျှင်  
အခြားသူရသောရလာ၏မျိုးထက်  
ပိုမိုထူးခြားသောရလာ၏မျိုးရမည်မဟုတ်ပေ။
- သင်တစ်ယောက်တည်းပညာရှိဖြစ်နေခြင်းထက်  
သင်ပညာရှိဖြစ်ကြောင်းအသိအမှတ်ပြုပေးမည့်သူ  
ဒါမှုမဟုတ်အခြားပြိုင်ဘက်ပညာရှိတစ်ညီးရှိဖို့  
အမှန်တကယ်လိုအပ်ပါသည်။
- အခက်အခဲများကို  
ဘဝတစ်စုလုံးအတွက်အောင်မြင်မှုအတွက်  
အခွင့်အရေးများအဖြစ်ပြောင်းလဲအသုံးချခိုင်လျှင်  
အခက်ရှိတော့မည်မဟုတ်ပေ။
- မိမိကိုသူတစ်ပါးက  
နားလည်လာဖို့ထက်  
မိမိကသူတစ်ပါးကိုနားလည်နိုင်အောင်  
ပိုမိုကြီးတားသင့်ပါသည်။

- သင်လုပ်နိုင်သမျှကောင်းတာတွေကို  
သင်တတ်နိုင်သမျှနည်းလမ်းတွေ သုံးပြီး  
သင်ပြုနိုင်သည့်ပုံစံအတိုင်း  
သင်ရောက်သည့်နေရာတိုင်း  
သင်တတ်နိုင်မည်အခိုန်တိုင်းတွေ  
သင်တတ်နိုင်သမျှစမ်းအားအတိုင်းပြုလုပ်ပေးပါ
  
- သဘာဝက သာယာလုပ်သောအခိုန်ကို  
ပေးထားပါရက်နှင့်  
ထိလုပ်သောအခိုန်များကို  
အကျိုးမဲ့ မဖြန်းတိုးပစ်သင့်ပေါ်။



## ကျိုဝဗ္ဗာစွာမြင်ပါသော အခန်းများ

- အခန်း(၁) အမဲသားဟင်းတစ်ပိဿာ ကုန်သော လူမမာ
- အခန်း(၂) ဖုတ်ဝင်နေသူနှင့် ယုတ်မာသောအကြံအစည်း
- အခန်း(၃) မရွှေ့လေးရဲအကြံအစည်း
- အခန်း(၄) လျှို့ဝှက်သော သေတမ်းတာ
- အခန်း(၅) သရီးတောင့်သရဲနှင့် ဖုတ်ဝင်နေသောအလောင်း
- အခန်း(၆) သရီးတောင့်သရဲ၏သေတမ်းတာ
- အခန်း(၇) အမောင်ရိပ်အတွင်းမှ ကြောက်စရာသဏ္ဌာန်
- အခန်း(၈) စုံထောက်ကျော်စွာနှင့် ခရာပတ်ဝက်ပါ
- အခန်း(၉) သရီးတောင့်သက်သော
- အခန်း(၁၀) လောဘာကြီးသုတေသနပုံး

## အနှစ်(၁)

အမဲသားဟာတီး တမိပါသာ  
ကျွန်ုင်သာ ကျွမ်ာ

(၁၉၄၈) ခုနှစ်နောက်ပိုင်းကာလတွင် သလျင်သည်

တစ်စတစ်စ စည်ကားလာသည် ဆိုသော်လည်း မြို့တွင်းနေရာများသာ  
ဖြစ်ပြီး မြို့ပြင်နေရာများမှာတော့ လူနေအိမ်ခြေ သိပ်မများသော်လည်း  
တဖြည်းဖြည်းနှင့် လာရောက်နေထိုင်သူများရှိကြလေသည်။  
သန်လျင်နှင့် ကျောက်တန်းဘက် သွားသော ကားလမ်းအနီး  
မှာတော့ လာရောက်နေထိုင်သူအခါးရှိကြပေသည်။

## မြန်မာ ပြန်လည်

အများအားဖြင့်တော့ ထိနေရာဘက်မှာ လာရောက်နေထိုင်  
ကြသူများမှာ လက်လုပ်လက်စားများသာဖြစ်ကြပေသည်။

မော်တော်ကားလမ်းတေား တစ်ဖက်တစ်ချက်မှာ တောင်ကုန်  
များ၊ ချိုင့်ဝှမ်းများနှင့် သစ်ပင်များသာ ရှိလေသည်။

ကားလမ်းတလျောက်တွင် လူနေအိမ်ခြေ သိပ်မရှိလှုဘ ပါဒ  
ကြီးမြို့တော်ဟောင်းနှင့် ကျောက်တန်းဘက် ရောက်မှုသာ လူနေအိမ်  
ခြေများ ထူထပ်စွာ ရှိလေသည်။

ယခုနောက်ပိုင်းမှာတော့ သန်လျင်သည် မြို့ပြရှိရပ်နှင့် ညီ  
ညီတဲ့လာခဲ့ခြေပြီ။

သန်လျင်မြို့နယ်သည် ပဲခူးမြစ်၏အရှေ့ဘက်ခြမ်း၌ တည်ရှိဖြေ  
ရှုံးမှုနှင့်ဘုရင်များလက်ထက်ကပင် ထင်ရှားခဲ့သော ရွှေးဟောင်းဒေသ  
တစ်ခုဖြစ်ပေသည်။

(၁၉၁၂)ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့တွင် မြို့နယ်တစ်ခု ဖြစ်လာ  
ပြီး ယခုအခါ သန်လျင်မြို့နယ်ကို ရပ်ကွက်(၁၇)ခုနှင့် ဖွံ့ဗည်းထားလေ  
သည်။

သန်လျင်သည် မွန်ဘာသာအမည်(ခန်းကြောင်) အသံထွက်  
ခုံးရင်းမှ ဆင်းသက်လာပြီး စရင်းမှာ သန်လျင်းဟု အဓိပ္ပာယ်ရပါသည်။

မြန်မာမှတ်တမ်းများ၌ ပါဒကြိုးစားကြီး အရိုက်(ခရစ်နှစ် ၆၂၃-  
၆၃၄) လက်ထက် (၆၂၉)ခုနှစ်တွင် စကားကင်းသူကြီး ဦးသန်လျင်က  
စတင်တည်ထောင်ကြောင်း အဆိုရှိလေသည်။

## ဇရိယာမေတ်းတော်

သန်လျင်မြို့ဟောင်းတွင် မြို့တံခါး(၁၅)ခု ရှိရာ ကွမ်းသီးတံခါး  
အိုးထိန်းတံခါး၊ ဒေးဝန်းတံခါး၊ ဒလကုန်းတံခါး၊ င်ပြန်းတံခါး၊ သစ်ဆိမ့်  
ကုန်းတံခါး၊ ကျေးသူရားကုန်းတံခါး၊ သောတာပန်တံခါး၊ သရက်တစ်ပင်  
တံခါး၊ ဘယ်တံခါး၊ ပိဿာတံခါး၊ ပင်လယ်တံခါး၊ မြင်းတင်တံခါး၊ ဆင်  
ထွက်တံခါးနှင့် ဝက်သာတံခါး၊ စသည်တို့ ဖြစ်ကြပေသည်။

သန်လျင်မြို့ဟောင်းတွင် ထင်ရှားသောစောင့်နှင့် အဆောက်  
အိုးများမှာ ကျိုက်ခေါက်စေတီ၊ ရှင်မွေ့နှစ်းစေတီ၊ ဝန်ကြီးပဒေသ  
ရာဏာဂုံ၊ နတ်ရှင်နောင်သီးငြိုင်းဂုံနှင့် သန်လျင်ရေနှင့်ချက်စက်ရုံတို့ဖြစ်ကြ  
သည်။

သန်လျင်မြို့သည် ရွှေးဟောင်းမြို့တစ်ခုဖြစ်သော်လည်း အင်  
လိပ်တို့ အုပ်ချုပ်သော ကာလတလျောက်မှာတော့ ရေနှင့်ချက်စက်ရုံ  
တို့က်မှုသာ စည်ကားမှုရှိပြီး အခြားမြို့ကွက်များမှာတော့ သာမဏ်မျှ  
သာရှိပေသည်။

အထူးသဖြင့် ကျောက်တန်း၊ ပါဒကြိုးဘက် သွားသော ကား  
လမ်းတလျောက်မှာတော့ လူနေအိမ်ခြေ သိပ်မရှိလှုပေါ်။

ရွှေးက ဆိုခဲ့သည့်အတိုင်း သစ်တော်များ၊ သစ်ပင်ချိန်ယ်များ၊  
တောင်ကုန်းချိုင့်ဝှမ်းများသာ ပေါ်များလေသည်။

ထိနေရာသို့ ထင်းခွေရန် သွားကြသူများ၊ အမဲလိုက်ရန် သွား  
သူများမှာ နှားလှည်းများနှင့် သွားလေ့ရှိကြသည်။

ရွှေးအခါက ငင်းတော်များအတွင်း၌ သမင်၊ ဒရယ်၊ ယဉ် အစ



## နှီးစွဲ

ရှိသော တောတောင်ယ်များ ရွာဖွေရရှိကြသည်။

သန်လျင်မြို့အနီးတိုက်တွင် တောချုပ်များ ပေါ်များသလို  
သခြားတောင်းနေရာများကလည်း များစွာပေါ်များလှသည်။

အုတ်ဂုဟောင်း၊ အုတ်ဂုပျက်များမှာ နေရာမလပ်ရှိနေတတ်  
သည်။

သစ်တော်များ၊ ချုံ့နှုတ်ပိတ်ပေါင်းများ ရှုပ်ထွေးနေသောနေရာ  
များမှာလည်း အုတ်ဂုဟောင်းများ၊ ဘုရားမြို့ဘုရားယုက်များစွာတို့ရှိကြ  
လေသည်။

ကိုလိုနိုင်ခေတ်နှောင်းပိုင်းအချိန်က သန်လျင်မှ ကျောက်တန်းသို့  
သွားသော ကားလမ်းနဲေားမှာ ရွာအချို့ ရှိသော်လည်း စည်ကားသော  
နေရာတော့ သိပ်မရှိလှပေ။

မြို့စွန်ကားလမ်းဘေးနေရာမှာ လယ်ပိုင်ရှင်မြေပိုင်ရှင်များ နေ  
ထိုင်သော အိမ်ကြီးအိမ်ဟောင်းအချို့လည်း ရှိပေသည်။

ထိုအထဲတွင် မောရမြိုင်ရွာမှ မြေပိုင်ရှင်သူငြေးပြီး ဦးနွေး  
မောင်၏နေအိမ်လည်း ပါဝင်ပေသည်။

ဦးရွေ့မောင်သည် အသက်ငါးဆယ်ကျော် ခြောက်ဆယ်  
အချေယ်နီးပါးဖြစ်ပြီး ဆွဲစဉ်မျိုးဆက် ချမ်းသာသူများဖြစ်သည်။

မောရမြိုင်မြောက်ဘက်၌ ရှိသော လယ်ကွက်အတော်များများ  
မှာ ငှါးပိုင်ဆိုင်သောလယ်ကွက်များဖြစ်သည်။

စုစုပေါင်း လယ်က တစ်ရှုံးငါးဆယ်ကျော်ရှိလေသည်။



## စရာတော်တော်

ထို့ပြင် အတွင်းပစ္စည်းရွှေငွေများလည်း အတော်များများရှိ  
လေသည်။

ဦးရွေ့မောင်၏ပထမအနီးမှာ ဒေါ်စိန်ခြုံဖြစ်သည်။

ဒေါ်စိန်ခြုံနှင့် သားဖြစ်သူနှင့်မောင်နှင့် သမီးဖြစ်သူမြေလေး  
နွယ်တို့ ထွန်းကားပြီးနောက် ဒေါ်စိန်ခြုံမှာ လူကြီးရောဂါနှင့် ကွယ်  
လွှန်သွားလေသည်။

အချို့ကလည်း ဒေါ်စိန်ခြုံ သေရသည်မှာ သွေးရုံးသားရုံး  
သေခြင်းမဟုတ်ဘဲ အပြစားခံရသောကြောင့် သေခြင်းဖြစ်သည်ဟု  
စွဲပွဲပြောဆိုကြသည်။

အကြောင်းကလည်း ရှိလေသည်။

သန်လျင်မြို့ထဲမှာ ငှါးနှင့် ဆွဲနီးမျိုးစပ် တော်ဝပ်သော မရွှေ  
လေးဆိုသော မိန့်မတတ်ယောက်ရှိသည်။

မရွှေလေးသည် အသက်သုံးဆယ်ဝန်းကျင်အချေယ်ခန့်ရှိပြီး လုံး  
ကြီးပေါက်လှနှင့် ရုပ်ရည်အသင့်အတင့်ရှိသော မိန့်မတတ်ယောက်ဖြစ်  
သည်။

ငှါးသည် ဒေါ်စိန်ခြုံနှင့် တူမဝမ်းကွဲတော်ဝပ်ပြီး အိမ်သို့  
မကြာခကာ လာရောက်လေ့ရှိသည်။

ငွေကြေးအသုံးလိုလျှင်လည်း ဒေါ်စိန်ခြုံထဲမှာ အပူကပ်ကာ  
မကြာခကာ ချေးငှားသုံးစွဲလေ့ရှိသည်။

ထိုသို့ချေးငှားဖြန်လျှင်လည်း ဘယ်တော့မှ ပြန်ပေးလေ့မရှိပေ



နိမောင်နှင့် မြေလေးနွယ်တို့ မောင်နှမနှစ်ယောက်ကတော့ မရွှေလေး  
အိမ်သို့ အဝင်အထွက်ပြနေကြသည်ကို သဘောမကျကြပေး

အဘယ့်ကြောင့်ဆိုသော်...

မရွှေလေးသည် ဒေါ်စိန်ခြေယ် အိမ်မှာ မရှိသောအခါများတွင်  
ဦးရွှေမောင်အနားကပ်ကာ ပွဲတ်သီးပွဲတ်သပ် နေတတ်သောကြောင့်ပြုစ်  
သည်။

ဦးရွှေမောင်မှာလည်း အသက်ငါးဆယ်ကျော် ခြောက်ဆယ်  
နားနှီးနေပြီဖြစ်သော်လည်း ကျွန်းမာသနစွမ်းနေဆဲရှိသောသောကြောင့်  
ထိုကဲ့သို့ နေရသည်ကိုပင် သဘောကျေနေဟန်ရှိလေသည်။

တစ်ခါမှာတော့ ဒေါ်စိန်ခြေယ်မှာ အကောင်းသားကနေ ရင်ထဲ  
မှာ 'အောင့်တယ်... အောင့်တယ်' ဟု အော်ဟစ်ကာ အိပ်ယာထဲ  
လသည့်အခြေအနေမျိုး ရောက်ရာ ကျေးဇာမှာ ရှိသော ဆေးဆရာများ  
က ဆေးတိုက်သော်လည်း အခြေအနေက မသက်သာလှပေး

ဉာဏ်ချိန် ရောက်လာလျှင်...

"ဟိုမှာ ကျူပ်ကို လာခေါ်နေကြပြီ၊ ကျူပ်သွားရတော့မယ်၊  
ကျူပ်သွားရတော့မယ်"

ဟု အသနက်ကြီးဖြင့် အော်ဟစ်နေတော့သည်။

"မစိန်ခြေယ် သတိထားလေ၊ အပြင်မှာ ဘာမှုမရှိပါဘူး"

"တော် မမြင်ရဘူး မဟုတ်လား၊ ဟိုအမှောင်ရိပ်ထဲမှာ အစွယ်  
မြေမြို့နဲ့ မည်းမည်းကြီး ငုတ်တုတ်ထိုင်နေတာ မမြင်ကြဘူးလား"



ထိုသို့ပြောသဖြင့် ဦးရွှေမောင်နှင့် သားသမီးတိုက ကြည့်ကြ  
သော်လည်း ဘာမှုမတွေ့ကြရပေး

"အဖေကလည်း... သတိထားပါ ကျွန်းတော်ကြည့်တာတော့  
ဘာမှုမတွေ့ပါဘူး"

"နင်ပမြင်ရပောပုံ ဂါမြင်နေရတယ်၊ ဟိုမှာ အစွယ်မြေမြို့နဲ့  
ထိုင်ပြီး လက်ယပ်ခေါ်နေတယ်"

ထိုသို့သာ ပြောနေသဖြင့် နိမောင်က ဖခင်ဖြစ်သူကို ပြောရ<sup>၁</sup>  
သည်။

"အဖေ... အမေ့ရောဂါအခြေအနေက သိပ်မရှိဘူးထင်  
တယ်၊ အိမ်မှာ ဘုန်းကြီးပင့်ပြီး ပရိတ်ကလေးဘာလေး ရွတ်ရရင်  
မကောင်းဘူးလား"

"မင်းက ဘယ်လိုတင်နေလိုလဲ"

"အမေ့ကို ပယောဂတွေဘာတွေများ ကပ်နေသလားလိုပါ"

"ဟုတ်မယ်မထင်ပါဘူးကွာ... သွေးလေဖောက်ပြားပြီး ဖြစ်  
နေတာပဲဖြစ်မှာပါ"

ဦးရွှေမောင်က သိပ်အလေးအနက် မထားဘဲ ခပ်ပေါ့ပေါ့ပင်  
ပြောလေသည်။

"ဘာပဲဖြစ်ဖြစ် ကျွန်းတော်ကတော့ အိမ်မှာ ဘုန်းကြီးပင့်ပြီး  
ပရိတ်ရွတ် ကမ္မဝါ ဖတ်ပစ်ချင်တယ်"

နိမောင်က စွဲတ်ပြောသောအခါ ဦးရွှေမောင်က အတင်း



အကျပ်တော့ မတားပေါ့

“ကိုယ့်သဘောနဲ့ကိုယ်တော့ မလုပ်ပါနဲ့ကွာ၊ မင်းအငောင်လည်း မေးကြည့်ပါဉိုး၊ တော်ကြာ ငါတို့အပေါ်မှာ အထင်လွှားပါဉိုးမယ်”

ဟု ပြောသဖြင့် နီမောင်နှင့် မြေလေးနှစ်တို့ မောင်နှစ်နှစ် ယောက်က မိခင်ဖြစ်သူအနီးသို့ ကပ်ကာ အကျိုးအကြောင်း ပြောပြောလေသည်။

“အမေနေကောင်းသွားအောင် အိမ်မှာ ပရိတ်ကလေးဘာလေး ရွတ်ရရင် မကောင်းဘူးလား အမေ”

ဟု ပြောသောအခါ ဒေါ်ဝိန်ခြေယ်က နီမောင်ကို မျက်ထောင့်နဲ့  
ကြီးဖြင့် စိုက်ကြည့်သဖြင့် မောင်နှစ်နှစ်ယောက်စလုံး လန့်ဖြန့်သွားကြသည်။

“နင်တိုက ငါကို မြန်မြန်သေအောင် လုပ်နေကြတာလား”

ဟု မေးသည်။

“မဟုတ်ပါဘူး အမေရယ်၊ အမေမြန်မြန်နေကောင်းအောင် လုပ်မလိုပါ၊ အမေမကြိုက်ရင် မလုပ်ပါဘူး”

“ငါကို မြန်မြန်နေကောင်းစေချင်ရင် အားရှိအောင် ငါစားချင်တဲ့အစားအစာတွေ မူားမူားချက်ကျွေးကြပေါ့”

“အမေဘာစားချင်သလဲ ပြောလေ၊ သမီးချက်ကျွေးမှာပေါ့”

“အမဲသားဟင်း စားချင်တယ်”



## စရေယာတစ်ဦး

“ဟင်..”

ထိုစကားကြားသောအခါ မောင်နှစ်နှစ်ယောက်စလုံး အုံသွားကြလေသည်။

အဘယ့်ကြောင့်ဆိုသော်...

ဒေါ်ဝိန်ခြေယ်မှာ နေကောင်းစဉ်အချိန်က အမဲသား ဝက်သားလုံးဝမစားသောကြောင့်ဖြစ်သည်။

“အမေ.. အမဲ.. အမဲသား စားချင်လို့ ဟုတ်လား”

“အေး.. ဟုတ်တယ်”

“အရင်က အမေ အမဲသား ဝက်သား မစားဘူးမဟုတ်လား”

“လျှာရှုည်လိုက်တာ... အခု နေမကောင်းဖြစ်နေတော့ ခံတွင်းကောင်းမလားလို့ စားချင်တာပေါ့”

“ဒီလိုဆိုရင်လည်း အမေစားချင်တာကို ချက်ကျွေးပါမယ်”

ဟု ပြောဆိုကာ မောင်နှစ်နှစ်ယောက် တိုးတိုးတိတ်တိတ် တိုင်ပင်ကြရလေသည်။

“မြေလေး ငါတော့ အမေအခြေအနေ ကြည့်ရတာ သိပ်မရှိဘူးနဲ့ တူတယ်”

“ဘာဖြစ်လိုလဲ အစ်ကိုရဲ့”

မြေလေးနှစ်ကတော့ အသက်အရွယ်ကလည်း ငယ်ချယ်သေးသောကြောင့် ထူးခြားမှုများကို ရိုပ်မိဟန်မတူပေါ့

“အမေက အရင်က အမဲသား ဝက်သားဆိုရင် လှည့်တောင်



ကြည့်တာ မဟုတ်ဘူး အခုံမှ စားချင်သောက်ချင်တယ် ဖြစ်နေတာက  
တော့ သိပ်ပြီးမရှိးဘူးထင်တယ်”

“နေမကောင်းဖြစ်နေတော့ စားချင်စိတ် ဖြစ်နေလို့ဖြစ်မှာပေါ့  
အမေ စိတ်ချမ်းသာအောင် ချက်ကျွေးလိုက်ပါ အစ်ကိုရယ်”

ဟု မြဲလေးနှင့်က ပြောသဖြင့် နိမောင်လည်း ဘာမှုထပ်  
မပြောတော့ပေါ့

နောက်တစ်နေ့မနက်ပိုင်းတွင် မြဲလေးနှင့်က အမဲသားအစိတ်  
သား ဝယ်၍ချက်ပေးရာ မနက်တစ်နှင့်တည်းနှင့် ကုန်သွားတော့သည်။

ဉာဏ်စောင်းထမင်းစားချိန် ရောက်သောအခါ အမဲသားဟင်း  
မပါသောကြောင့် ဒေါသူပုန် ထနောလေသည်။

သို့ကြောင့် နောက်တစ်နေ့ ဝါးဆယ်သား ဝယ်၍ချက်ကျွေး  
သည်။

ဝါးဆယ်သားချက်လည်း တစ်နှင့်တည်းနှင့် ကုန်ပြန်လေသည်။

သို့ကြောင့် နောက်တစ်နေ့မှာ တစ်ရက်လျှင် အမဲသား တစ်  
ပါသား ချက်ပေးရသည်။

ထိုအခါမှ မြဲလေးနှင့်မှာ ရိပ်မိလာတော့သဖြင့် အစ်ကိုဖြစ်သူ  
ကို တိုးတိုးတိတ်တိတ် ပြောရလေသည်။

“အစ်ကိုပြောတာ ဟုတ်များဟုတ်နေရောလားမသိဘူး”

“ဘာဖြစ်လို့လဲ”

“ဘမော အရင်နဲ့ မတူတော့ဘူး၊ အမဲသားဟင်း မပါရင်



## ဇန်နဝါရီလ

ဆူညံနေတာပဲ၊ စားပြန်တော့လည်း လူမမာတစ်ယောက်နဲ့ လုံးဝမတူ  
ဘူး၊ ဆောင့်ကြောင့်ထိုင်ပြီး မျက်လုံးပြုပြုဖြေးနဲ့ ထိုင်စားနေတာ တွေ့  
ရတယ်၊ ဘယ်လိုလုပ်မလဲဟင်း”

နိမောင်မှာ မနက်ပိုင်းကတည်းက အိမ်မှ ထွက်ကာ အလုပ်  
သမားများကို စီမံခန့်ခွဲပြီး ဉာဏ်အလုပ်သိမ်းမှ အိမ်ပြန်ရောက်လာလေ့  
ရှိသည်။

ထိုသို့ရောက်လာမှ နှမဖြစ်သူကို အခြေအနေ အကျိုး  
အကြောင်း မေးရလေသည်။

“ပါဒ္ဓါးမြို့ဟောင်းရွာဘက်မှာ ဆေးဆရာတြီးတစ်ယောက်  
ရှိတယ်လို့ သတင်းကြားတယ်၊ သူက ပယောဂတွေ အတော်နိုင်တယ်လို့  
ပြောသကြားတယ်၊ သူ့ဆီ သွားပြီး အကျိုးအကြောင်း ပြောပြရရင်  
မကောင်းဘူးလား ညီမလေး”

“အစ်ကို ကောင်းမယ်ထင်ရင် လုပ်ပေါ့ ကွွန်မတော့ ကြောက်  
လာပြီ”

ထိုသို့ မောင်နှုန်းမနှစ်ယောက် တိုင်ပင်နေသည်ကို ပြင်သောအခါ  
မရွေ့လေးက လာပြောသည်။

မရွေ့လေးမှာ ဒေါ်စိန်ခြေထိုက် ပြုစေးရန်ဟု အကြောင်းပြကာ  
သန်လျှင်သို့ပင် မပြန်တော့ဘဲ အိမ်မှာပင် နေလေသည်။

“ငါမောင်တို့ ဘာတွေ တိုင်ပင်နေကြတာလဲ၊ ဒေါ်လေးရောဂါ  
က ရှိုးရှိုးပြစ်နေတဲ့ လူကြီးရောဂါမျိုးပါ၊ သွားဆုံးမီးယပ်ရောဂါဆိုတာ

## မြန်မာ မြတ်စွဲ

အခုလိုပဲ ဝနယာင်ဆွောက်မြား ဖြစ်လေ့ရှုပါတယ်... တလွှဲမထင်ကြပါ

။

“ကျွန်တော်တိုက ဘယ်လိုထင်နေလိုလဲ”

နီမောင်က မရွှေလေးသဘောနှင့် အပြုအမူကို သိပ်သဘော  
ကျေသောကြောင့် လေသံမာမာနှင့်ပင် ပြောလိုက်သည်။

“မသိပါဘူးကွုယ်... မင်းတို့မောင်နှမ ကြည့်ရတာ ဒေါ်လေး  
ကို တစ်မျိုးထင်နေသလားလိုပါ”

“အဲဒါက ခင်ဗျားကိစ္စ မဟုတ်ပါဘူး၊ ခင်ဗျားက ဒေါ်လေး  
တော်တယ်ဆိုပေမယ့် ဝမ်းကွဲပဲ တော်တာပါ၊ ကျေပ်တိုက မွေးအမေ  
အရင်းပါ၊ ပူးပန်စရာရှုရင် ကျေပ်တို့ပဲ ပူရမှာပါ”

ဟု ပြောလိုက်သောအခါ မျက်နှာပျက်သွားလေသည်။

“ငါက စေတနာနဲ့ ပြောတာပါကွယ်”

ဟု ပြောကာ အနားမှ ထွက်သွားလေသည်။

“ဒီမိန်းမက နေရာတကာမှာ သိပ်ပြီးလူလည်လုပ်တာပဲ၊ ကျွန်မ  
တော့ သူ့ကို သိပ်မသက်ဘူး”

“သူများအပေါ်မှာ တစ်ဖက်သက် အထင်မမှားစေချင်ဘူး၊ တစ်  
နှေ့ အဖြေပေါ်လာမှုသာ သူ့ထိုက်နဲ့သူ့က ရှိပါစေတော့”

“ဒါပေမယ့် ဒီမိန်းမအခြေအနေ ကြည့်ရတာ သိပ်ပြီးအကဲမလူ  
ဘူး၊ အစ်ကိုပြောတဲ့အတိုင်းသာ ဆရာနဲ့ သွားတိုင်ပင်မယ်ဆိုတာ အမြန်  
သွားတိုင်ပင်ပေတော့”

## ဇန်နဝါရီလ

“မိတ်ချပါ”

ထိုသို့မှာကြားပြီး နီမောင်တစ်ယောက် ပါဒကြီးမြို့ဟောင်းရွာ  
ဆီသို့ လျှို့ဝှက်စွာ သွားလေတော့သည်။





၁၃၂

## မြတ်ဝင်စန္ဒသူနှုန်း ယဉ်ပို့ဆေသာအကြောခေတ်

**၃၃** မြောင်ထုက ပတ်ဝန်းကျင်တစိုက် ဖုံးလွှမ်းလျက်ရှိ  
သည်။ မိုးဦးကျရာသီဖြစ်သောကြောင့် မိုးက တဖြောက်ဖြောက် ရွာနေ  
လျက်ရှိဖြောက် ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်ပြီမ်ယက်လျက်ရှိနေလေ  
သည်။

ထိအခိန်မျိုးတွင် မောရမြိုင်ခြာအစွန်ဘက်မှာ ရှိသော ပိုးခြေ

မောင်၏အဖိမြို့မှာ အမူးပို့အက်တွင် မကောင်းဆီးဝါးပြီးတစ်  
ကောင် ငုတ်တုတ်ထိုင်နေသကဲ့သို့ တိတ်ဆိတ်ပြုမြှင့်သက်စွာ ရှိနေလေ  
သည်။

ဦးရွှေမောင်မှာ လယ်ယာလုပ်နှင့် အတွက် ငှားရမ်းထားသော  
အလုပ်သမားများ ရှိသည် ဆိုသော်ပြားလည်း သက်ဆိုင်ရာ လယ်ကွင်း  
များ၌သာ တထိုးနေသောကြောင့် အိမ်ပြီးပတ်ဝန်းကျင်တွင် အနည်း  
ငယ်သာရှိသည်။

ယခုကဲ့သို့ မိုးတစိမိစိမ့် ရွာနေသောအချိန်မျိုး အလုပ်သမား  
များမှာလည်း အပြင်မထွက်ကြတော့ပေါ့။

တစ်နေကုန် ပင်ပန်းစွာ အလုပ်လုပ်နေကြရသောကြောင့် အိပ်  
နေကြချေပြီ။

အိမ်ပြီးပေါ်မှာတော့ မြေပိုင်ရှင်သူငွေးဦးရွှေမောင်၊ နာ  
မကျိန်းဖြစ်နေသော နေ့ဖြစ်သူ ဒေါ်စိန်ခြယ်၊ တူမဖြစ်သူ မရွေလေး  
သမီးဖြစ်သူ မရွေလေးနှင့်တို့သာ ရှိကြပြီး နိမောင်ကတော့ ပါဘြီးဘက်  
သွားနေလေသည်။

ထိုအချိန်မျိုးတွင် မြေလေးနှင့်က ပိုင်အခန်းထဲမှာ အိပ်ယာ  
တစ်ခုနှင့် အိပ်လေသည်။

ဦးရွှေမောင်က သူ အခန်းနှင့်သူ မရွေလေးက အခြားအခန်း  
တစ်ခု၏ တစ်ယောက်တည်း အိပ်လေသည်။

မရွေလေး အိပ်သောအခန်းမှာ အနောက်ဘက်အဆောင်၍

ရှိသဖြင့် အတော်ဝေးသည်။

ထိုသို့ နိမောင်မရှိသောအချိန်မှာ မြေလေးနှင့်မြှင့်မြှင့် တော်တော်  
နှင့် အိပ်မရပေါ့။

အမှုအတွက် စိတ်ပူသည်ကတစ်ကြောင်း၊ အစ်ကိုဖြစ်သူ  
နိမောင် အိမ်မှာ မရှိသည်ကတစ်ကြောင်းကြောင့် ကောင်းစွာမအိပ်ပံ့က  
ရှိလေသည်။

ညီးပိုင်းအချိန်တွင် ဖောင်ဖြစ်သူဦးရွှေမောင်အခန်း ရှိရာဘက်  
မှ ချောင်းဟန်သဲ၊ ချောင်းဆီးသံများ မကြာခကာ ကြားနေရပြီး အတော်  
ကလေး ညျဉ်နက်ပိုင်း ရောက်သောအခါ အသံရပ်သွားလေသည်။

ဒေါ်စိန်ခြယ်က နံရံဘက်သို့ မျက်နှာလျဉ်ကာ ပြုမြှင့်သက်စွာ  
ရှိနေသဖြင့် စိတ်သက်သာရာတော့ ရပေသည်။

ဦးရွှေမောင်အခန်းဘက်မှ ချောင်းဟန်သဲ ပျောက်သွားခြင်းမှာ  
အခြားတော့ မဟုတ်ပေါ့။

ခြေသံမကြားအောင် အခန်းထဲမှ ထွက်ကာ မရွေလေးရှိရာ  
အခန်းဘက်သို့ ထွက်သွားသောကြောင့်ဖြစ်သည်။

ထိုအခန်းသို့ ရောက်သောအခါ အခန်းတွင်းသို့ လျင်မြန်စွာ  
ဝင်လိုက်ပြီး တံခါးကို ပြန်ပိတ်ထားလိုက်သည်။

အခန်းထဲမှာ မီးရောင်မှုန်မှုန်ရှိသောကြောင့် ခြင်ထောင်ထဲမှာ  
အိပ်နေသော မရွေလေးကို မြင်ရသည်။

တံခါးစွေ့ကြားတော့ မရွေလေးက လုည်းကြည်သည်။



## ဖြေစဉ်

“မရွှေလေး အိပ်ပြီလား”

ဟု လေသံတိုးတိုးနှင့် မေးလိုက်သည်။

“မအိပ်သေးပါဘူး အစ်ကိုပြီးရဲ့”

ဟု ပြန်ပြောသဖြင့် ခြင်ထောင်အတွင်း ဝင်ကာ နံဘေးမှာ အသာလုံလိုက်သည်။

“လူမမာအခြေအနေ ဘယ်လိုလဲ”

မရွှေလေးက မေးသည်။

“ခုညီးပိုင်းတော့ အသံတိတ်နေတာပဲ၊ အိပ်နေတယ် ထင်ပါ၏”

“ဒါထက် အစ်ကိုပြီးကို မေးရှုံးမယ်၊ နီမောင်က ဘယ်ကို သွားတာလဲ”

“လယ်ထဲမှာ အလုပ်တွေ အရေးကြီးလို သွားဦးမယ်လိုတော့ ပြောသွားတာပဲ၊ ဘာဖြစ်လိုလဲ မရွှေလေးရဲ့”

“အစ်ကိုပြီး မသိဘူးနော်၊ သူတို့မောင်နှုမနှစ်ယောက် တစ်ခုခု ကို တိုင်ပင်နေကြတယ်ဆိုတာ ကျွန်ုမရိပ်မိတယ်၊ သားသမီးတွေဆိုပြီး သိပ်လျှော့တွေက်မနေနဲ့ရှိုး”

“သူတို့မောင်နှုမက လူတစ်ဖက်သားအပေါ်မှာ ယုတ်မာတဲ့ အကြံအစည်းတော့ မလုပ်တတ်ကြပါဘူး”

“အစ်ကိုပြီးက သားသမီးတွေအပေါ်မှာ အတော်ကလေး ထင်နေတာကိုး၊ သားသမီးယုံ စုံလုံးကန်းတဲ့ စကားပုံဆိုတာ အလကား

## ဇန်နဝါရီလ

ထားခဲ့တာမှ မဟုတ်ဘဲ အစ်ကိုပြီးရဲ့”

ထိုစကားကြောင့် ဦးရွှေမောင်က သက်ပြင်းတစ်ချက် ချလိုက်လေသည်။

“ကဲပါလေ... ဒါတွေထားလိုက်ပါတော့၊ ကျွန်ုမအတွက်က ရော ဘယ်လိုမှား စဉ်းစားထားသလဲ ပြောပါဦး”

“မစိန်ခြောက် မရှိတော့ရင် မရွှေလေးကို တရားဝင် လက်ထပ်ပါ သတ်၊ ကျွန်ုမရိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေကိုလည်း ထိုက်သင့်သလောက် ခွဲဝေပေးပါမယ်”

“အစ်ကိုပြီးမှာ ဘာတွေရှိတယ်ဆိုတာ ကျွန်ုမမှ မသိတာ တကယ်လို ကျွန်ုမအတွက် ဒီလိုစိတ်ကူးရှိတယ်ဆိုရင်လည်း ပြောပြ ထားဦးမှပေါ့”

“အစ်ကိုပြီးပိုင်ဆိုင်တာတွေက လယ်ခက်ပေါင်း(၁၅၀)ကျော် ရှိတယ်၊ အတွင်းပစ္စည်းအနေနဲ့ ရွှေက ပိဿာနဲ့ ရှိတယ်၊ ကျောက်မျက်ရတနာနဲ့ လုပ်ထားတဲ့ လက်ဝတ်လက်စားတွေက သမီးအတွက် တစ်စုံစား၊ မစိန်ခြောက်အတွက် တစ်စုံစား ရှိတယ်”

“ငွေသားကရော”

“ငွေသားကတော့ အခု လယ်ထွက်စပါးတွေ ရောင်းထားပြီးတဲ့ ငွေနဲ့ ပေါင်းရင် တစ်သိန်းကျောက်ရှိမှာပေါ့”

ထိုခေတ်ကာလက ငွေတစ်သိန်းရှိလျှင်ပင် ရန်ကုန်မြို့မှာ လူချမ်းသာစာရင်းဝင်အဖြစ် နေနိုင်လောက်အောင် တန်ဖိုးရှိပေသည်။

ထိစာရင်းများကို သိရသောအခါ မရွှေ့လေးမှာ များစွာကျေနပ်သွားသေ  
သည်။

“ဒါပဲနော် အစ်ကိုကြီး၊ ဒေါ်လေးရှိသည်ဖြစ်စေ မရှိသည်ဖြစ်  
စေ အစ်ကိုကြီးကတိအတိုင်း ကျွန်မအတွက် ရည်ရွေးထားတာတွေထိ  
ပေးပို့တော့ မမေ့နဲ့နော်”

“မမေ့ပါဘူးများ... မမေ့ပါဘူး”

ဟု ပြောဆိုလိုက်လေသည်။

အချိန်မှာလည်း ညျိုးပိုင်းအချိန် ရောက်လာပြီး ပတ်ဝန်းကျင်  
တစ်ခုလုံး တိတ်ဆိတ်ဖြစ်သက်လျက်ရှိပေသည်။

ထိုအချိန်တွင် ဒေါ်စိန်ခြုံ အခန်းထဲမှာ ရှိနေသော မြေလေ  
နှုတ်မှာ အိပ်ပျော်နေလေပြီ။

ဒေါ်စိန်ခြုံကတော့ တဖက်သို့ စောင်းကာ အိပ်နေရာမှ ဖုတ်  
ကနဲ မျက်လုံးပွင့်လာသည်။

သူသည် စောစောက အိပ်ပျော်နေခြင်း မဟုတ်ဘဲ မျက်စောင်း  
တမင်မှုတ်ထားခြင်းဖြစ်ပြီး ယခု အခန်းထဲမှာ မြေလေးနှုတ် အိပ်ပျော်သွား  
သောအချိန်ရောက်မှ မျက်လုံးဖွင့်လာခြင်းဖြစ်သည်။

နေမကောင်းဖြစ်နေသောအချိန်ကာလအတွင်း တစ်နေ့လျှင်  
အမဲသား တစ်ပိဿာ မှန်မှန်စားနေသော်လည်း အသားအရော့ မြတ်  
မလာဘဲ အရိုးပေါ်အရောက်ဘဝသို့ တဖြည်းဖြည်းရောက်နေခြော့။

ယခင်က လူတွဲမှ ထနိုင်လောက်အောင် ကယ်မ်းကယိုင် ဖြစ်

နေသောလူမှာ ယခုလိုအချိန်မျိုးမှာ သူ့ဟသာ ထနိုင်ပြီး မျက်လုံးပြုကြီး  
နှင့် ပတ်ဝန်းကျင်ကို ကြည့်နေလေသည်။

သူသည် မလှမ်းမကမ်းမှာ ခွေခွေကလေး အိပ်ပျော်နေသော  
မြေလေးနှုတ်ကို တစ်ချက်လုံးကြည့်လိုက်သည်။

ပြီးမှ နေရာမှ ထလေသည်။

ဒေါ်စိန်ခြုံမှာ အရိုးပေါ်အရောက်နေသော အခြေအနေ  
မျိုး ဖြစ်နေပြီး ကျိုးတိကျဲ ဆပင်များက မျက်နှာပေါ်သို့ ဖွာကျနေ  
သည်။

ထမိကို ဖြစ်သလို ဝတ်ထားပြီး အကျိုက ပွဲယောင်းယောင်းနှင့်  
မိုးရိုးရားရားဖြစ်နေလေသည်။

အတန်ကြာသည်အထိ နေမကောင်းဖြစ်နေသူမှာ ယခုကဲ့သို့  
ထလိုက်ပြန်တော့လည်း သန်သန်မာမာဖြစ်နေပြန်သည်။

ဒေါ်စိန်ခြုံသည် မြေလေးနှုတ်ကို တစ်ချက်ကြည့်ကာ အပြင်  
သို့ ထွက်ရန် ခြေတစ်လှမ်း၊ လှမ်းလိုက်သည်နှင့် ကြမ်းပြင်က နိမ့်ကနဲဖြစ်  
သွားကာ ‘ကျိုး’ကနဲ အသံမြည်သွားလေသည်။

ထိုအခါ မြေလေးနှုတ်က ဆတ်ခနဲ လန်နိုးလာသည်။

“အမေဘယ်သွားမလိုလဲ... : ဘာလိုချင်လိုလဲ”

ဟု မေးကာ အိပ်ယာမှ ထသည်။

ထိုအခါ ဒေါ်စိန်ခြုံလည်း ရွှေကို သွားနေသောခြေလှမ်းကို  
ပြန်ရှုတ်ပြီး အိပ်ယာထဲသို့ ခြေပစ်လက်ပစ် ထိုင်ချုလိုက်လေသည်။

## မြတ်

“ဘာမှမလုပ်ပါဘူးအေး... အပေါ့သွားချင်လိုပါ”

“အပေါ့သွားချင်ရင် ကျွန်ုပ်မတဲ့ပိုမယ်လေ အမေ”

“နေပါစေတော့အေး... မသွားတော့ပါဘူး”

ဟု ပြောကာ အိပ်ယာပေါ်သို့ ပြန်လှကာ တစ်ဖက်သို့ စောင်ကာ နေလေတော့သည်။

မြေလေးနှယ်လည်း တစ်ယောက်တည်း နေရသဖြင့် ကြောက်နှုန်း  
လာသောကြောင့် မအိပ်ခံတော့ပေါ်

မြေလေးနှယ် မအိပ်မှန်း သိသောအခါ ဒေါ်စိန်ခြေယ်လည်း  
နောက်တစ်ခါ မထတော့ပေါ်

နောက်တစ်နှုန်းတွင် နိမောင်ပြန်ရောက်လာသည်။  
“အစ်ကို... ဆရာကြီးနဲ့ တွေ့ခဲ့လား”

“အင်း... တွေ့ခဲ့တယ်”

“ဒီတော့ ဆရာကြီးက ဘာပြောလိုက်သလဲဟင်”

“လူနာရဲ့ရောဂါလက္ခဏာတွေ့ကို ပြောလိုက်တော့ ဆရာကြီး  
ကတော့ ပယောဂ ကပ်နေတယ်လို့ ပြောတယ်၊ ဒီမှာ ဆေးပေးလိုက်  
တယ်၊ အင်းချုပ်လည်း ပေးလိုက်တယ်၊ ဆေးကို အမေစားတဲ့ အစား  
မှာ ထည့်ပေးရမယ်”

ဒီအင်းချုပ်ကိုလည်း သူအိပ်တဲ့အိပ်ယာအောက်မှာ သူမသိ  
အောင် ထည့်ထားရမယ်လို့ မှာလိုက်တယ်”

ဟု ပြောကာ သူယူလာသောဆေးထုပ်နှင့် အင်းချုပ်ကို ထုတ်ပြု

သည်။

“ဖြစ်ပါမလား အစ်ကို”

“ဆရာကြီးကတော့ ဘာမှမစိုးရိမ်နဲ့လည်း မှာလိုက်တယ်၊  
တကယ်လို့ ပယောဂ ကပ်နေရင် ထွေက်သွားလိမ့်မယ်လို့ပြောတယ်၊  
(၉၆)ပါးရောဂါ ရှိနေရင်တော့ သူ့ရောဂါအတိုင်းရှိမှာပေါ်”

ဟု နိမောင်က ပြုလုပ်ရမည် အစ်အစဉ်မှားကို ပြောပြရာ  
ညာနောက်အချိန် ထမင်းကျွေးသောအခါ ငှါးကြိုက်သော အမဲသား  
တင်းထဲသို့ ဆေးထည့်ပေးလိုက်လေသည်။

ညာချိန်ရောက်သောအခါ အိပ်ယာပြင်ပေးရင်းနှင့် အိပ်ယာ  
အောက်မှာ အင်းချုပ်ကို ထည့်ပေးလိုက်သည်။

ညျှော်ပိုင်းအချိန်ရောက်သောအခါ မောင်နှုန်းတွင်ယောက်စလုံး  
ဒေါ်စိန်ခြေယ်အခန်းတွင်းသို့ ဝင်အိပ်ရင်း အခြေအနေကို စောင့်ကြည့်  
ကြလေသည်။

ညျှော်နှုန်းတွင်ယောက်စလုံးအား ဒေါ်စိန်ခြေယ်အမှုအယာမှာ တဖြည်း  
ဖြည်းနှင့် ပျက်လာလေသည်။

နိမောင်နှင့် မြေလေးနှယ်တို့ မောင်နှုန်းတွင်ယောက်တို့မှာ အိပ်  
ပျော်နေဟန်ဆောင်၍ အခြေအနေကို စောင့်ကြည့်နေကြလေသည်။

တဖြည်းဖြည်းနှင့် ညျှော်နှုန်း ရောက်လာသောလေလေ

## ဇရယ်ဆောင်းစာ

ဒေါ်စိန်ခြယ်မှာ ဂကျာမငြိမ် ပိုဖြစ်လာလေလေဖြစ်၏။

သန်းခေါင်ယ်အချိန် ရောက်သောအခါ ဂင်းထံမှ မြို့မြို့တွင်  
ပေါ်လာလေသည်။

“အဟင်းဟင်း... အဟင်းဟင်း”

“ပူလိုက်တာနော်... ရင်ထဲက ပူလိုက်တာ”

ထိုအသံကြားသောအခါ မြဲလေးနှင့်က နေရာမှ ထရှုံးပြီ  
သောအခါ နိမောင်က လက်ကို ဆွဲယားကာ ပြီးပြီးနေရာနဲ့ အချင့်  
လိုက်သည်။

“ငါရင်ထဲက ပူလိုက်တာနော်... နေလို့မရတော့ဘူး”

ဟူ ပြောကာ လှဲအိပ်နေရာမှ ဝုန်းကနဲ့ ထထိုင်လိုက်ရာ နိမောင်  
တို့မောင်နှုမပင် လန့်ဘွားသည်။

ဒေါ်စိန်ခြယ်သည် မလုမ်းမကမ်းမှာ အိပ်နေကြသော နိမောင်  
နှင့်မြဲလေးနှင့်တို့ ရှိရာသို့ မျက်ထောင့်နိုံးဖြင့် လှမ်းကြည့်နေး  
သည်။

နိမောင်တို့ကလည်း မိမိတို့အား တစ်ခုခု လာလုပ်လေမလာ  
ဟု ရင်တထိတိတိတိနှင့် အခြေအနေကြည့်နေရလေသည်။

အတန်ကြာသောအခါ နေရာမှ ဝုန်းကနဲ့ ထရှုံးလိုက်သည်  
နိမောင်တို့မောင်နှုမလည်း လှဲနေရာမှ ထထိုင်လိုက်ကြသည်။

“အမေ”

“နင်တို့ ငါကို အမေလို့ မခေါ်နဲ့ ငါ နင်တို့အမေ မဟုတ်ဘူး”

ဟူ အသံတစ်မျိုးနှင့် ပြောလေသည်။

“အမေ... ကျွန်တော်တို့က အမေရဲ့သားသမီးတွေလေ၊  
အဗုံတိမိတော့ဘွားလား”

“ပါးစပ်ကတော့ သားသမီးလို့ ပြောတယ်၊ ငါကိုတော့ မနေနိုင်  
အာင် လုပ်ကြတယ် နင်တို့အကြံကို ငါမသိဘူးလို့ ထင်နေတာလား”

“မဟုတ်ပါဘူး အမေရယ်၊ ကျွန်တော်တို့ကို အထင်မလွှာပါနဲ့၊  
အမေ နေကောင်းအောင်လို့ လုပ်တာပါ”

“နင်တို့က အကြံးဘွားတော့ ရှိပစော်းပေါ့၊ တစ်နောကျရင်  
မြို့ကြောင်း ကောင်းကောင်းသိရောမပေါ့”

ဟု ကြမ်းမောင်းကာ “ပူတယ်... ပူတယ်” ဟု ပါးစပ်မှ အော်  
ရှင်း ရင်ဘတ်ကို လက်ဝါးဖြင့် ဖိကာ အိပ်ယာပေါ် ပြန်လဲဘွားလေ  
တော့သည်။

“အမေ... အမေ”

နိမောင်နှင့် မြဲလေးနှင့်တို့က အနီးသို့ ဘွဲ့ယူလိုက်  
သောအခါ ဒေါ်စိန်ခြယ်မှာ အရှပ်ကြီးပြတ်သကဲ့သို့ ဖြစ်ကာ အသက်  
ကို ဖုတ်လိုက်ဖုတ်လိုက် ရှာနေရလေသည်။

“အမေ... အမေ”

နိမောင်က အမေဖြစ်သူကို ပွဲဖက်ကာ တတ္တတ်တွေတ် ခေါ်  
နေလေသည်။

မြဲလေးနှင့်ခများလည်း မျက်ရည်ကလေး အဝိုင်းသားနှင့်

## မြို့သွေး

အနားမှာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေလေသည်။

ဒေါ်စိန်ခြေယ်အခြေအနေမှာ ယခုအခါ ပုံမှန်လူမမာအတိုင်  
မလူပိုင်သော အနေအထားသို့ ပြန်ရောက်နေချေပြီ။

“အမေ သတိရပြုလား”

အသာအထား ခေါင်းညီတ်ပြုသည်။

“အမေသေသွားရင် ဒီအိမ်မှာမနေကြနဲ့ ဒီအိမ်မှာ နေရင်  
မင်းတို့ပါ သေလိမ့်မယ်”

ဟု လေသံတိုးတိုးဖြင့် မှာနေသည်။

လေသံမှာ သဲသဲကလေးသာ ရှိတော့သဖြင့် မနည်းအားစိုင်  
နားထောင်ရသည်။

“ငါပြောတာ ကြားလား”

နိမောင်က ခေါင်းညီတ်ပြုသည်။

“အမေတော့ မနေရတော့ဘူး၊ လူယုတ်မာတွေလက်ချက်  
သေရတော့မယ်၊ မင်းတို့မောင်နှုမလည်း အမေမရှိတော့ရင် ရန်ကုန်  
ဘက်ကမ်းမှာ ရှိတဲ့ မင်းတို့ဘကြီးနဲ့ သွားနေကြပါ၊ မဟုတ်ရင် မင်းတို့  
သေကြလိမ့်မယ်”

“စိတ်ချပါ အမေ၊ အမေမှာခဲ့တဲ့အတိုင်း သွားနေပါမယ်”

ထိုအခါမှ စိတ်အေးသွားဟန်ဖြင့် မျက်လုံးမှုတ်သွားလေသည်။

သို့သော် ပါးစပ်မှ တိုးတိုးကလေးတော့ ရော်နေလေသည်။

“တူသောအကျိုးပေးပါစေ”

## ဇရာသောတိုးတော့

“တူသောအကျိုးပေးပါစေ”

“တူသောအကျိုးပေးပါစေ”

ဟု ရော်တ်ရင်းနှင့်ပင် အသံပျောက်သွားလေတော့သည်။

နိမောင်က စမ်းကြည့်သောအခါ ဒေါ်စိန်ခြေယ်မှာ အသက်မရှိတော့ပေး

ထိုအခါ မြဲလေးနွယ်၏စုံစုံဝါးဝါးငါးငါးသံက ပေါ်ထွက်လာလေ  
တော့သည်။

ထိုအခါ အိပ်ယာမှ ထလာကြဟန်ရှိသော ဦးရွှေမောင်နှင့်  
မရွှေလေးတို့ ရောက်လာကြလေသည်။

မရွှေလေးမှာ အဒေါ်ဖြစ်သူ၏အလောင်းကို ဖက်ကာ အော်  
ကစ်ငိုက္ခိုးနေရာ နိမောင်က အံကို ကြိုတ်ထားရင်း ကြည့်နေလေ  
သည်။

“အမယ်လေး... ဒေါ်လေးရဲ့ အဖြစ်ဆုံးလှချည့်လား၊ ကွွန်မ  
ကိုကို ပစ်သွားပြီလား ဒေါ်လေးရဲ့”

ဟု ခုနစ်အိမ်ကြား အော်ငိုလေရာ အတန်ကြာသောအခါ ပတ်  
ဝန်းကျင်မှ လူများ ရောက်လာကြသည်။

အားလုံးကတော့ ဦးရွှေမောင်နှင့် မရွှေလေးတို့အကြောင်းကို  
ကစ်နံးတစ် သိထားကြသောကြောင့် ငှုံးငိုနေသည်ကို ကြည့်ပြီး  
သာနားသည်အပြင် မသိမသာ နှာခေါင်းရှုံးကြလေသည်။

ထိုနောက်...

ဒေါ်စိန်ခြေယ်၏အသုဘက်စွဲ ပြီးသောအခါ နိမောင်နှင့်

မြေလေး နှယ်တို့မောင်နှမနှစ်ယောက်တို့မှာ မိခင်မှာသွားသည့်အထိ  
ရန်ကုန်ဘက်ကမ်းမှ ဘကြီးဖြစ်သူထဲသို့ သွားရောက်နေထိုင်နဲ့ ၉  
၀ပြိုကြလေတော့သည်။



## အနေး(၃)

### မဇ္ဈာလေးဒါအကြံအဓမ္မ

**ဒေဝါ** စိန်ခြယ သေဆုံးသွားပြီးနောက်ပိုင်းမှာလည်း  
မဇ္ဈာလေးက ထိုအိမ်မှာပင် ဆက်လက်နေထိုင်လေသည်။

နိမောင်နှင့် မြေလေးနှယ်တို့မောင်နှမက သဘောမကျသော်  
လည်း ဖောင်ဖြစ်သူက လက်ခံထားသောကြောင့် မပြောသာကြပော်

ပထမတော့ မဇ္ဈာလေး၏အမူအယာမှာ ရီးရီးအေးအေး အမူ  
အယာမျိုးဖြင့် အဒေါ်သေဆုံးသွားသောကြောင့် စိတ်မကောင်းသော

မှက်နာမျိုးရှိလေသည်။

သို့သော်လည်း ဦးရွှေမောင်နှင့် နှစ်ယောက်ချင်း တွေ့သော အခါမှာတော့ ထိုသိမဟုတ်ပေါ့။

“ဘယ်လိုလဲ အစ်ကိုကြီး၊ ရွှေလေးရဲ့အကြံ မပိုင်ဘူးလာ အစ်ကိုကြီးရဲ့မယားဟောင်းကြီး စောစောအသက်ထွက်သွားပြီ မဟုတ်လား”

“ဘယ်လိုများ စီမံလိုက်တာလဲ မရွှေလေးရဲ့”

“ကျွန်မတို့အမေ လက်ထက်ကတည်းက လက်ခွဲသုံးတဲ့ ပယောဂဆရာတစ်ယောက်ရှိတယ်၊ သူက အစွမ်းအတော်ထက်တယ် သူကို အကျိုးအကြောင်း ပြောပြီး အကူးအညီတောင်းလိုက်တော့ အပင်းထည့်တဲ့ဆေး ပေးလိုက်တယ်လေ၊ အဲဒီအပင်းဆေးကို ဒေါ်ဇေားမယ့်အစာထဲမှာ ထည့်ပေးလိုက်တော့ အခုလို စောစောသေသွားတာပေါ့”

ထိုစကားကြားသောအခါ ဦးရွှေမောင်က သက်ပြင်းတစ်ခုံ၏ ချလိုက်သည်။

မည်သို့ပင်ဖြစ်ပေါ့။

ဒေါ်စိန်ခြောက်သည် သူ၏ငယ်ဖောင်းကြီးဖက် မယားတစ်ယောက်ဖြစ်ခဲ့ရာ ယခုကဲ့သို့ သာမဏ်မဟုတ်သောသေခြင်းမျိုးဖြင့် သော သည်ကို သိရသောအခါ စိတ်မကောင်းဖြစ်မိလေသည်။

သို့သော် အကြောင်းနောက် လွန်သွားခဲ့ခြားပြီး

“အစ်ကိုကြီး ဘာတွေတွေးနေတာလဲ”

“အော်.. ဟို.. ဘာမှမစဉ်းစားပါဘူး”

“ဘာလဲ... သေသွားတဲ့မယားကြီးကို သတိရနေတယ် မဟုတ်လား”

“မဟုတ်ပါဘူး”

“ဒါထက် ကျွန်မကို လက်ထပ်မယ်ဆိုတာရော ဘယ်တော့ လက်ထပ်မှာလဲ၊ ပေါ်ပေါ်ထင်ထင် နေချင်လှပြီ”

“ဖြည်းဖြည်းပေါ့ မရွှေလေးရယ်၊ သူသေပြီးတာလည်း သိပ် အကြာသေးတော့ အခုချက်ချင်း လက်ထပ်ရင် လူတွေ မေးငော်စရာ ဖြစ်တော့မပေါ့”

“ဒါပေမယ့် အစ်ကိုကြီးရဲ့သားနဲ့သမီးက ကျွန်မကို မုန်းတီးနေ ကြတော့ ဒီအတိုင်း နေရင် အနေခက်တာပေါ့၊ သူတို့က ဘာမဆိုင် ညာမဆိုင်နဲ့ ဒိမ်ပေါ် အတင်းတက်နေတယ်လို့ ထင်နေကြတာလေ”

“စိတ်မပူပါနဲ့ကွွယ်... တစ်နေ့တော့ သင့်မြတ်အောင် စီစဉ် ဗေးပါမယ်”

တဲ့ ပြောဆိုနှစ်သိမ့်ထားလေသည်။

ဒေါ်စိန်ခြောက် သေဆုံးသွားပြီး ခြောက်လကျော်လောက် ကြားသောအခါ ဦးရွှေမောင်သည် မရွှေလေးအား တရားဝင် လက်ထပ်ယူ လိုက်လေတော့သည်။

ထိုအခါ တစ်စွာလုံးက တီးတိုးပြောဆိုကာ မေးငော်ကြလေ

သည်။

“မယားကြီး သေတာမှ မြေပုံတောင် မခြောက်တတ်သော်  
သူတိုက ယူလိုက်ကြပြီ ဘယ်တုန်းကတည်းက ကြိုးစွဲနေဖြတ်  
မသိဘူး”

“ဟဲ... နှင့်တို့မသိသေးဘူးလား၊ ဒေါ်စိန်ခြောက်  
ကတည်းက သူတိုက တိတ်တိတ်ပုန်း ဖြစ်နေကြတော်လေ၊ အခုံမှ လွှာ  
လွှာတ်လပ်လပ် တန်ကျသွားတာပေါ့”

“ငါအထင်ပြောရရင်တော့ ဒေါ်စိန်ခြောက်သေရတာ သော်  
သားရှိုးမှ ဟုတ်ရဲ့လား၊ သူတို့ပယောဂတောင် ကင်းရဲ့လား မသိဘူး

“ဘာပဖြစ်ဖြစ် အကုသိုလ်ကံဆိတာ နောက်ပိုးတက်တတ်  
ပဲ သူတစ်ပါးမကောင်းကြုံရင် သူတို့လည်း တစ်နောကျရင် ပြန်ခဲ့သော်  
ပဲ သူတစ်ပါးမကောင်းကြုံရင် သူတို့လည်း တစ်နောကျရင် ပြန်ခဲ့သော်

“ဒါထက် နိမောင်တို့မောင်နှုံးမကတော့ သနားစရာများ  
မိတ္ထုးနှိပ်စက်တာကို ခဲ့ကြရတော့မယ်”

ရပ်ရွာက ထိုသို့ ထင်ကြေးပေး ပြောဆိုသည့်အတိုင်း မတွေ့  
မှုံးရွှေမောင်နှင့် တရားဝင် လက်ထပ်ပြီး အိမ်၏အရှင်သခင် ပြော  
သောအခါ အချိုးပြောင်းလာတော့သည်။

နိမောင်တို့မောင်နှုံးမအပေါ်မှာသာမက အလုပ်သမာန်  
မကျွန် တစ်အိမ်သားလုံးအပေါ်မှာ မောက်မောက်မှာမာ ဆက်သွယ်  
သည်။

အရာရာကို လက်ပါးကြီး အုပ်ချင်လာသောအခါ နှိမ်ခဲ့

ခဲ့မရပ်နိုင်ဖြစ်လာပြီး ပြန်ပြောရန် စိတ်ကူးမိသည်။

ထိုအခါ မြေလေးနှုတ်က ဝင်တားရသည်။

“အစ်ကိုရယ်... မပြောပါနဲ့ သူဆိုးတော့လည်း သူ့တွေ့က  
မျှက ရှိပါစေတော့၊ အစ်ကိုပြောလိုက်ဆိုလိုက်ရင် အဖော်  
ကောင်းဖြစ်မှာပေါ့”

ဟဲ တားသဖြင့် ကြိုတ်မိုတ်နေရလေသည်။

ထိုကြောင့် အလုပ်ကို အကြောင်းပြုပြီး လယ်ထဲ သွားနေလေ  
သည်။ ထိုအခါ မြေလေးနှုတ်တစ်ယောက်တည်း အိမ်မှာ ကျွန်သောအခါ  
ခွေလေးက နည်းအမျိုးမျိုးနှင့် နှိုင်စက်လေတော့သည်။

မြေလေးနှုတ်မှာ စိတ်သဘောထား နှီးည့်သိမ်မွေ့သူ့မှို့ကြိုတ်မိုတ်  
သည်းခံ၍သာ နေရရှာသည်။

တစ်နောက်တဲ့ ယာယီဆောက်ထားသောအိမ်  
နှင့် နိမောင်တစ်ယောက်တည်း ရှိနေစဉ် အိပ်မက်မက်သလိုလိုနှင့်  
အမောက် ပြန်တွေ့ရသည်။

“မင်း အိမ်မှာ မရှိတဲ့အခါမှာ မင်းညီမလေး မိတ္ထုးနှိပ်စက်တာ  
ခဲ့နေရတယ်၊ မင်းညီမလေးကို သနားရင် ဒီအိမ်မှာ မနေဘဲ မင်း  
ကြီးရှိတဲ့နေရာမှာ သွားနေကြပါ”

ဟဲ လာပြောလေသည်။

သို့ကြောင့် အိမ်သို့ ချက်ချင်းပြန်သွားလေသည်။

အိမ်ရောက်၍ အကျိုးအကြောင်း မေးကြည့်သောအခါ ပထမ

သည် မပြောပေါ့

“နင် ငါကို ညာမနေနဲ့ ငါ အမေနဲ့ တွေ့ပြီး အကုန်သိပြီးပြီ  
သိတဲ့ ထိုသို့ပြောလိုက်တော့မှ မြဲလေးစိတ်မှာ များစွာအိုးပြုသွားလေ  
မသိ။”

“အစ်ကို အမေနဲ့ တွေ့ရတယ် ဟုတ်လား”

နီမောင်က ခေါင်းညီတ်ပြသည်။

“နင် ငါကို ညာမနေနဲ့ ငါကို အမှန်အတိုင်း ပြောပြပါ”

ဟု စွဲတ်အတင်းမေးတော့မှ ပြောပြလေသည်။

ထိုအခါ နီမောင်မှာ များစွာစိတ်မကောင်းဖြစ်ရလေသည်။

“ညီမလေး... အဖောကလည်း ငါတို့မောင်နှုမကို ဘာမှုပြီး  
မကြည့်နိုင်တော့ဘူး၊ ဒီမှာ ဆက်နေရင် စိတ်ဆင်းရရှုရှုအပြင် ဘာ  
မရှိတော့ဘူး”

“ဒီတော့ ဘယ်လိုလုပ်မလဲ အစ်ကို”

“ငါတို့အတွက် အမေပေးထားခဲတဲ့ လက်ဝတ်လက်စားကင်း  
တွေ ယူပြီးတော့ ရန်ကုန်ဘက်မှာ ရှိတဲ့ ဘကြီးနဲ့ အတူသွားနေကြမော်  
ဟိုရောက်ရင် လက်ဝတ်လက်စားကလေးတွေ ထုခွဲရောင်းချုပြီး တစ်ဦး  
လုပ်ကြတာပေါ့... မကောင်းဘူးလား”

“အစ်ကိုသဘောပဲလေ”

ဟု ပြောသဖြင့် အိမ်ကြီးမှ ထွက်ခွာရန် ပြင်ကြလေသည်။  
အားလုံးအဆင်သင့်ဖြစ်သောအခါမှ ဖင်ဖြစ်သူမှ ဦးခွေမောင်

ကို အသိပေးသည်။

ပထမတော့ ဦးခွေမောင်မှာ အိုးပြုသွားဟန်ရှိသည်။

နီမောင်က အကျိုးအကြောင်း ပြောပြတော့မှ မျက်နှာပျက်  
သွားလေသည်။

“ကျွန်တော်တို့မောင်နှုမ ဒီမှာနေရတာ အဆင်မပြလို ဘကြီး  
သီမှာ သွားနေကြတာပါ အဖော် အရေးကိစ္စရှိရင်သာ ကျွန်တော်တို့ကို  
အကြောင်းကြားလိုက်ပါ”

ဦးခွေမောင်မှာ မခွေလေးသဘောကို ကောင်းစွာသိလိုက်ပြီ  
ပြစ်သော်လည်း သားသမီးမှား ယခုကဲ့သို့ သူ့ကို စွန့်ခွာသွားလိမ့်မည်ဟု  
သင်မထားခဲ့ပေါ့။

ယခုကဲ့သို့ ပြန်းစားကြီး သွားကြမည်ဆိုသောအခါ စိတ်ထဲမှာ  
ဘင်မျိုးတော့ဖြစ်သွားမိသည်။

“အေးလေ... ဒီမှာ မပျော်လို ဟိုမှာ သွားနေချင်သပဆိုရင်  
သည်း သွားနေကြပေါ့၊ ဒါပေမယ့် အဖေနဲ့တော့ အဆက်အသွယ်  
ပြတ်ကြနဲ့”

ဟု ပြောကာ သားနှင့်သမီးကို ခွဲနှင့်ငွေအချို့ ထုတ်ပေးလေ  
သီမောင်တို့က မယူပေါ့။

“ကျွန်တော်တို့က ဒါတွေမလိုချင်ပါဘူး အဖော် ခွဲငွေပစ္စည်း  
အားလုံးအဆင်သင့်ဖြစ်သောအခါမှ ဖင်ဖြစ်သူမှ လိုချင်တာပါ”

ဟု ပြောဆို၍ ဖင်ဖြစ်သူကို ကုန်တော့ပြီး ထွက်သွားကြလေ

တော့သည်။

ထိုအခြေအနေကို တစ်နေရာမှ မသီမသာ အကဲခတ်ကြည့်၏  
သော မရွှေလေးက ထိုအခါမှ အပြင်သို့ ထွက်လာပြီး မေးသည်။

“သူတို့ ဘယ်ကိုသွားကြတာလဲ အစ်ကိုကြီး”

“ရန်ကုန်ဘက်ကမ်းက သူ့ဘကြီးနဲ့ သွားနေကြမယ်လို့ ပြု  
သွားတာပဲ”

ထိုစကားကြားသောအခါ မရွှေလေးမှာ စိတ်ထဲမှာ ဝမ်းသာ  
သွားလေသည်။

သို့သော်လည်း ဟန်အမူအယာ မပေါ်လွှင်စေဘဲ စိတ်  
ကောင်းသောပုံမျိုးဖြင့်...”

“အော်... ဒီကလေးတွေကိုယ် တယ်လည်း မိုက်ကြတာပဲ၏  
မိုဘအရိပ်တက် အခြားဆွဲမျိုးသားချင်းအရိပ်က ပိုကောင်းတယ်၏  
များ ထင်နေကြသလား မသိပါဘူး ဒါက ဘာအထုပ်လဲ အစ်ကိုကြီး”

မရွှေလေးက ဦးရွှေမောင်ရှေ့တွင် ချထားသောအထုပ်၏  
ကြည့်ရင်း မေးသည်။

“သူတို့အတွက် သုံးခွဲဖို့ပေးတာ ယူမသွားကြပါဘူး”

“အော်... သူတို့က အရွယ်ရောက်လာတာနဲ့ ငါတို့လည်း  
ရှာနိုင်ဖွေနိုင်တယ်ဆိုပြီး ဖော်တို့တောင် ခြေရာတို့ကြပြီး”

ဟု ငါဗျို့ပြောသောလေသံဖြင့် ပြောလိုက်သည်။

“မရွှေလေး... မင်း ဘယ်လိုစကား ပြောလိုက်တာလဲ ဖြော

သားသမီးတွေက ဒီလောက်မမိုက်ကြပါဘူး”

မိုဘအပေါ်မှာ ဒီလိုစိတ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး”

ဟု လေသံမာမာနှင့် ပြောလိုက်သောအခါမှ မရွှေလေးမှာ  
လေသံပြောင်းသွားလေတော့သည်။

“အော်... ကျွန်ုမာ ဒီသဘောမျိုးနဲ့ ပြောတာမဟုတ်ပါဘူး  
အဖောက စေတနာနဲ့ ပေးတာကို စိတ်ကောက်ပြီး ယူမသွားကြတော့  
သူတို့ပဲ ဒုက္ခရောက်ကြမှာ စိုးရိမ်လို့ ပြောတာပါ”

“ဘာပဲဖြစ်ဖြစ် အခုမယူလည်း အချိန်တန်ရင်တော့ ပေးသင့်  
ပေးထိုက်တာကို အားလုံးပေးရမှာပဲ”

ဘာကြောင့်လဲဆိုတော့ အခုရှိတဲ့ပစ္စည်းတွေမှန်သမျှ သူတို့  
အမေဒေါ်စိန်ခြေယဲခဲ့မိဘတွေ ပိုင်ဆိုင်တဲ့ပစ္စည်းတွေချည်းပဲ၊ အခုရှိတဲ့  
သယ်မြေတွေရော အတွင်းပစ္စည်းတွေမှန်သမျှ သူတို့မိဘတွေ အဆက်  
ဆက်က ပိုင်ခဲ့တဲ့ပစ္စည်းတွေချည်းပဲ၊ ကျူပ်က မစိန်ခြေယဲကို ရအောင်  
မူလို့သာ ဒီလိုအခြေအနေမျိုး ရောက်ခဲ့ရတာ၊

တကယ်တမ်း ပြောရရင် ကျူပ်ရှာဖွေတဲ့ပစ္စည်းက လက်ညီး  
ခြုံပြုစရာ ဘာမှမရှိပါဘူး”

ဟု အမှန်အတိုင်း ပြောပြသောအခါ မရွှေလေးမှာ မျက်နှာ  
တ်သွားလေသည်။

“ဒါဖြင့် အစ်ကိုကြီးပိုင်ဆိုင်တာက ဘာမှမရှိဘူးပေါ့”

“ပြောရရင်တော့ ငါအစွမ်းအစနဲ့ ရှာဖွေထားတဲ့ပစ္စည်းက



## နှစ်

ဘာမှာပြောပလောက်အောင် မရှိပါဘူး”

“အို... ဒါပေမယ့် မရွှေလေးနဲ့အစ်ကိုကြီးက တရားဝင် သင့်  
မယားပဲ၊ မယားသေရင် သူ့ပိုင်ဆိုင်တဲ့ပစ္စည်းမှန်သမျှ အစ်ကိုကြီး  
ရမှာပေါ့”

“ဒါပေမယ့် ပစ္စည်းတွေအားလုံး သုံးပုံပုံဖြောင် သူတို့မောင်း  
က အမေရဲပစ္စည်းကို နှစ်ပုံရပြီး ငါက တစ်ပုံပဲ ပိုင်ဆိုင်ခွင့်ရမှာပေါ့”

“ဒီလိုဖြင့် ကျွန်မကရော ဘာပစ္စည်း ရမှာလဲဟင်”

“မင်းက ကျူပ်ကို ရထားပြီးပြီးမဟုတ်လား၊ မင်းလိုချင်တာ လို  
ဆိုတော့ တခြားဘာလိုသေးလိုလဲ မရွှေလေးရဲ့”

“ဟုတ်တော့ ဟုတ်ပါတယ် အစ်ကိုကြီးရယ်၊ ဒါပေမယ့် မရွှေ  
လေး အစ်ကိုကြီး မရှိတော့ခဲ့ရင် ကျွန်မအတွက် ရင်းနှီးစားသော  
အတွက်လောက်တော့ လိုချင်တာပေါ့”

“ဒီလောက် စိတ်ပူးမနေပါနဲ့ သူ့ပွဲ့ဦးရွှေမောင်ရဲ့မယာ  
သောက်လုံး ဖြစ်နေမှတော့ ကျူပ်မရှိလည်း ထိုက်သင့်သယောက်  
ရုအောင်တော့ စိစဉ်ပေးခဲ့ပါမယ်”

ဟု ပြောကာ အနားမှု ထသွားသည်။

ထိုအခါ မရွှေလေးမှာ မဲ့ကာခွဲကာနှင့် မကြားတကြား အောင်  
ပြောဆိုနေလေသည်။

“အင်း... ငါကတော့ မြေပိုင်သူ့ပွဲ့ဦးဆိုပြီး စရိတ်  
ကြိုးပြီးယူလိုက်တာပဲ”



## စရိတ်

အခုံမှုပဲ သူ့ပိုင်တဲ့ပစ္စည်း ဘာမှာမရှိတဲ့သူ့ပွဲ့ဦးမှန်း သိရတော့

တယ်

ဒါပေမယ့် မရွှေလေးတို့က ဒီအတိုင်းတော့ ဘယ်နေပါမလဲ  
ဒုံးပိုင်ဆိုင်တဲ့ပစ္စည်းမှန်သမျှ ငါလက်ထဲ အကုန်ရောက်အောင် ကြိုးပြီး  
ရမှာပေါ့”

ရွှေလေးအကြာင်း ကောင်းကောင်းသိရစွဲမယ်”

ဟု ကြိုးပြီးနေလေသည်။



## အနုံ(၂)

လျှပ်စွဲကိုသောသေတီးတာ

### နောက်

တစ်ရက်တွင် မရွှေ့လေးတစ်ယောက်

ကျောက်တန်းရွာ ဘက်ထို သွားလေသည်။

ကျောက်တန်းရွာအစွန်ဘက်တွင် သီးသန့်နေသော ပယောဂ  
ဆရာတစ်ယောက်ရှိလေသည်။

ထိုဆရာတ်အမည်မှာ ဆရာကျော်ကြီးဖြစ်ပြီး အသက်လေး  
ဆယ်ဝါးကျင်အခွဲယ်ခန့်ရှိလေသည်



## မြတ်စွာ

အသားမည်းမည်း အရပ်ပုပုနှင့် မှတ်ဆိတ်မွေး နှုတ်ခမ်းစွေး  
အရှည်များရှိလေသည်။

မရွှေလေးမှာ ဆရာကျော်ကြီးနှင့် အဆက်အသွယ်ရှိလေ  
သည်။ ဒေါ်ဝိန်ခြောက်ကို ဆေးခပ်သောကိစ္စမှာ ဆရာကျော်ကြီး၏ လက်  
ချက်ဖြစ်သည်။

မရွှေလေး ရောက်လာသောအခါ ဆရာကျော်ကြီးက အင်းချုပ်  
များပေါ်တွင် ရှင်ပုံများ ရေးနေရင်းမှ ထလာသည်။

“ဘယ်လိုလဲ မရွှေလေး၊ နှောချင်းညာချင်း သူငြေးကတော်သေး  
ရောက်သွားတာနဲ့ ဘဝင်မြှင့်သွားပုံရတယ်၊ အခုမှုပဲ ပေါ်လာတော်  
တယ်”

ဟု တွေ့တွေ့ချင်း စကားနာထိုးလေသည်။

“ဘဝင်မြှင့်ပါဘူး ဆရာရယ်၊ ဆရာကို သတိရပါတယ် ထိုး  
ကလည်း အရေးကြီးတဲ့အလုပ်တွေက များနေလေတော့ ဒိုက်  
ရောက်ပြီး လူမရောက်ဖြစ်တာပါ”

ထူးပြောကာ ကွပ်ပျစ်ပေါ်မှာ ဝင်ထိုင်လေသည်။

“ဒါထက် အခြေအနေက ဘယ်လိုလဲ”

“အဖွားကြီး သေတဲ့နောက် အခဲ အဘိုးကြီးကို အပိုင်သို့  
လိုက်တယ်”

“ကောင်းပါပေါ့ပျား... ဒါထက် ဟိုနှစ်ယောက်ကနော်”

နိမောင်နှင့် မြေလေးနှင့် မေးလိုက်ခြင်းဖြစ်သည်။

## စရိတ်မောင်မောင်

“အဲဒါပြောမလို ဆရာရဲ့ သူတို့၏ယောက်က ကျွန်မတောင်မှ  
ဘာမှမလုပ်ရသေးဘဲနဲ့ သူ့သဘောနဲ့သူ အိမ်ပေါ်က ဆင်းသွားကြဖြီး  
ရန်ကုန်မှာ ရှိတဲ့ ဘကြီးဆီမှာ သွားနေကြတယ်”

“တယ်ထူးဆန်းပါလား... ဒါထက် ပစ္စည်းတွေရော အတော်  
ပါသွားပြီလား”

“ဘာမှယူမသွားကြဘူး... သူ့အဖောက ပေးတာတောင်  
ဘာမှ မယူဘဲနဲ့ ဒီအတိုင်း ဆင်းသွားကြတာ”

“အဲ ဉာဏ်ရေပါလား... ဒါဖြင့် အဘိုးကြီးမှာ ရှိတဲ့ပစ္စည်းတွေ  
အားလုံး မရွှေလေးတစ်ယောက်တည်း ရဖို့ ဖြစ်လာတာပေါ့”

ထိုစကားကြားသောအခါ မရွှေလေးမျက်နှာပေါ်မှာ လွန်စွာ  
ပိတ်ည့်ည့်သောအသွင်ပေါ်လာလေသည်။

“ကျွန်မ အခုလာတာ အဲဒီအတွက် တိုင်ပင်ဖို့ လာခဲ့တာပါ”

“ပြောပါပြီး”

“တြော်တော့ မဟုတ်ပါဘူး၊ အခုကျုမှ အဘိုးကြီးဆီက အခြေ  
အနေအချို့ သိရတော့တယ်၊ အခုလာက်ရှိပစ္စည်းအတော်များများက  
သေသွားတဲ့ ဒေါ်ဝိန်ခြောက်ရဲ့ မိဘဘိုးဘွားပိုင်ပစ္စည်းတွေချည်းပဲတဲ့ ဦးရွှေ  
မာင်လက်ထဲမှာ တိုးပွားတာ သိပ်မရှိဘူးတဲ့”

ဒါကြောင့် တကယ်လို အမွှဲခဲ့ရင် နိမောင်တို့မောင်နှုမက  
စိပုရမှာ သေချာတယ်၊ အဲဒီလိုဆိုရင် ကျွန်မတို့အတွက်က ဘာမှ  
ပို့ကျွန်တော့မှာမဟုတ်ဘူး”

“လယ်မြေတွေထက အချို့တဝ်ရရင်တောင် မနည်းလှပါဘူး”

“ဒီမြေကြီးတွေ ဘာလုပ်ရမှာလ ဆရာရဲ့ အရေးကြီးတာထင့်နဲ့အတွင်းပစ္စည်းတွေပဲ အဲဒါတွေကို အကုန်ရမှ ဟန်ကျမှာ တဆိတ်လောက် အကြံပေးပါဉိုး ဆရာရယ်”

ထိုအခါ ဆရာကျော်ကြီးက အတန်ကြာအောင် စဉ်းစားနေပြီ့ အကြံည်ပေးသည်။

“တကယ်လို့ ရွှေမောင် မရှိတော့ရင်ကော ဒီပစ္စည်းတွေထို့ မရွှေလေး ရမှာမဟုတ်လား၊ ဘာကြောင့်လဲဆိုတော့ သူနဲ့ တရားဝင်လက်ထပ်ပြီးပြီပဲ”

“ဒါပေမယ့် အခုထိ ကျွန်မအတွက် သာတစ်ခုမှ ခိုင်ခိုင်မာမျှမပေးသေးဘူး”

“အဲဒါကတော့ အရေးကြီးတယ် မရွှေလေး၊ သူ မသေခင်္ခာ မရွှေလေးအတွက် ခိုင်မာတဲ့စာချုပ်စာတမ်းတစ်ခုခု ရထားဖို့ အနေပြုတယ်၊ တော်ကြာ သေကာနီးတော့မှ သူ့သားနဲ့သမီးကို အကုန်ပေးခဲ့ပြီး မရွှေလေးအတွက် မဖြစ်စလောက် ချိန်ထားခဲ့ရင် နှစ်နာထို့မယ်၊ ဒီတော့ ကျူပ်ပြောတဲ့အကြံအစည်းအတိုင်း လုပ်ပါ”

ဟု ဆရာကျော်ကြီးက ပြုလုပ်ရမည့် အကြံအစည်းအချို့ပြောပြုပြီး ဆေးဝါးများလည်း ပေးလိုက်လေသည်။

ငါးပေးလိုက်သောဆေးများထဲမှာ လူတစ်ယောက်ကို ခုံ

ချင်းမသေဘဲ တဖြည်းဖြည်းနှင့် ရောဂါခဲ့စားပြီးမှ သေခေသော ဆေးတစ်မျိုးလည်း ပါလေသည်။

မရွှေလေးက အိမ်သို့ ပြန်ရောက်လာသောအခါ ဆရာကျော်ကြီး ပေးလိုက်သောဆေးကို ဦးရွှေမောင် စားသောက်မည့် အစားအသောက်ထဲမှာ အနည်းငယ်စိ ထည့်ကျွေးလေသည်။

ထိုသို့ကျွေးရာ ရက်မှုလသို့ ကူးပြောင်းလာသောအခါ ဦးရွှေမောင်မှာ တစ်နွေတဗြား ပိန်ချိုးလာပြီး အားအင်များ ချို့တဲ့လာတော့သည်။ တစ်နှစ်ခန်းကြာသောအခါ အိပ်ယာပေါ်မှ လုံးဝ မထနိုင်သော လူမမာဘဝသို့ ရောက်သွားလေတော့သည်။

ထိုအခြေအနေမျိုး ရောက်သွားသောအခါမှ အဝေးရောက်နေသော သားနှင့်သမီးကို သတ်ရပြီး မှာခိုင်းလေသည်။

“မရွှေလေး... ကျူပ်တော့ သက်ဆိုးရည်တော့မယ် မထင်ဘူး၊ ကျူပ်သားနဲ့သမီးကို မှာပေးပါ”

ဟု ပြောသော်လည်း မရွှေလေးက အလိမ္ာသုံးထားပြီး မှာကြားခြင်းမပြုပေ။

ရက်အတန်ကြာ၍ နီမောင်တို့ ရောက်မလာသောအခါ ထပ်မေးပြန်လေသည်။

“နီမောင်တို့ မြေလေးနှယ်တို့ အခုထိ ရောက်မလာကြသေးပါဘား၊ ကျူပ်မှာခိုင်းတာ မမှာသေးဘူးလား မရွှေလေးရဲ့”

“ကျွန်မကို အထင်မလွှာပါနဲ့ အစ်ကိုကြီးရယ် အစ်ကိုကြီး နေ

မကောင်းစ ရက်ကတည်းက စာလည်း ရေ့ထည့်လိုက်ပါတယ် လူမြှင့်  
နဲ့လည်း အတန်တန် မှာလိုက်ပါတယ်

သူတို့ကို ဖအောက် ခိုးစိတ်ကောက်ပြီးတော့ မလာချင်ကြတာ  
နေမှာပေါ့”

“ဒို့ . . . မဟုတ်တာတွေ မပြောပါနဲ့ ကျူးသားနဲ့သမီးက ဒီလို့  
သဘောမျိုး မရှိကြပါဘူး အကြောင်းကြားစာ မရလို့ ဖြစ်ပါလိမ့်မယ်”

“အော် . . . အစ်ကိုကြိုးက ကျွန်မကို မယုံသက္ကာဖြစ်နေတယ့်  
အစ်ကိုကြိုး မယုံရင် ရှေ့မှာတင် စာရေးပြီး အခုပဲ သွားပို့ပေးပါမယ်”

ဟု ပြောဆိုကာ စာတစ်စောင် ရေးပြီးနောက် အပြင်တက်သို့  
ထွက်သွားလေတော့သည်။

တကယ်တော့ မရွှေ့လေးသည် သန်လျင်မြို့ထဲသို့သာ သွား  
သော်လည်း စာထည်ခြင်း မဟုတ်ပေါ့။

စာရွက်ကို တစ်နေရာ၌ လွှဲင့်ပစ်ခဲ့ပြီး အသိမိတ်ဆွေတော်  
ယောက်ထဲ သွားရောက်လည်ပတ်ကာ အချိန်ဖြုန်းနေခဲ့ခြင်းဖြစ်သော်။

ဉာဏ်အချိန်ရောက်သောအခါ ဦးရွှေမောင် မသိအောင် ပြန်လာ  
ပြီး အိပ်ယာထဲမှာ ဝင်အိပ်နေလေသည်။

ဦးရွှေမောင်ကတော့ ရှင်းအိပ်ယာထဲမှာပင် တစ်ယောက်  
တည်းရှိနေလေသည်။

သူသည် ကျွန်းကျွန်းမာမာ ရှိနေသောအခြေအနေမှာ အသိ

သင့်သောဆေးတစ်မျိုးကြောင့် တစ်နေ့တွေား အားအင်များ ကုန်ခမ်း  
လာကာ ယခုအခါ အရှုံးပေါ်အရောတင်ဘဝသို့ ရောက်နေခဲ့ချေပြီး

ဒီအတိုင်းဆိုပါက မကြောခင် လူဘဝမှ စွန့်ခွာရတော့မည် ဖြစ်  
ပေသည်။

ထိုအချိန်ရောက်မှပင် သေဆုံးသွားသော မယားကြီး ဒေါ်စိန်  
ခြေထိုင် အဝေးရောက်နေသော သားသမီးနှစ်ယောက်ကို သတိရနေ  
တော့သည်။

သားသမီးနှစ်ယောက် ယခုအာချိန်ထိ ရောက်မလာခြင်းမှာ  
လည်း အကြောင်းကြားစာ မရသေး၍ သာ ဖြစ်မည်ကို စိတ်ထဲမှ သိနေ  
သော်လည်း သူကိုယ်တိုင်က ဘာမှမလုပ်နိုင်တော့ပေါ့။

မရွှေ့လေးမှာလည်း ဟန်ပြလောက်သာ လာရောက်လေ့ရှိပြီး  
နီးနီးကပ်ကပ် ပြုစုံမရှိဘဲ ပို့နောဆရာတစ်ယောက်ကိုသာ ဆေးကုပေး  
ဖို့ ခေါ်ထားပေးသည်။

ပို့နောဆရာက သာမန်ဖြစ်နေသောရောဂါဟု ထင်ကာ ဆေး  
ကုပေးသော်လည်း သူဖြစ်နေသောဝေဒနာမှာ တစ်ကိုယ်လုံးရှိ အင်အား  
များကို တဖြည်းဖြည်းနှင့် ယုတ်လျော့သွားအောင် စုကွဲပေးနေသော  
အဆိပ်တစ်မျိုးကြောင့် ဖြစ်သောကြောင့် ရောဂါတွေား ဆေးကတွေား  
ဖြစ်နေတော့သည်။

တစ်နေ့သို့ ဉာဏ်အချိန်တွင် အိပ်ယာပေါ်၌ တစ်ယောက်  
တည်းရှိနေစဉ် မေ့ကနဲ့ အိပ်ပျော်သွားရာ အိပ်မက်၊ မက်နေသလိုနှင့်



## ဖြေစွဲ

ဒေါ်စိန်ခြေယံကို ပြန်တွေ့ရသည်။

ဒေါ်စိန်ခြေယံမှာ ဖြေဖတ်ဖြူလျှော် အသားအရေနှင့် မျက်တွင်  
ဘေးကိုပက်ဖြစ်ကာ ရုပ်ပျက်ဆင်ပျက်ဖြစ်နေသည်။

သူက ကုတင်နဲ့ဘေး လာရပ်ရင်း ပြောသည်။

“ဘယ့်နှုန်းလ ကိုခွဲမောင် အခုတော့ ရှင်လည်း ကျော်လို့  
ဟိုစိန်းမလက်ချက် ပိနေပြီမဟုတ်လား

ကျော်သေခဲ့ရတာလည်း သူ့လက်ချက်ကြောင့်ပဲ ရှင်လည်း  
သူ့လက်ချက်နဲ့ မကြောခင် သေရတော့မယ်”

ထိုစကားကြားသောအခါ ဦးခွဲမောင်မှာ များစွာထိတ်လန့်  
တုန်လှပ်သွားလေသည်။

“စုန်းမက ကျော်ရော ရှင့်ကိုပါ သတ်ပြီး ကျော်တို့ ပိုင်တဲ့ဝွေ့  
တွေ့ကို အားလုံးအပိုင်သိမ်းဖို့ ကြံးစည်နေတာ၊

ဒါကြောင့် ကျွန်းမသားသမီးတွေလည်း ဒီမှာ မနေနိုင်တော့  
အဝေးမှာ သွားနေကြရတာ၊

ရှင်က မကြောခင် သေရတော့မှာ”

“ဟင်...”

“ဒါကြောင့် ရှင်မသေခင် ကျော်တို့ ပိုင်တဲ့ပစ္စည်းတွေကို သား  
သမီးကို အပြီးလွှဲပေးခဲ့ပါ။ ဘာမှုမဆိုင်တဲ့ စုန်းမလက်ထဲကိုထော်  
မရောက်ပါစေနဲ့”

ဟု ပြောဆိုကာ ရင်း၏ပုံရိပ်သဏ္ဌာန်မှာ တဖြည်းဖြည်းနှင့်



## ဇန်နဝါရီတိုင်းတော်

မူန်ဝါးပျောက်ကွယ်သွားလေတော့သည်။

ထိုအချိန်မှာပင် ပြန်လန်နှီးလာလေသည်။

သူ၏ညည်းညားကြောင့် မခွဲလေးအခန်းထဲ ဝင်လာသည်။

“အစ်ကိုကြီး မသက်သာဘူးလား၊ အခုခေါ်ထားတဲ့ ပို့နောက  
ဆရာက သိပ်မဟန်လို့ ပယောဂါပါ ကျွမ်းကျင်တဲ့ဆရာတစ်ယောက်ကို  
ပါ ခေါ်ထားတယ်၊ နောက်ရက်ဆိုရင် သူရောက်လာပါလိမ့်မယ်”

“ဘယ်က ဆရာလဲ မခွဲလေးရယ်”

“သူက ကျောက်တန်းစွာဘက်မှာ နေတယ်၊ ကျွန်းမတို့ သုံးနေ  
ကျဆရာပါ အစ်ကိုကြီးရဲ့”

“ငါအခြေအနေကို ငါသိပါတယ်၊ ဒီတောင်က ကျော်နိုင်တော့  
မယ် မထင်ပါဘူး၊ ဒါကြောင့် မသေခင် ပစ္စည်းလေးတွေ ခွဲစရာ ရှိတာ  
ခဲ့ဝေပေးရအောင် သူတို့ရောက်လာမှုဖြစ်မယ်”

ထိုစကားကြားသောအခါ မခွဲလေးက ကုတင်နဲ့ဘေးမှ ထိုင်ခဲ့  
ပေါ်မှာ ဝင်ထိုင်ရင်း ဦးခွဲမောင်လက်မောင်းတစ်ဖက်ကို နှိပ်နယ်ပေး  
ရင်း မေးလိုက်လေသည်။

“ပစ္စည်းတွေ ခွဲဝေပေးမယ်ဆိုတော့ ဘယ်ပုံးဘယ်နည်း ခွဲပေး  
မယ်ဆိုတာလဲ ပြောပါဦး အစ်ကိုကြီးရဲ့”

“ငွေနဲ့အတွင်းပစ္စည်းတွေက မစိန်ခြေယ်လက်ထက်က ပိုင်ဆိုင်  
တဲ့ဝွေ့နည်းတွေဆိုတော့ သားနဲ့သမီးကိုပဲ အားလုံးပေးရမယ်”

“ဟင်... ဒါဖြင့် ကျွန်းမက ဘာရမှာလဲ”

“လယ်မြေတွေနဲ့ အခြားပစ္စည်းတွေကို တဝက်စီခွဲပြီးတော့ မူးတဝက်ရစေမပေါ်ကွယ်၊ ဒီလယ်က ထွက်တဲ့စပါးက နည်းတာမှတ်လို့ မင်းတစ်သက်တော့ ဘာမှုမလုပ်ဘဲနဲ့ အေးအေးဆေးဆေး စားလို့ရှုံးတယ်”

“အော်... ကျွန်ုမကျတော့ မမြတ်းပဲ ရမယ်ဟုတ်လား မမြတ်းတောင် အားလုံးမရဘဲ တဝက်ပဲ ရမယ်ဆိုတော့ မနှစ်နာပေါ်လား”

“မင်းလက်ထက်မှာ တိုးပွားလာတဲ့ပစ္စည်းက ဘာတစ်ခုမှ ၁၅၅ သေးတာ၊ ဒီလောက်ရရင်ပဲ ကျေနပ်ရောပေါ့ မရွှေ့လေးရယ်”

ထိုစကားကြားသောအခါ မရွှေ့လေးက မျက်နှာတစ်ခုက်မဲ့လိုက်သည်။

“ရပါတယ်လေ... ရပါတယ်၊ ရွှေ့လေးတို့က နောက်မှပေါ်၍ ရွှေ့ကြာပင်ဆိုတော့ အစ်ကိုကြီးစွန်ကြီးသမျှနဲ့ပဲ ကျေနပ်ရမှာပေါ့လေ”

“မရွှေ့လေးရယ်... မင်းပဲ ကျူပ်ကို ယူစွဲတုန်းက ဘာပစ္စုံမှ မမက်မောပါဘူး၊ ကျူပ်ကို ပြုစုချင်လို့ ယူတာပါလို့ ပြောခဲ့တဲ့စေးတွေ မေ့ပြီးလား”

“မမောပါဘူး အစ်ကိုကြီးရယ်၊ အစ်ကိုကြီးက ကောင်းမယ်ထို့ စီမံပေးတာနဲ့တင် ကျေနပ်ပါတယ်၊ ကျွန်ုမ ကျေနပ်ပါတယ်”

ကျွန်ုမ ဘာကိုမှ မမက်မောပါဘူး”

ဟု လေချိသွေးလိုက်လေသည်။

နောက်တစ်နေ့တွင် မရွှေ့လေးအား စပါးဖိုးငွေများ တောင်းရန် စေလွှတ်လိုက်ပြီးနောက် အိမ်မှာ ခိုင်းစေရန် ဒေါ်ထားသော ဦးဘသာကို အနားခေါ်ပြီး တိုးတိုးမှာလေသည်။

“ဦးဘသာ အခုပဲ သန်လျင်မြို့ထဲကို သွားပြီး ကျူပ်ရဲ့မိတ်ဆွဲ တွေဖြစ်တဲ့ ရွှေ့နေကြီးဦးမင်းမောင်တို့ကို အခုပဲ အိမ်လိုက်လာဖို့ ဒေါ်လာခဲ့ပေးပါများ”

နေ့လည်ဘက်အချိန်တွင် ရွှေ့နေကြီးဦးမင်းမောင်အပြင် တရားသူကြီးဟောင်းဦးမြတ်စွဲနှင့် ရွာသူကြီးဦးသူတော်တို့နှင့်ယောက်ပါလိုက်လာကြသည်။

ငှုံးတို့သုံးယောက်မှာ ဦးရွှေ့မောင်နှင့် ဆိုးတူကောင်းဖက် မိတ်ဆွဲရင်းချာများဖြစ်ကြလေသည်။

ငှုံးတို့မှာ အိမ်ရောက်လာသည့်အခါ ဦးရွှေ့မောင်၏ရှင်ဆင်းအဂါနှင့် အခြေအနေကို ကြည့်ပြီး များစွာစိတ်မကောင်းဖြစ်ကြလေသည်။

“ခင်ဗျား အခုလောက် ရောဂါခဲ့စားနေရတာ ကျူပ်တို့တွေ လုံးဝသတင်းမသိရပါလားများ ဦးရွှေ့မောင်မိန်းမ မရွှေ့လေးနဲ့တော့ ကလောက တွေ့မိသား၊ သူကလည်း ဘာမှုမပြောဘူးဤ”

ရွာသူကြီးဦးသူတော်က မိတ်မကောင်းစွာ ပြောနေရာ ဦးရွှေ့မောင်မှာ ကိုယ့်အကြောင်းနှင့်ကိုယ်မို့ ဘာမှုမပြောဘဲ နေရလေသည်။

“ဒါထက် ခင်ဗျား ဒီလောက်အခြေအနေဆိုးနေတာ ရန်ကုန်



ဘက်ကမ်းမှာ နေတဲ့ ခင်ဗျားသားနဲ့သမီးက အခုထိ မလာကြသေးဘူး  
လား”

ဟု ရွှေနော်းမင်းမောင်က ပါဝင်မေးသည်။

“မရွှေလေးကိုတော့ အကြောင်းကြားခိုင်းထားတာပါပဲဗျာ”

ထိုစကားကြားသောအခါ တရားသူကြီးတောင်း ဦးမြတ်စက  
သူ၏ထင်မြင်ချက်ကို ပြောပြလေသည်။

“တဖက်သားရဲ့မိသားစုကြားမှာ ဝင်မပြောချင်ပေမယ့် အခု  
ကိုစွဲက သေရေးရှင်ရေးကိစ္စဖြစ်နေတော့ ပြောရမှာပဲဗျာ ကျူပ်တို့ သိရှိ  
သလောက်တော့ ခင်ဗျားသားနဲ့သမီးက မိဘအပေါ်မှာ ဒီလောက်မရှိုင်း  
ကြဘူး မှတ်ပါတယ်”

“မှန်ပါတယ်”

“အခုကိစ္စက ခင်ဗျားဒီလောက်ဖြစ်နေတာကို သူတို့တော့  
လုံးဝမသိသေးလို့သာ ရောက်မလာတာဖြစ်ရမယ်”

ခင်ဗျားက မှာခိုင်းတယ်ဆိုပေမယ့် မှာပေးတဲ့လူက မှာမှာ  
သိကြရမှာပေါ့”

ဦးမြတ်စကားကြားသောအခါ ကျိုနှုန်းသောက်ကပါ ပြုခြင်း  
ချေရှုကြောင်း ဝင်ပြောကြသည်။

“အင်း... လောကမှာ ကိုယ်ကကျွဲ့ရင် ကိုယ့်ဒုးတောင် မှာ  
ရဘူးဆိုတဲ့စကားပဲ့ ရှိသားပဲဗျာ၊ ခင်ဗျား ဒီအတိုင်းတော့ မင်္ဂလာ  
ဒုက္ခတွေ့လိမ့်မယ်”

“ဟူတ်တယ် ဦးရွှေမောင်၊ တကယ်အရေးကျေတော့ တစိမ်းက  
ကိုယ့်သားသမီးလောက် ဘယ်မှာအားကိုးရမလဲ သူတို့ကိုသာ ရအောင်  
မှာဗျာ၊ တကယ်လို့ ခင်ဗျားမှာချင်တယ်ဆိုရင် သူတို့ နေတဲ့လိပ်စာကို  
သာ ကျူပ်တို့ပေးဗျာ၊ ကျူပ်တို့ ရအောင်မှာပေးပါမယ်”

“ကျေးဇူးတင်လိုက်တာဗျာ... တဆိတ်သာ ကျူပ်သားနဲ့သမီး  
ကို ရအောင်မှာပေးကြပါ”

“စိတ်မပူနဲ့ ဦးရွှေမောင်၊ တည်ငွေရန်ကုန်က ဘယ်လောက်  
ဝေးတာမှတ်လို့ဗျာ၊

အော်... ဒါထက် ကျူပ်တို့သုံးယောက်စလုံးကို အရေးတကြီး  
မှာကြားတာ ဘာအရေးကိစ္စမှား ရှိလိုလဲဗျာ”

ဟု ဝတ်လုံတော်ရရွှေ.နေ ဦးမင်းမောင်က မေးလိုက်လေ  
သည်။

“တမြားတော့ မဟုတ်ပါဘူးဗျာ၊ ခင်ဗျားတို့သုံးယောက်က  
တော့ လူရှင်းတွေဆိုတော့ တိုင်ပင်သင့်တာကိုတော့ တိုင်ပင်ချင်တာပါ  
ပဲ”

“ပြောပါ ဦးရွှေမောင်၊ ကျူပ်တို့ အကူအညီပေးပါမယ်”

“ဒီလို့ဗျာ ကျူပ်ရဲ့ရောဂါအခြေအနေက သိပ်မကောင်းလှဘူး  
တော်လို့ ကျူပ်သားသမီးတွေ ရောက်မလာခင် တစ်ခုခုပြစ်သွားရင်  
ကျိုနဲ့တဲ့အမွှေပစ္စည်းတွေအတွက်နဲ့ ရှုပ်ကြမှာစိုးလို့ အခုပဲ ခွဲဝေပေးတဲ့  
သေတမ်းစာသဘောမျိုး ရေးချင်လိုပါဗျာ”



“ဒါကတော့ အကောင်းဆုံးပေါ့များ၊ ဒါမှလည်း ကျွန်ုတဲ့ ခင်ဗျားရဲသားသမီးတွေအတွက် စိတ်အေးရတော့မှာပေါ့ ကျူပ်ရဲအိတ် ထဲမှာ စာချုပ်ခေါင်းအလွတ်လည်း ရှိနေတာပဲ၊ ခင်ဗျားဆန္ဒရှိတာကိုသာ ပြောပါ”

ဟု ပြောပြီး ဦးမင်းမောင်က ငှုံးလွယ်အိတ်အတွင်းမှ စာချုပ်အလွတ်တစ်ခွက်နှင့် ဖောင်တိန်ကို ထုတ်ကာ လိုက်လဲရေးမှတ်ရန် အဆင်သင့် ပြင်ဆင်လေသည်။

စာချုပ်ပေါ်တွင် ဦးရွှေမောင် ပြောသည့်အတိုင်း ရေးသား သော အချက်အလက်များမှာ... .

ဒေါ်စိန်ခြုံတို့၏ ဘိုးဘွားမိဘများ အဆက်ဆက် ပိုင်ဆိုင်လာ ခဲ့သော လက်ဝတ်ရတနာများ၊ ရွှေထည်ပစ္စည်းများနှင့် ငွေသား တော် သိန်းကို သားဖြစ်သူနှင့်မောင်နှင့် သမီးဖြစ်သူ မြေလေးနှင့်တို့နှင့်ယောက် အညီအမျှ ခွဲဝေယူရန်နှင့် ငှုံးတို့ပိုင်ဆိုင်သော လယ်မြေကေများ ဥယျာဉ်ခြေမြေနှင့် လက်ရှိနေထိုင်သောအိမ်ကြီးကို တန်ဖိုးသင့်၍ တဝေါး ခွဲကာ တစ်ပုံက နိမောင်နှင့် မြေလေးနှင့်မောင်နှုမက ရပြီး ကျွန်ုတ် ဝက်ကို အနီးဖြစ်သူ မရွှေ့လေးက ယူရနိုဟုသော အချက်အလက်မူးပါရှိလေသည်။

ထုံးသို့ရေးပြီးသောအခါ ဦးမင်းမောင်က အချက်အလက်ကို အသေအချာ ဖတ်ပြုပြီး သဘောကျသောအခါ ဦးရွှေမောင်က လက်မှတ်ထိုးစေသည်။

အသိသက်သေများအဖြစ် တရားသူကြီးဟောင်း ဦးမြတ်စုနှင့် ဗျာလူကြီးဦးသူတော်တို့က လက်မှတ်ထိုးပေးကြလေသည်။

ဝတ်လုံတော်ရ ဦးမင်းမောင်ကတော့ စာချုပ်ရေးသူနှင့် ငှုံးစာချုပ်ကို သမီးဆည်းထားရန် တာဝန်ယူလေသည်။

“အခုံမှုပဲ စိတ်အေးရတော့တယ်”

“ဘာမှုစိတ်မပူပါနဲ့ ဦးရွှေမောင်၊ ဒီစာချုပ်ကို ကျူပ်ရဲ့မှာ ရရှစ္စလီ လုပ်ပြီး သမီးထားပေးပါမယ်၊ နောက်ပြီး ခင်ဗျားသားနဲ့ သမီးကိုလည်း ရအောင်မှာပေးပါမယ်”

ထိုနောက်...

မိတ်ဆွဲသုံးယောက်တို့မှာ ဦးရွှေမောင်အား နှိုတ်ဆက်ပြီး နာက် ပြန်သွားကြလေတော့သည်။





## ဘန်း(၅)

သခိုင်းတော့မဲ့ရဲ့နှင့်  
ဇာုဝင်းနှုန်းအလောင်း

## ညွှန်

သည်များ ပြန်သွားကြပြီး ညနေပိုင်းအချိန်  
လောက်ရောက်သောအခါမှ မရွှေလေး ပြန်ရောက်လာသည်။

င်းနှင့်အတူ လူတစ်ယောက်လည်း ပါလာသည်။

အခြားမဟုတ်ပေ...။

ပယောဂဆရာကျော်ကြီးပင်ဖြစ်သည်။

“အစ်ကိုကြီး နေသာရဲ့လား ကျွန်ုင်မတော့ ပထမ ကုပေးနေတဲ့

ဆေးဆရာကို သိပ်ပြီးသဘောမကျတော့တာနဲ့ နောက်ထပ်ဆရာတစ်ယောက် သွားပင့်လာခဲ့ပြီ၊ ကျောက်တန်းဘက်မှာ သွားပင့်နေရတာနဲ့ အခုံမှ ပြန်ရောက်လာခဲ့ရတာပါ”

ဟူ ပြောလေသည်။

ဦးရွှေမောင်မှာ အိပ်ယာပေါ်မှာ လှဲနေရင်းမှပင်·ဆရာဖြစ်သူ ၅ပုံပန်းသဏ္ဌာန်ကို အကဲခတ်ကြည့်ရာ စိတ်ထဲမှ သဘောမကျလှေး၏ သို့သော်လည်း မိမိပြုလုပ်လိုသည့် သေတမ်းစာတစ်စောင် ရေးသားပြီးပြီမို့ စိတ်ထဲမှာ ဘာမှုမထားတော့ပေါ်။

ဆရာကျော်ကြီးက ဦးရွှေမောင်အနား လာပြီး ဆရာတို့၏ ဝတ္ထားရှိသည့်အတိုင်း လေ့လာအကဲခတ်လေသည်။

ဆရာတို့ ဝတ္ထားရှိသည့်အတိုင်း သွေးစမ်းခြင်း၊ ကိုယ်အပူချွှုံး စမ်းသပ်ခြင်း၊ အစားအသောက် အနေအထိုင်များကို မေးသော်လည်း ဦးရွှေမောင်က ဟက်ဟက်ပက်ပက် မရှိလှုဘဲ မျက်စိကိုသာ မိုတ်ထား၍ ဘုရားတရားကိုသာ အာရုံပြုနေလေတော့သည်။

“သူငွေးမင်း နေသာရဲ့လား”

ခေါင်းညီတ်ပြုသည်။

“အစားအသောက်ရော စားချင်စိတ် ရှိရဲ့လား”

ခေါင်းခါပြုသည်။

“ရောဂါအခြေအနေရော ဘယ်လိုအခြေအနေ ဒိုသား အတော်အတန် သက်သာရဲ့လား”

ခေါင်းညီတ်ပြုသည်။

“ဒီထက်ပိုပြီးကျွန်းမာရာအောင် ကျူပ်ဆေးတစ်ခွက်လောက် တိုက်ပါရစေး”

ခေါင်းခါပြုသည်။

“သူငွေးမင်းကြည့်ရတာ ရှုက ကုသွားတဲ့ဆရာအပေါ်မှာ ဘဝင်ကျေဟန် မတူဘူး၊ ဒါကြောင့် ဆေးကုရမှာ ကြောက်နေတယ် ထင်ပါ”

ခေါင်းညီတ်ပြုသည်။

“စိတ်ပူစရာ မရှိတော့ပါဘူး၊ ကျူပ်ရောက်လာမှတော့ မကြောင် နေကောင်းသွားမှာပါ”

ဟူ ပြောသောအခါ ဘာမှုမပြောတော့ဘဲ အိပ်ပျော်သွားဟန် ပြင့် ပြိုမ်းသက်သွားလေသည်။

ထိုအခါ မရွှေလေးက အနားလာ၍ စောင်ခြေပေးရင်း ဆရာ မျက်နှာကို ကြည့်တော့ ဆရာကျော်ကြီးက မသိမသာ ခေါင်းခါပြုလေ သည်။

နောက်တော့ အိမ်မှ လူများကို သူ မရှိခိုက် အိမ်သို့ မည်သူ ည်ဝါ လာသည်ကို မေးသောအခါ နှေ့လည်က သန်လျှင်ဖြို့တွင်းမှ ကောက်သရေးသော လုကြီးသုံးယောက် ရောက်လာကြပြီး ဦးရွှေမောင်နှင့် ပင်ပင်နေကြတာ တွေ့ရကြောင်း ပြောပြုသောအခါ များစွာစိတ်ပူသွား သယည်။



## နိဇ္ဇာ

“ဟင်... ငါမရှိတုန်း ဘယ်သူတွေ ခေါ်ပြီး ဘာတွေများ လုပ်လိုက်ပြီလ မသိဘူး”

ဟု တွေးတောကာ တစ်ညလုံး အိပ်မပျော်နိုင်အောင် ရှိခဲ့တော့သည်။

နောက်တစ်နေ့မနက်ပိုင်းအချိန် ဦးရွှေမောင် အိပ်ယာမှ နိုးလာ သောအခါမှ အနီးသို့ သွား၍ ဝေယျာဝစ္စပြုလုပ်ပေးရင်း မသိမသာ မေးကြည့်ရသည်။

“အစ်ကိုကြီး... မနေ့က ကျွန်မ မရှိတုန်း အိမ်ကို ပြည့်သည် တွေ လာသေးတယ်ဆုံး... ဘယ်သူတွေလဲ”

“ငါရှိမိတ်ဆွေတွေပါ... သန်လျင်က ဝတ်လုံတော်ရ ဦးမင်းမောင်တို့ပါ”

“ဟင်... သူတို့က ဘာလာလုပ်ကြတာလဲဟင်”

“သတင်းလာမေးကြတာပါ... သူတို့ရောက်လာတုန်း အသေး သင့်တာနဲ့ပဲ ငါရေးချင်တဲ့ အမွှဲခွဲတဲ့ သေတမ်းစာပါ တစ်ခါတင်းရေးလိုက်တယ်”

“ဟင်... အမွှဲခွဲတဲ့ သေတမ်းစာ ရေးပြီးပြီ ဟုတ်လဲ”

“ဟုတ်တယ်... ရေးပြီးပြီ”

“ဘယ်... ဘယ်လိုများ ရေးလိုက်သလဲဟင်”

“မရွှေလေးကို အရင်ပြောတဲ့အတိုင်းပဲ ထည့်ရေးလိုက်သင် လယ်တွေ့နဲ့ အိမ်ခြေတွေရဲ့ပိုင်ဆိုင်မှုတော်ကိုတော့ မရွှေလေး လူမှာ



## ဒရာယေသတ်၏အောင်

“ကျွန်.. ကျွန်တာတွေကရောဟင်”

“သူ့အမေ မသေခင်က မှာခဲ့တဲ့အတိုင်း သူ့ပိုင်တဲ့ပစ္စည်းတွေ ကို သားနဲ့သမီးကိုပဲ အားလုံးပေးလိုက်တော့တယ်”

ထိုစကားကြားသောအခါ မရွှေလေးမှာ ငယ်ထိပ်တည့်တည့် ကို မူးကြီးထိမှန်သကဲ့သို့ ‘ဒိန်း’ ကနဲ့ ဖြစ်သွားလေသည်။ မိမိအနေနှင့် တစ်သက်လုံး ကြောင်းလာခဲ့သမူး ခဲ့လေသမူးသဲရောကျ ဖြစ်တော့မည်ကို သိရသောအခါ မျက်စိမျက်နှာပျက်ကာ ရင်ထဲမှာ များစွာပူလောင်လာ လေတော့သည်။

သို့သော်လည်း အမူအယာ မပျက်အောင် ကြီးစားနေရသည်။

“မင်းလည်း ငါနဲ့ ညားတာ ဘယ်လောက်မှ ကြာသေးတာမှ မဟုတ်တာ၊ မင်းရှာဖွေလိုရတဲ့ပစ္စည်းကလည်း ဘာတစ်ခုမှ ရှိသေးတာ မဟုတ်တော့ ဒီလောက်ရရင်ကိုပဲ ကျေနပ်လောက်ရောင့်ပါ”

ဦးရွှေမောင်က မျက်စိမျက်ထားရင်း ပြောလိုက်သည်။

ထိုသို့ပြောနေစဉ် ဆရာကျော်ကြီးလည်း အနီးမှာ ရှိနေလေ သည်။

“ကျေနပ်ပါတယ် အစ်ကိုကြီးရယ်၊ ကျွန်မက ဒီပစ္စည်းတွေကို မက်မောလို အစ်ကိုကြီးကို ယူခဲ့တာ မဟုတ်ပါဘူး၊ စေတနာနဲ့ ပြုစေပေး ချင်လို ယူတာပါ၊ အစ်ကိုကြီး စိတ်ချမ်းသာသလိုသာ စီမံပါ၊ ကျွန်မ အတွက် တစ်ပြားတစ်ချပ်မှ မရရင်လည်း ကျေနပ်ပါတယ်”

ဦးရွှေမောင် မမြင်အောင် မဲ့ကာရွဲကာနှင့် ပြောလိုက်လေ



သည်။ နေ့လည်ဘက်အချိန် အိမ်ပေါ်မှာ လူရှင်းသောအခါ တစ်နေ့လ  
တွင် ဆရာကျော်ကြီးနှင့် တိုးတိုးတိတ်တိတ် တိုင်ပင်ရလေသည်။

“ဆရာကြားတဲ့အတိုင်း သူတိုကတော့ လက်ခြီးသွားပြီ ဆရာ  
ရေး ဒီအတိုင်းဆိုရင်တော့ မြေကြီးနဲ့အိမ်စုတ်ကလွှဲပြီး ဘာမှုရတော့မယ်  
မထင်ဘူး သူ့သားသမီးတွေလည်း မကြာခင် ရောက်လာတော့မှာ  
သေချာတယ်။

သူတို့ရောက်လာရင် ဘာမှုလုပ်လို့ရမှာ မဟုတ်တော့ဘူး၊ တစ်  
ခုခုတော့ ကြံပါ့်း ဆရာရယ်”

ဟု ခပ်တိုးတိုး ပြောလိုက်သည်။

“ကျော်ပေးတဲ့ဆေးကလည်း သူ အစာစားမှ ဆက်ကျွေးလို  
ရမှာ၊ အခု ကျော်တိုက်တဲ့ဆေးလည်း မသောက်ဘူး၊ ဒီပုံအတိုင်းဆိုရင်  
တော့ တော်တော်နှင့် သေမှာမဟုတ်သေးဘူး ထင်တယ်”

“ဒါဖြင့် ဘယ်လိုလုပ်ပြောမလဲဟဲ့”

“ဒီလောက်လ စိတ်မပူပါနဲ့ ဆရာကျော်နဲ့ တွေ့မှတော့ မသာ  
ပေါ်နိုက်ခိုက လွှာယ်ပါတယ်၊ ကျော်ပြောတဲ့အတိုင်းသာ လုပ်ပေတော့”

“ဘာတွေလုပ်ရမလဟင်”

“မိုးမချုပ်ခင် အမဲသားများများ ရှာဝယ်ထား၊ ကြိုက်သွေး  
ဘဲသွေးတွေလည်း ရရင်ယူထား၊ နောက်ပြီး အိမ်ပေါ်မှာ ဘုရားရှုပ်ပွဲ  
တော်တွေကို တြော်ခြော်ထားပေးပါ၊ ဒီအိမ်မှာ ရှိတဲ့ တြော်လူတွေ  
ဘယ်သူမှ မနော်အောင် ကျော်တပည့်တွေ ခေါ်ပြီး ပြောက်လှန်ပစ်း

မယ်”

ဟု ပြောရာ မရွှေ့လေးလည်း ဆရာကျော်ကြီး မှာကြားသော  
ကိစ္စများကို အလျင်အမြန် ဆောင်ရွက်ပေးလေသည်။

ညအချိန်ရောက်သောအခါ အိမ်ပတ်ဝန်းကျင်မှ ခွေးများ  
အူးမြင်း၊ အိမ်တိုင်များကိုကိုင် တဲ့ဗဲ့ဗဲ့ လာပုတ်ခြင်း၊ အသံနက်ကြီးများ  
ဖြင့် အော်ဟစ်ပြောက်လှန့်ရာ အစောင့်လာနေသူများပင် မနော်ကြ  
တော့ပေါ်။

နောက်တစ်နေ့တွင် အားလုံးပြေးကြသောကြာင် အိမ်ပေါ်မှာ  
ဘယ်သူမှ မရှိတော့ဘဲ ဦးရွှေမောင်း၊ မရွှေ့လေးနှင့် ဆရာကျော်ကြီးတိုး  
သာရှိတော့သည်။

ထိုအခြေအနေမှာပင် ဦးရွှေမောင်၏ရောဂါအခြေအနေက  
လည်း တဖြည်းဖြည်း ဆိုးဝါးလာလေသည်။

“မရွှေ့လေး... ညာ့ကိုနဲ့ရရှိ တယုန္ဓုံးပုံးနဲ့ လျော်းနဲ့  
ကြတာ ဘာတွေလ”

“ဘာမှမဟုတ်ပါဘူး၊ အစ်ကိုကြီးရဲ့ ခြုံတဲ့က အစောင့်ကလေး  
တွေ ဆော်ကြတဲ့အသံဖြစ်မှာပေါ့”

ဟု ပြီးစလွယ် ပြောလိုက်လေသည်။

ထိုရက်ထဲမှာပင် ဝတ်လုံတော်ရ ဦးမင်းမောင်နှင့် ဦးသူတော်  
ဦးမြတ်စံတို့မှာ ရက်ခြားဆိုသလို ရောက်လာပြီး အခြေအနေ လာကြည့်  
ကြရာ မရွှေ့လေးတို့မှာ ကြံစည်သမျှ မအောင်မြင်ဘဲ ရှိနေလေသည်။

“ဦးရွှေမောင် စိတ်ပြောင့်ပြောင့်သာ ထားပေတော့ပျို့၊ ကျူး  
ကိုယ်တိုင် ရန်ကုန်ဘက်ကမ်း ရောက်တုန်းက ခင်ဗျားပေးတဲ့လိပ်စာ  
အတိုင်း ခင်ဗျားသားနဲ့သမီး နေတဲ့နေရာကို ရောက်ပြီး အကျိုး  
အကြောင်း ပြောပြုလိုက်တယ်”

“သူတို့က ဘာကြောင့် တစ်ပါတည်း လိုက်မလာကြတာလဲ”

“သူတို့မောင်နှုမနှစ်ယောက်စလုံး မရှိကြဘူးပျု့ အရောင်း  
အဝယ်ကိစ္စနဲ့ နယ်ဘက် သွားနေကြတယ်လို့ ပြောတယ်၊ သူ့ဘကြီးက  
တော့ ရောက်တာနဲ့ ချက်ချင်းလွှတ်လိုက်မယ်လို့ ပြောတယ်၊ ကြည့်ရ  
တာ ခင်ဗျားရေးတဲ့စာတွေ သူတို့လက်ထဲ ရောက်ပုံမရဘူးပျု့ သွားပြော  
တော့မှ သိရတဲ့ပုံပဲ”

ဟူ ဦးမင်းမောင်က ပြောသည်။

“အင်း... ကျူးသားနဲ့သမီး အသက်တောင် မှုကြပါမလား  
မသိဘူးပျု့”

ဟူ တိုးတိုးလေး ဦးပြီးနေလေသည်။

တစ်ညွှန် ဦးရွှေမောင်၏ရောဂါအခြေအနေမှာ သည်းလာ  
ပြီး သတိမရတစ်ချက် ရတစ်ချက် ရှိနေသောအချိန်တွင် မရွှေလေးနှင့်  
ဆရာကျော်ကြီးတို့မှာ တစ်နေရာတွင် လျှို့ဝှက်စွာ တိုင်ပင်နေကြလေ  
သည်။

“မရွှေလေး... ဒို့အတိုင်းဆိုရင် အတိုးကြီးတော့ သိပ်ကြာ  
တော့မယ် မထင်ဘူး”

“သူသေလို့မဖြစ်ဘူး စာချုပ် ကျွန်မလက်ထဲ မရောက်ခင် သူ  
သေသွားခဲ့ရင် ကျွန်မ ဘာမှာရလိုက်တော့မှာ မဟုတ်ဘူး၊ ကြိုစမ်းပါဉီး  
ဆရာရယ်”

“သူ့ခဲ့မှုလစိတ်က သူ့သားသမီးတွေဆီ ရောက်နေတော့ သေ  
ရင်တောင် သူ့ဆုံးဖြတ်ချက်ကို ပြင်မှာမဟုတ်ဘူး”

“ဒီတော့ ဘယ်လိုလုပ်ရမလဲဟင်”

“သူ့ကိုအသွောင်ပြောင်းမှုရတော့မယ်”

“ဘယ်လိုပြောင်းမှုလဲဟင်”

ထိုအခါ ဆရာကျော်ကြီးက ပြုလုပ်ရမယ့်အစီအစဉ်များကို  
ပုံပါးတိုးတိုး ပြောပြုလေသည်။

အိမ်ကြီးမှာ ညျစဉ်သရဲ့ပြောက်နေသောကြောင့် အခြားသူများ  
နှင့်တော့ရာ မရွှေလေးတို့မှာ လွှတ်လွှတ်လပ်လပ် ကြိုစည်လုပ်ကိုင်ရန်  
အခွင့်အရေး ရနေလေတော့သည်။

ထိုနောက် ဆရာကျော်ကြီးက သတိရတစ်ချက် မရတစ်ချက်  
ပြု့နေသော ဦးရွှေမောင်အနီးသို့ သွားကာ ခေါင်းအုံတစ်လုံးဖြင့်  
ခေါင်းကို ဖိသတ်လိုက်လေတော့သည်။

ဦးရွှေမောင်မှာ မူလကတည်းက အားအင်ကုန်ခမ်းနေပေရာ  
ဆရာကျော်ကြီး အားနှင့် အပေါ်မှ ဖိသတ်လိုက်သောအခါ ခဏမှာပင်  
အသက်ထွက်ကာ ပြုမ်ကျသွားလေတော့သည်။

မရွှေလေးမှာ ဦးရွှေမောင်အလောင်းကို စောင်တစ်ထည်နှင့်



ပတ်ကာ ဗြို့ဖြင့် ချည်လိုက်သည်။

ပြီးမှ ငါးတောင်ခန့် ရှည်သော ဝါးနက်ဝါးတစ်လုံးတွင် စောင်  
ပုံခက်ဆင်လိုက်လေသည်။

ပုံခက်ဆင်ပြီး အလောင်းထည့်ထားသောအထူပ်ကို ၁,၅၅  
စောင်ပုံခက်ထဲ ထည့်လိုက်သည်။

“မရွှေလေး ထမ်းနိုင်ပါမလား”

“ထမ်းနိုင်ပါတယ်... ပေါ့ပေါ့လေးပဲ ဘယ်ယူသွားမှာလဲ”

“သုသာန်ကို ယူသွားရမှာ”

“ဟင်...”

ထိုစကားကြောင့် အနည်းငယ်တော့ လန့်သွားလေသည်။

“ဘာမှမကြောက်ပါနဲ့... ကျူပ်တစ်ယောက်လုံး ပါနေတာပဲ  
ဘာမှမဖြစ်စေရပါဘူး ကဲ... အချိန်မရှိဘူး မြန်မြန်သွားကြရအောင်”

ထိုနောက် အလောင်းကို ရှုံးတစ်ယောက်နောက်တစ်ယောက်  
စောင်ပုံခက်ပေါ် တင်၍ ဝါးပိုးဝါးဖြင့် မနိုင်မနိုင်း ထမ်းကာ အိမ်  
အောက်သို့ ချလေသည်။

အိမ်အောက်ရောက်၍ အခြေအနေကြည့်တော့ ပတ်ဝန်းကျင်  
မှာ ဘယ်သူမှ မရှိသောကြောင့် အိမ်အောက်ဘက်မှတဆင့် သုသာန်  
ရှိရာသို့ ထမ်းသွားကြလေသည်။

သူတို့တွက်သွားသည်နှင့် ခွေးအုံသုံးက နောက်မှ တစိုင်း  
ပါလာလေသည်။

## ဇရာယေးတော်စာ

ထိုပြင် အမောင်ရိပ်အတွင်းမှ အကောင်အထည် မဖြင့်ရကဲ  
လိုက်လာသောခြေသံများကိုလည်း အတိုင်းသား ကြားနေရသည်။

မရွှေလေးမှာ လောဘစိတ်နှင့်မို့ လုပ်နေရသောလည်း များစွာ  
ကြောက်ခွဲ့လျက်ရှိနေသည်။

ခြေသံများ ကြားသဖြင့် ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်  
သောအခါမှာ အမောင်ရိပ်ထဲမှ လိုက်လာသော မည်းမည်းသဏ္ဌာန်များ  
ကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် တွေ့ရသဖြင့် ပိုမိုကြောက်ခွဲ့လာသည်။

အချို့က ပုံပုံကွဲ့၊ အချို့က အရပ်အမောင်းကလန်ကလား  
နှင့်ဖြစ်ပြီး အားလုံးမှာတော့ ကြောက်စရာကောင်းသော ပုံပန်းသဏ္ဌာန်  
မျိုးရှိကြလေသည်။

“ဆရာ... ဟိုမှာ မည်းမည်းကောင်ဗြီးတွေ နောက်က လိုက်  
လာကြပြီ... ဖြစ်ပါမလား”

“မကြောက်ပါနဲ့ မရွှေလေးရဲ့ ကျူပ်ရှိနေမှုတော့ သူတို့ ဘာမှ  
မလုပ်ပုံပါဘူး၊ မရွှေလေး နောက်တိုင်းဝယ်ပေးတဲ့ အမဲသားအစိမ်းတွေကို  
ကျွေးမွှေးထားတဲ့အကောင်တွေပါ”

ဟု ပြောရင်း ဘေးတစ်ဖက်တစ်ချက်တွင် သစ်ပင်သစ်ချုံများ  
ချို့သော မသာချုံသည့်လမ်းအတိုင်း သွားကြလေသည်။

မရွှေလေးမှာ ဝါးနက်ဝါးဖြင့် လျှို့ထားသည့် အလောင်းထည့်  
ထားသောပုံခက်ကို ထမ်းရသည်မှာ သုသာန်နား နီးလာလေလေ ပို၍  
လေးလာသလို ထင်မိလေသည်။

ဤသိဖိုင် မနိုင်မနှင့် ထမ်းလာကြရာ နောက်ဆုံး သူသာနှင့်  
ရောက်ကြလေသည်။

တောနေလူတို့ အသုံးပြုသော သူသာနှင့်သည်နှင့်အညီ  
တြင်လုံး ချိန်ယူးဖြင့် ပြည့်နေသည်။

ရှုံးချို့ ရှိသော်လည်း အများအားဖြင့်တော့ မှတ်တိုင်စိုက်ထား  
သောမြေပုံများသာ များလေသည်။

သူသာနှင့်အဝင်နားမှာတော့ အလောင်းများကို သရဏ္ဍာ တင်  
သော ရေပိပါက်တစ်ဆောင်ရှိသည်။

ထို့ရပ်ပုံက်နဲ့ဘေးများတော့ အထိကရ ပျဉ်းမပင်ကြီးတစ်ပေါ်  
ရှိသည်။

အရွက်သိပ်မရှိဘဲ အကိုင်းအခက်များက အရို့ပြိုင်းပြိုင်းထား  
လေသည်။

အမျှင်ထဲမှ ကြည့်လျှင် မကောင်းဆိုးဝါးကြီးတစ်ကောင် ရှိ  
နေသကဲ့သို့ ပုံသဏ္ဌာန်ရှိပေါ်သည်။

မြေပုံများနှင့် နဲ့ဘေးရှိ သစ်ချုံများအပေါ်များတော့ ယာဉ်  
အသုံးပြုသောလိုက်များ၊ အလောင်းတင်သော အလောင်းစင် ဝါးကြီး  
အချို့ကို တွေ့ရသည်။

လိုက်များတွင် ဆင်ယင်သောပိတ်စ၊ စက္ခာစများကလည်း  
နေရာအနှံတွင် ရှိနေပြီး လေတိုက်လိုက်တိုင်း တလူလူ တလူပုံလူပုံ  
ရှိနေသည်။

အချို့ဆိုလျှင် သစ်ချုံကြားမှ လက်ထောင်ပြနေသကဲ့သို့ ရှိလေ  
သည်။

“အမယ်လေး . . . ကြောက်စရာကောင်းလိုက်တာ ဆရာရယ်  
ဖြစ်မှဖြစ်ပါမလား”

“အခုံမှတော့ ဒီအလောင်းကြီးနဲ့ အိမ်ပြန်လို့မှ ဖြစ်တော့တာ၊  
ကိစ္စပြီးအောင်ပဲ လုပ်ရတော့မှာပဲ

အကြောင်ရင် တစ်သက်စားမကုန်အောင် ရမယ့်ဥစ္စာ၊  
ဒီလောက်တောင် မစွန်စားပဲဘူးလား”

ထို့သို့ပြောသဖိုင်း မရွှေလေးလည်း နောက်ထပ်စကားမဟုတ်  
တော့ပေါ်

သီရိုင်းအလယ်နား ရောက်သောအခါ သစ်ချုံများ အတန်ငယ်  
ရှင်းသော မြေပုံတစ်ခုပေါ်တွင် အလောင်းကို တင်လိုက်သည်။

“မရွှေလေး ကြောက်ရင် ကျူပ်နောက်နားမှာ အသာနော အော်  
ကစ်တာတို့ ထွက်ပြီးတာတို့ မလုပ်နဲ့နော်”

ဟု သတိပေးရာ ကြောက်ကြောက်လနှုံလနှုံနှင့် ခေါင်းညီတ်ပြ  
လိုက်ရသည်။

ဆရာကျော်ကြီးက စောင်ဖိုင်း ပတ်ထားသော ဦးရွှေမောင်  
အလောင်းကို ပုံခက်အတွင်းမှ ထုတ်ကာ ပြောင်နေသောမြေပုံပေါ်သို့  
ရှုံးတင်လေသည်။

ပြီးမှ ပတ်ထားသောစောင်ကို ဖြေလိုက်သည်။



နှစ်

ဦးရွှေမောင်မှာ အသက်ထွက်ခဲ့သည်မှာ မကြာသေးသော  
ကြောင့် ပျော်ပျော်ပျော်ပျော်နှင့်ပင် ရှိနေသေးသည်။

ထိုကြောင့် မြေပုံပေါ်မှာ ပက်လက်တင်ထားလိုက်သည်။

ထိုအခါန်မှာ ဦးရွှေမောင်မှာ မူမျှနေရာမှ သတိပြန်ဝင်လာ  
သည့်ပမာ တစ်ကိုယ်လုံး လှုပ်လာသည်။

“ဟို.. ဟိုမှာ.. လှုပ်နေတယ်”

မရွှေလေးက ကြောက်ကြောက်လန့်လန့် လက်ညီးထိုးပြုသဖြင့်  
ကြည့်လိုက်ရာ ခြေလက်များမှာ တဆတ်ဆတ် တလှုပ်လှုပ် ဖြစ်လာ  
သည်။

“ဘာ... မဖြစ်ဘူး၊ သူမသေသေသေးဘူး၊ လက်တွေခြေတွေထိုး  
ပိတ္တားပေးပါ မရွှေလေး”

“ဟင့်အင်း... ကျွန်မကြောက်တယ်”

“အခုမှ ကြောက်မနေနဲ့တော့ သူ အသက်ပြန်ရှင်လာလို ကူး  
တို့ကြိုးစည်တာတွေ ပေါ်သွားရင် နှစ်ယောက်စလုံး ကြီးစင်တက်ရလို  
ပေါ်ယ်”

ဟူ ပြောတော့မှ အနားသို့ သွားကာ တလှုပ်လှုပ်ဖြစ်နေသေး  
ခြေထောက်များကို ပိတ္တားပေးသည်။

ဆရာကျော်ကြီးက ဦးရွှေမောင်ရင်ဘတ်ပေါ် တက်ခွဲထိုး  
လိုက်ပြီး...

“အခုမှ အသက်ပြင်းနေလိုက်တာ၊ သတ်တာတောင် မသေး



၁၃

စရာတော်

ဘူး... သိရောပါ”

ဟူ ပြောဆိုကြိုးပါးကာ ဦးရွှေမောင်လည်ပင်းကို လက်ဖြင့်  
ညွှန်သတ်လိုက်ရာ မျက်လုံးပြုထွက်လာပြီး တဖည်းဖြည်းနှင့် ပြီးကျ  
သွားတော့သည်။

အတန်ကြာအောင် စောင့်ကြည့်ပြီး အခြေအနေ ပြီးသွား  
တော့မှ ကျော်ကြီးက ရင်ဘတ်ပေါ်မှ ဆင်းလေသည်။

မရွှေလေးကတော့ ကြောက်ကြောက်လန့်လန့်နှင့် ဦးရွှေမောင်  
ခြေထောက်ကို ပိတ္တားနေဆဲပင်ရှိသေးသည်။

ထိုအခိုက်မှာပင် ဦးရွှေမောင်ကိုယ်ကြီးက ‘ဝန်း’ကနဲ့ ကြိုတက်  
လာပြီး မရွှေလေး၏လည်ပင်းကို လက်နှစ်ဖက်နှင့် ညွှန်လေတော့  
သည်။

“အ.. အမယ်လေး၊ လုပ်ပါဦး ဆရာရဲ့.. အစ်.. အစ်”

ထိုအခါ ဆရာကျော်ကြီးက လည်ပင်းညွှန်ထားသော ဦးရွှေ  
မောင်၏လက်နှစ်ဖက်ကို အတင်းဆွဲဖယ်ပြီး တွန်းချုလိုက်တော့မှ မြေပုံ  
ပေါ်သို့ ‘မိုင်း’ ကနဲ့ ပြန်လှုပျော်သွားတော့သည်။

“အမယ်လေး.. အခုမှ အသက်ပြင်းနေလိုက်တာ”

မရွှေလေးကတော့ လက်ဝါးချောင်းအရာကြီး ထင်နေသော  
ခုံမလည်ပင်းကို လက်ဖြင့် ပွတ်သပ်နေရလေသည်။

အချိန်ကလည်း သန်းခေါင်ယ်အချိန် ရောက်လာချေပြီး  
အချိုင်းအတွင်းမှာလည်း အမှာ်ထုက ဖုံးအုပ်ထားနေဆဲဖြစ်ပြီး



အလင်းရောင် ပိုးတဝါသာ ရှိသည်။

တချက်တချက် လေဝေ့လိုက်တိုင်း သစ်ပင်ချိန္ဒိယများ လှုပ်ရှား  
သွားပုံမှာ မကောင်းဆိုးဝါးများ လှုပ်ရှားနေသည်၏ သဏ္ဌာန်တူလေ  
သည်။

လေနှင့်အတူ ပါလာသော သွေးညီနဲ့ အပုံတ်နဲ့ ခြံပုံတ်နဲ့များ  
ကြောင့် အသက်ရူမဝလောက်အောင် ရှိနေတော့သည်။

ထိုထက် သခ္မားအပြင်ဘက်မှ အူလိုက်သော ခွေးအူသံများက  
လည်း ချောက်ချားဖွယ်ရာ အခြေအနေကို ပိုမိုအားဖြည့်ပေးနေ  
သယောင်ရှိသည်။

“ဆရာ စီစဉ်စရာရှိတာကို မြန်မြန်စိစဉ်ပါ မတော်လို မိုးလင်  
သွားရင် လူတွေ ရိပ်မိကုန်မယ်”

“စိတ်မပူပါနဲ့ . . . အခုပဲ ပြီးတော့မှာပါ အသာကြည့်နော်  
ဟု ပြောပြီးနောက် အလောင်းနားတွင် ထိုင်၍ ခြတ်ဆုံးမန်းမှတ်  
မှုများ ပြုလုပ်လေတော့သည်။

အတန်ကြာသောအခါ လေတိုးသလိုလို တော်လသလိုလို  
အသကြီး ပေါ်လာပြီးနောက် ရေပ်အနီး၌ရှိ ပျော်မပင်ပေါ် မည်းမည်  
သဏ္ဌာန်ကြီး ဆင်းလာနေသည်ကို ပိုးတဝါး လုမ်းမြင်နေရသည်။

ခဏအကြာမှာ ထိုမည်းမည်းကြီး လျှောက်လာသောကြော်  
ချွဲ့ခွဲက်နှင်းသဲ သစ်ပင်သစ်ကိုင်းများ တိုးလာသံကိုပါ အတိုင်းသား ပြု  
လာရသည်။

## စရေသာရေးတော်

မခွဲလေးကတော့ ကြောက်လွန်းသဖြင့် ဆရာတော်ကြီး  
နောက်မှာ ပုန်းနေလေသည်။

ခြေသံကြီးက တဖြည့်ဖြည့်းနီးလာပြီးနောက် မည်းမည်း  
သဏ္ဌာန်ကြီးက အနားရောက်လာသည်။

အရပ်အမောင်းက လူထက် နှစ်ဆသုံးဆ ပိုမြင့်ပြီး အလုံးအ  
ထည်ကလည်း ပုံတ်လုံးတမ္မာ ကြီးသည်။

တစ်ကိုယ်လုံး အမွှေးရှည်များ ဖုံးအုပ်နေကာ အမောင်ထဲမှာ  
လင်းကွင်းတမ္မာ ကြီးပြီး နိုင်နေသော မျက်လုံးကြီးကို အတိုင်းသား မြင်ရ  
သည်။

ထိုသဏ္ဌာန်ကြီးက ဦးခွဲမောင်အလောင်းအနီး၌ ငတ်တုတ်  
ဝင်ထိုင်သည်။

“သခ္မားစောင့်ကြီးလား”

“.....”

“မင်းကို ခိုင်းစရာရှိတယ်၊ ငါခိုင်းတာ လုပ်ပေးရင် နေစဉ်  
အမဲသားစိမ်း တဝေကျွေးမယ်”

“.....”

“သိမ်မကြာဘူး . . . မင်းကို ခုနစ်ရက်ပဲ ခေါ်ခိုင်းမယ်၊ ငါတို့  
ချင်တာ ရလိုရိရင် ခုနစ်ရက်စွဲတာနဲ့ သခ္မားကို ပြန်ပို့ပေးမယ်”

“.....”

“လုပ်ပေးမယ်ဆုံးရင် သူ့ကိုယ်ထဲ ဝင်ပြီးလိုက်ခဲ့ပေတော့”

အန်း(၆)

သခြားတော်းသရဲဇ်ပေါ်သာမီးတာ

## နောက်

တစ်နေ့မနက်ပိုင်းအချိန်တွင်...

ဦးမြတ်စဲ၊ ဦးသူတော်နှင့် ဦးမင်းမောင်တိသုံးယောက် သတင်းမေးရန်  
ရောက်လာကြလေသည်။

ငှါးတိသုံးယောက် ဝင်လာသည်ကို အိမ်ပေါ်မှ ဦးခွဲမောင်က  
အတိုင်းသား လှမ်းမြင်နေရပေရာ မျက်ထောင့်နိုက်းဖြင့် မကျေမနပ်ဖြစ်  
နေလေသည်။





## နိဒါန

“ဒီလူတွေတော့ အမြဲလာရှုပ်နေတော့တာပဲ၊ သုံးယောက်စလုံး  
ဦးဘုရားသတ်ရရင်တော့ သေတော့မှာပဲ”

ဟု ကြိမ်းဝါးကာ ရွှေမှာ ချထားသော ထမင်းနှင့် ကြက်ကြော်  
ပန်းကန်ကို ယူ၍ ပလုပ်ပလောင်း စားနေလေသည်။

ထိုအခိုက်မှာပင် မရွှေလေးက အခန်းထဲ ဝင်လာပြီးပြောသည်။

“အစ်ကိုကြီး... အပြင်မှာ စည်သည့်တွေ ရောက်နေတယ်  
ထွက်တွေလိုက်ပါဉါး၊ ပြီးတော့ ကျွန်မတိ မှာယားတာလ လုပ်ဖို့ မမေ့နဲ့  
နော်”

ဟု ပြောရာ ဦးရွှေမောင်က မျက်လုံးအကြောင်သားနှင့် စိုက်  
ကြည့်ကာ အခန်းအပြင်သို့ ထွက်သွားလေသည်။

လက်တစ်ဖက်က ထမင်းပန်းကန်၊ လက်တစ်ဖက်က ကြုံ  
သားကြော်ကြီးကို ကိုင်ထားလေသည်။

ပါးစပ်တစိုက်မှာလည်း ဆီနှင့် ထမင်းအကျိန်အကြွင်းများက  
ကပ်နေလေသည်။

အခန်းတွင်းမှ ခြေသံပြင်းပြင်းနှင့် နင်းပြီးထွက်လာသော ဦးရွှေ  
မောင်ကို ကြည့်ပြီး စည်သည်သုံးယောက်က တအုံတည့် ဖြစ်နေကြ  
သည်။

ဦးရွှေမောင်က မလှမ်းမကမ်းမှာ ဝင်ထိုင်သည်။

ထိုအချိန်တွင် မရွှေလေးနှင့် ဆရာကျော်ကြီးတို့နှစ်ယောက်  
လည်း အတ္ထတ္ထ ရှိနေကြသည်။



## ဇန်နဝါရီတိုင်းတော်

“ဘယ်နှယ်လဲ ဦးရွှေမောင်၊ အစားအသောက်တွေတော်  
ပလုပ်ပလောင်း စားလိုပါလား၊ လူလည်း ထုတုထောင်ထောင် ဖြစ်လိုပါ  
လား၊ အတော်ကလေး နေကောင်းသွားပြီနဲ့တူတယ်”

ထိုသိမေးသောအခါ မျက်လုံးပြီးကြိုးနှင့် ကြည့်နေရာ မရွှေ  
လေးက ဝင်ပြောရသည်။

“ကောင်းဆို ကျွန်မခေါ်လာတဲ့ဆရာကလည်း ဆေးစွမ်းထက်  
ပေတာဂိုး၊ အရင်ပို့စွောဆရာ နေရာမကျလို ဒီက ဆရာကို ပြောင်းခေါ်  
လိုက်တာ၊ ရောဂါနဲ့ဆေးနဲ့ သင့်မြတ်ပြီး အခုလို ချက်ချင်းကောင်းသွား  
တာပေါ့ရှင်”

“ကောင်းတာပေါ့ဖြား... နာတာရှည်ရောဂါ ခံနေရတာနဲ့  
စာရင် အခုလို မြန်မြန်ကောင်းလာတော့ ဟန်ကျတာပေါ့၊ ဒါထက်  
ဘာတွေများ စားနေတာလဲပဲ”

ဦးရွှေမောင်က လက်ထဲမှ ကြက်သားကြော်ကို မြောက်ပြရင်း  
တစ်ကိုက်၊ ကိုက်လိုက်သည်။

ဝတ်လုံတော်ရဦးမင်းမောင်တို့သုံးယောက်မှာ ယခင်ပုံစံမျိုးနှင့်  
လုံးဝက္ခားနေသော ဦးရွှေမောင်ကို ကြည့်ပြီး ဝေါဝါဖြစ်ကာ အုံညွှေ  
နေကြသည်။

“ဦးရွှေမောင် ကြည့်ရတာ နလဲထကာစဆိုတော့ အစားအ  
သောက် စားချင်နေပုံရတယ် ခံတွင်းလိုက်မယ့် အစားအစာများ ရှိရင်  
ပြောများ၊ ကျူပ်တို့ ချက်ပို့ပေးပါပယ”

“ဒီလိုဆိုရင် အမဲသားဟင်းသာ များများချက်ပိုပေးဖြာ”

ဟု အသံစူးစူးနှင့် ပြောလိုက်လေသည်။

“ဟင်... ခင်ဗျားအသံကလည်း ဘယ်လိုအသံမျိုးလ”

ဟု ဦးသူတော်က ပြောသောအခါ ဆရာကျော်ကြီးက ကစာ  
ကယာ ဝင်ပြောလေသည်။

“အပူင့်တ် သလိပ်တွေ ကပ်ပြီး အသပျက်နေတာပါ”

“ဒါထက် အရင်က ဦးရွှေမောင်က အမဲသား လုံးဝမစားဘူး  
မဟုတ်လား၊ ခင်ဗျား ရာသက်ပန် စွန့်လွှတ်ထားတဲ့ အစားအစာထဲမှာ  
အမဲသား ပါတယ်လေ၊ ဘယ့်နှုန်း အခုက္ခမှု...”

ဦးမြတ်စံက ပြောသောအခါ ဆရာကျော်ကြီးကပင် ဝင်ပြော  
သည်။

“သူက ရောဂါဖိစီးမှုဒဏ်ကို အတော်ကလေး ခံလိုက်ရတော့  
အားအတော်ကုန်သွားတယ်၊ ဒါကြောင့် အခုအချိန်မှာတော့ ဘာဘာ  
ညာညာ ရွှေးလိုမရတော့ဘူး၊ အားရှုမယ့်အစားအစာဆိုရင် သူစားခုံး  
လာယ်ဆိုရင် ကျွေးသာကျွေးကြပါ”

“ခင်ဗျားစားချင်တဲ့ အာသီသ ရှုရင်တော့ ချက်ပိုပေးပါမယ်”

ထိုအခါ မရွှေ့လေးက ဦးရွှေမောင်ကို လက်တို့ပြီး တိုးတိုးမြေး  
လိုက်သည်။

“အစ်ကိုကြီး... သူတို့လာရင် ပြောဖို့စိတ်ကူးထားတာရှိတဲ့  
ဆုံး... ပြောလေ”

ဟု သတိပေးလိုက်သောအခါမှ စားပြီးသောပန်းကန်များကို  
ကေးသို့ ဖယ်လိုက်သည်။

လက်မှာ ပေနေသော ဆီစများကို ပုံဆိုးစနှင့်ပင် သုတ်လိုက်  
ရာ ကျွန်းသုံးယောက်က ငှုံးအမှုအယာကြည့်ကာ သံသယ ရှိနေကြလေ  
သည်။

“ခင်ဗျားတို့ ရောက်တုန်း ပြောစရာရှိတယ်ဗျာ”

“ပြောလေ ဦးရွှေမောင်ရဲ့... ဘာပြောမှာလ”

“ခင်ဗျားတို့အသိပဲ... ကျူပ် ဒီမှာ သေလောက်မယ့်ရောဂါ  
ဖြစ်နေလို့ အားကိုးရမလားဆိုပြီး သားသမီးနှစ်ယောက်ကို မှာတာ အခု  
ထိ မရောက်ကြသေးဘူးဤ”

“ဒါက ဒီလိုရှိပါတယ်၊ ဦးရွှေမောင် အရင်က မှာတဲ့အကြောင်း  
ကြားစာတွေက သူတို့ဆီကို မရောက်ပါဘူး”

ထိုစကားကြားသောအခါ မရွှေ့လေးမှာ မျက်နှာတစ်ချက်  
ရှုက်သွားသော်လည်း ဘာမှတော့ ဝင်မပြောလေ။

“နောက်ဆုံး ကျူပ်ကိုယ်တိုင်သွားပြီး အကြောင်းကြားခဲ့ပြီးပါပြီး  
သူတို့မောင်နှမ ခရီးထွေက်ရာက ပြန်ရောက်တာနဲ့ ချက်ချင်းရောက်လာ  
ကြမှာပါ”

ဟု ဦးမင်းမောင်က ဝင်ပြောသော်လည်း မရတော့ပေး

“ကျူပ်ကတော့ ဒီလောက်ရှိင်းစိုင်းပြီး သားသမီးဝတ္ထာရား နား  
ခဲည်တဲ့ကလေးတွေကို သားသမီးလို့ မသတ်မှတ်ချင်တော့ဘူးဤ”



“ဒီလောက်လည်း စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဘူး၊ ကလေးနှင့်  
ယောက်က ဒီလောက်မမိုက်ကြပါဘူး၊ ကြားထဲက တစ်ခုခု ပယောဂ<sup>၁</sup>  
ကြောင့်သာ...”

“အို... ဘာပဲဖြစ်ဖြစ် ကျေပ်ကတော့ ဒင်းတို့နှစ်ယောက်ကို  
သေခန်းဖြတ်လိုက်ပြီ ဒါထက် ဦးမင်းမောင်၊ ကျေပ်အပ်ထားတဲ့စာချုပ်  
ကော ရှိရှုမဟုတ်လား”

“ရှိပါတယ်... ကျေပ်ရဲ့ခန်းမှာ သိမ်းထားပါတယ်”

“အဲဒါစာချုပ်ကို ကျေပ်ပြန်လိုချင်တယ်ဗျာ”

“ဘာအတွက်လ ဦးရွှေမောင်ရဲ့”

“ပထမ ရေးတဲ့စာချုပ်ကို သဘောမကျလို ပြန်ပြင်ရေးတော့  
မယ်ဗျာ”

“ဒီလောက်လည်း စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဗျာ၊ စဉ်းစဉ်းစာ  
စာ လုပ်ပါဦး၊ တကယ်လို ခင်ဗျားပြင်ချင်သပဆိုရင်လည်း လုံးလုံး  
နေကောင်းလာမှပဲ ပြင်မယ်ဆိုရင် ပြင်ပါ”

ထိုစကားကြားသောအခါ ဆရာကျော်ကြီးက ဝင်ပြောသည်။

“အခုအချိန်မှာ လူမား ဆန္ဒရှိတာကို ဦးစားပေးလိုက်ကြပါ  
သူလုပ်ချင်တာ လုပ်ပေးလိုက်ပါ”

“ကောင်းပြောလေ... ဒီလိုဆိုရင်လည်း မနက်ဖြန် ရဲ့က စာချုပ်  
ယူလာပြီးတော့ လာပြင်ပေးပါမယ်”

ဟု ပြောရာ မရွှေ့လေးမျက်နှာ ပြီးယောင်သမ်းသွားလေတော့



သည်။

ထိုနောက် သုံးယောက်သား ပြန်ရန် ထက်သောအခါ ဦးရွှေ  
မောင်က နောက်မှ လူမ်းမှာလိုက်သေးသည်။

“ကျေပ်ကို အမဲသားဟင်း ချက်ပိုပေးဖို့လည်း မမော်နဲ့ဦးနော်”  
ဦးမင်းမောင်တို့သုံးယောက်မှာ အိမ်ပေါ်မှ ဆင်းလာပြီး လမ်းမ  
ပေါ် ရောက်သောအခါ အချင်းချင်း တိုင်ပင်ကြလေသည်။

“ခင်ဗျားတို့ ဘယ်လိုသဘောရကြလာ ကျေပ်ကတော့ ဦးရွှေ  
မောင် အမှုအယာကြည့်ရတာ သိပ်မသက်လှုဘူးဗျာ”

“ဟုတ်တယ်ဗျာ... ရုပ်ကလည်း ပျက်နေတယ်၊ အမှုအယာက  
လည်း ပျက်နေတယ်၊ ရိုးမှရိုးရဲ့လားမသိဘူး”

“တဗြားမကြည့်နဲ့ဗျာ... နေမကောင်းလို သတိလမ်းနေတာ  
လည်း မဟုတ်ဘူး၊ အခုက သူ ကောင်းကောင်းသတိရနေတဲ့အချိန်ဗျာ  
လယ်တိဆရာတော်ကြီး ကြွလာတုန်းက ကျေပ်တို့သုံးယောက်စလုံး အမဲ  
သား မစားပါဘူးလို လူခဲ့ကြတာမဟုတ်လား၊ အခုကျမှ အမဲသားမှ  
အမဲသားဖြစ်နေတာကတော့ စဉ်းစားစရာပဲ”

“ကျေပ်အထင်ပြောရရင် ဟိုဆရာနဲ့ မရွှေ့လေးတို့ ပေါင်းပြီး  
တစ်ခုခု ကြောင်းကြပုံရတယ်”

“ဒီတော့ ဘယ်လိုလုပ်ကြမလ”

“အခု စာချုပ်ပြင်မယ်ဆိုတာလည်း သိပ်မှုမမှန်ဘူး၊ တကယ်လို့  
ကျေပ်တို့က သူပြောတဲ့အတိုင်း လိုက်လျောပေးလိုက်ရင် ဘာမှမသိရှာတဲ့



ကလေးနှစ်ယောက် ခုက္ခရာက်ကြလိမ့်မယ်”

“ဒီတော့ ခင်ဗျားဘယ်လိုပါမျိုးလိုလဲ”

“ကျွ်ပသဘောကတော့ ဦးရွှေမောင်ရဲလက်မှတ်အစ် ပါတဲ့  
သေတမ်းစာကို သိမ်းထားလိုက်မယ် သူတို့ ဘာလုပ်မယ်ဆိုတာ သိရ  
အောင် သေတမ်းစာ အတူတစ်ခု လုပ်ပြီး ပေးလိုက်ရင် မကောင်းဘူး  
လား”

ဟု ပြောဆိုတိုင်ပင်ကာ ဝတ်လုံတော်ရ ဦးမင်းမောင်က သေ  
တမ်းစာအတူတစ်ခု ပြုလုပ်ကာ နောက်တစ်နေ့တွင် သွားကြလေ  
သည်။

နောက်တစ်နေ့တွင် ဦးမင်းမောင်တို့ ရောက်သွားသောအခါ  
ဦးရွှေမောင်မှာ အိမ်ရွှေခန်းတွင် အမဲသားဟင်းများနှင့် ထမင်းစားနေ  
သည်ကို တွေ့ကြရသည်။

ထမင်းဆိုတာထက် အမဲသားများကိုချဉ်း ထိုင်စားနေခြင်း  
ဖြစ်လေသည်။

“ဘယ်လိုလဲ ဦးရွှေမောင်၊ တစ်သက်လုံး မစားခဲ့တဲ့ အမဲသား  
ဟင်းကို အချေားကြည့်တော့ အတော်ခံတွင်းတွေ့နေပုံရတယ်”

ဟု ပြောကာ ရှုံးတွင် ဝင်ထိုင်လိုက်ကြသည်။

“ခင်ဗျားတို့ရော ကျွ်အတူက် အမဲသားဟင်း ယူလာခဲ့သေား”

“အေးဗျား... ကျွ်တို့တွေ့က အမဲသားကို ရာသက်ပို့

## စရာတော်တို့တော်

စွန့်ပယ်ထားတော့ အိမ်က လူတွေကလည်း မချက်ချင်ကြဘူး၊ နောက်  
နေ့တော့ အိမ်မှာ မချက်ချင်ရင်တောင် ထမင်းဆိုင်က ဝယ်ပြီးယူခဲ့ပါ  
မယ်”

ဟု ပြောလိုက်တော့မှ ခေါင်းညီတိပြုသည်။

“ဒါထက် ကျွ်ပေးထားတဲ့ သေတမ်းစာရော ပါလာသလား”

“ပါ၊ ပါတယ်ဗျာ... ဟုတ်မဟုတ် ဒီမှာကြည့်ပါဦး”

ဟု ဦးမင်းမောင်က သေတမ်းစာကို ပေးလိုက်ရာ ဦးရွှေမောင်  
က လုမ်းယူပြီး တစ်ချက်ကြည့်ကာ အနားမှာ ရှိနေသော မရွှေလေးကို  
ပေးသည်။

ဆရာကျော်ကြီးက ဖတ်ကြည့်ပြီး ကျော်ပေးတော့မှ ဦးရွှေမောင်  
လက်သို့ ပြန်ပေးသည်။

ဦးရွှေမောင်က သေတမ်းစာကို ကိုင်ထားပြီး... .

“ဒီသေတမ်းစာကို သဘောမကျလို့ အခုံပဲ ဖျက်ဆီးတော့မယ်၊  
ကျွ်အပေါ်မှာ သားသမီးဝတ္ထရား မကျကြတဲ့ ကလေးနှစ်ယောက်ကို  
တော့ သားသမီးအဖြစ်ကလည်း စွန့်လိုက်ပြီ၊ ကျွ်ပိုင်ဆိုင်တဲ့ အမွှေ့နဲ့  
ဥစ္စပစ္စည်းတွေ့ကိုလည်း တစ်ပြားတစ်ချပ်မှ မပေးတော့ဘူး၊ ကဲ... .  
အားလုံးရှုံးမှာပဲ ဒီသေတမ်းစာကို ဖျက်ဆီးလိုက်တော့မယ်”

ဟု ပြောကာ လက်ထဲမှာ ကိုင်ထားသော သေတမ်းစာရွက်ကို  
အစိတ်စိတ်အွာွာွာဖြစ်အောင် ဆွဲဖြေပစ်လိုက်လေတော့သည်။

ဦးမင်းမောင်တို့သုံးယောက်ကတော့ ဘာမှုဝင်မပြောဘဲ အေး

အေးဆေးဆေး ထိုင်ကြည့်နေကြလေသည်။

“က... ဒီတစ်ခါတော့ ဆရာကိုယ်တိုင်ပဲ ရေးပေးပါမှာ”

ဟု ပြောရာ ဆရာကျော်ကြီးက အသင့်ဆောင်ထားဟန်ရှိသော စာချုပ်ပေါင်းတစ်ခွက်နှင့် ဖောင်တိန်ကို ယူ၍ ရှုံးသို့ တိုးလာသည်။

“ဘာရေးရမလဲဆိုတာသာ ပြောပါ”

“ကျူပ်ပိုင်တဲ့ပစ္စည်းတွေအားလုံးကို မိုက်မဲလှတဲ့ သားမိုက် သမီးမိုက်တွေကို လုံးဝမပေးတော့ဘူးလို့ နံပါတ်တစ်အချက်မှာ ရေးပါ”

ဟု ပြောသဖြင့် ဆရာကျော်ကြီးက သတ်ပုံစာလုံးပေါင်း မမှန် လက်ရေးမညီမညာဖြင့် ရေးသည်။

“နှစ်အချက်ကတော့ ကျူပ်ပိုင်တဲ့လယ်မြေအားလုံး၊ အီမံခြုံခြင်း ရွှေငွေအတွင်းပစ္စည်းတွေအားလုံးကို ကျူပ်အပေါ်မှာ ပြုစုစောင့်ရှောက်ပေးတဲ့ ကျူပ်ပိုင်းမ မရွှေ့လေးကိုပဲ အားလုံးပေးမယ်ဆိုတဲ့ အကြောင်း အဓိကအချက်အနေနဲ့ ရေးပါ”

ဟု ပြောရာ ပြောသည့်အတိုင်း ဆရာကျော်ကြီးက လိုက်နေသည်။

ငုံးမှာ စိတ်လှပ်ရှားနေသောကြောင့် လက်က တဆတ်ဆင်တုန်နေရာ လက်ရေးကလည်း မညီမညာဖြစ်နေတော့သည်။

“သုံးအချက်ကတော့ ကျုန်တဲ့သားသမီးနှစ်ယောက်စလုံး ကူးက အမွှေပြုတဲ့ စွန်ပြီးတဲ့အတွက် ဘာမှုဝင်ရောက်နောင့်ယှက် ပြေားခွင့်မရှိတဲ့အပြင် ဒီအိမ်ကလည်း မရွှေ့လေး ပိုင်ဆိုင်သွားပြီ ဖြစ်=

အတွက် သူတို့တတွေ လုံးဝလာခွင့်ပရှိကြောင်း ရေးမှာ”

တကယ်ဆိုမှ ထိုအချက်မှား ရေးသားနေသည်ကို ဝတ်လုံတော်ရနှင့် တရားသူကြီးဟောင်းတို့က တဖက်သတ် ရေးနေသော သေတမ်းစာဖြစ်သဖြင့် တရားမဝင်ကြောင်း သိကြသော်လည်း ဘာမှုမပြောကြတော့ပေါ်

“ဘာရေးဦးမလဲ”

“တော်ပါပြီ... ဘာမှုမရေးတော့ပါဘူး၊ အားလုံးကြားအောင် သာ တဆိတ်လောက် ဖတ်ပြုပေးပါ”

ဟု ပြောသဖြင့် အသကျယ်ကျယ်နှင့် ဖတ်ပြုပြီးသောအခါးရွှေမောင်လက်ထဲသို့ ထည့်ပေးလိုက်ရာ ဆရာကျော်ကြီး ညွှန်ပြလိုက် သောနေရာတွင် မညီမညာနှင့် လက်မှတ်ထိုးပေးလိုက်သည်။

ထိုလက်မှတ်မှာ ယခင် ဦးရွှေမောင် ရေးထိုးသောလက်မှတ်နှင့် လုံးဝမတူဘဲ ရေးတတ်ဖတ်တတ် လူတစ်ယောက် ရေးထားသော လက်မှတ်မျိုးသာဖြစ်လေသည်။

ငုံးလက်မှတ်ထိုးပြီးသောအခါးရွှေမောင်တို့သုံးယောက်ကို အသိသက်သောအဖြစ် လက်မှတ်ထိုးခိုင်းလေသည်။

“ကျူပ်တို့ကတော့ မိဘနဲ့သားသမီးကြားမှာ သက်သောအဖြစ် မပါချင်လို့ လက်မှတ်မထိုးတော့ပါဘူး၊ ကျုန်တဲ့လူတွေ အသိသက်သော ထားပါတော့”

ဟု ဗွုင့်ပွင့်လင်းလင်း ပြောလိုက်ရာ မရွှေ့လေးနှင့် ဆရာကျော်



ကြီးတို့နှစ်ယောက်က အသိသက်သောအဖြစ် လက်မှတ်ထိုးပေးကြသေ  
သည်။

အားလုံးပြီးသောအခါ ဦးရွှေမောင်က သေတမ်းစာကို ယူပြီ  
မရွှေလေးလက်သို့ အပ်လိုက်လေသည်။

“က... ရှိသမျှပစ္စည်းတွေကို မင်းလက်ထဲ အားလုံးအပ်လိုက်  
ပြီ ဒိုကနောကစပြီး ဝါပိုင်ဆိုင်တဲ့ပစ္စည်းတွေအားလုံး မင်းပိုင်ဆိုင်သွားပြီ  
မင်းသဘောကျသာ စီမံပေတော့?”

ဟု လွှဲအပ်လိုက်လေတော့သည်။

မရွှေလေးကတော့ သိန်းများစွာ ထိုက်တန်သော သေတမ်းစာ  
ချက်ကို ကိုင်ကာ လွှာနှစ်စွာအားရဝမ်းသာသော အမူအယာမျိုး ဖြစ်သွား  
လေသည်။

ထိုအခိုက်မှာပင် အိမ်ရွှေသို့ မြင်းလှည်းတစ်စီး ဆိုက်လာတော့  
သည်။



## အနုံ(၁)

**အဖွဲ့အစည်းအတွက်ပါးမှု  
ကြောက်မရှာသလွှာနှင့်**

**ပြုး** လူည်းပေါ်မှ ဆင်းလာသူနှစ်ဦးမှာ အခြားမဟုတ်  
ဘဲ နိမောင်နှင့်မြေလေးနှယ်တို့ မောင်နှုမပင်ဖြစ်သည်။

ဦးမင်းမောင်တို့သုံးယောက်လည်း ပထမတော့ ထပ်နှစ် ဘန်  
ပြင်နေကြပြီးမှ နိမောင်တို့ ရောက်လာတာ မြင်သောအခါ အခြေအနေ  
သိလိုသဖြင့် ဆက်ထိုင်နေကြသည်။

နိမောင်နှင့်မြေလေးနှယ်တို့ အိမ်ပေါ် တက်လာသောအခါ ဦးရွှေ

မောင်က လုံးဝမှုတ်မိဟန်ဖြင့် မျက်လုံးအပြုသားကြီးနှင့် လူမ်းကြည့်  
နေသည်။

“ဟင်... အဖေ ဒီအခြေအနေ ရောက်နေပြီ ဘုတ်လား  
ဘယ်အချိန်ကတည်းက ဖြစ်နေတာလဲ”

ဟု နိမောင်က ရင်မချိသဖြင့် မေးလိုက်သည်။

“မင်းအဖေ နေမကောင်းဖြစ်နေတာ လန္ဒာချိ ရှိနေပြီ နိမောင်  
၏”

ဦးမင်းမောင်က ဝင်ပြောလိုက်သည်။

“ဒီလောက်ကြာနေတာတောင် ကျွန်တော်တို့မောင်နှုမကို ဘာ  
ကြောင့် အကြောင်းမကြားရတာလဲ”

ထိုစကားကြားသောအခါ မရွှေ့လေးက မလုံမလဲ အမှုအယာ  
နှင့် ဝင်ပြောလေသည်။

“အစ်မလည်း အစ်ကိုကြီး ရောဂါစဖြစ်ကတည်းက မင်းတို့  
မောင်နှုမဆီကို လူကြိုန့်တစ်မျိုး၊ စာထည့်တာလည်း အကြိမ်ကြိမ်ပါပဲ  
ဘာကြောင့် မရောက်သလဲ ပပြောတတ်တော့ပါဘူး”

“ရန်ကုန်နဲ့ သန်လျင်များ လာမယ်ဆိုရင် မဝေးလှပပါဘူး  
ဘာကြောင့်များ ကျွန်တော်တို့ မသိရတဲ့ ရှိရသလဲ”

ထိုကဲ့သို့ အချိအချုံ ပြောနေသည့်တိုင်း ဦးရွှေမောင်မှာ နိမောင်  
နှင့် မြေလေးနှုတ်တို့မောင်နှုမကို လုံးဝမှုတ်မိဟန်နှင့် မျက်လုံးပြုလုပ်၍  
လူမ်းကြည့်နေရာ ဘေးနားမှာ ကပ်ထိုင်နေသည့် ဆရာကျော်ကြီး

တစ်ခုတစ်ခု ကပ်ပြောလိုက်မှ သတိရလာဟန်ရှိသည်။

“နင်တို့ အခုမှ ဘာလာလုပ်ကြတာလဲ”

“အဖေရယ်... ဖြစ်မှဖြစ်ရလေ၊ ကျွန်တော်တို့က အခုမှ သိလို့  
လာကြရတာပါ”

“အေး... မင်းတို့လာရင်လည်း နောက်ကျသွားပြီ၊ ငါပိုင်တဲ့  
အမွေပစ္စည်းမှန်သမျှ မရွှေ့လေးကို အခုပဲ ခွဲပေးလိုက်ပြီ... ပြန်ကြပေ  
တော့”

“အဖေ... ကျွန်တော်တို့ လာတော့ အဖေခဲ့သွားပစ္စည်းတွေ  
ကို မက်မောလို့ လိုချင်လို့ လာတာမဟုတ်ပါဘူး”

သားသမီးတွေအနေနဲ့ အဖေကို ပြုစုရအောင် လာတာပါ”

ဟု ပြောပြီး အနားသွားသောအခါ ဦးရွှေမောင်က အနား  
အလာမခံသဖြင့် မနီးမဝေးမှုပင် နေရလေသည်။

“အေး... ဘာပဲဖြစ်ဖြစ် ဒီအီမိက မင်းတို့နဲ့ ဘာမှုမဆိုင်တော့  
တာမျိုး ခပ်မြန်မြန် ပြန်ကြရင် ကောင်းမယ်”

ဟု ပြောကာ အခန်းထဲ ဝင်သွားရာ ဆရာကျော်ကြီးက နောက်  
မှ လိုက်သွားလေသည်။

မရွှေ့လေးကတော့ ဦးမင်းမောင်တို့လည်း ရှိနေသောကြောင့်  
ဟန်မပျက် နေရလေသည်။

“ငါမောင်ရယ်... စိတ်မကောင်းမဖြစ်ကြပါနဲ့ အစ်ကိုကြီးက  
ရောဂါသည်းတဲ့ ဒေါက်ကို ခံရလို့ အခုလို့ ဒေါသဖြစ်နေတာ ထင်ပါရဲ့”

သားသမီးနဲ့မိဘပဲ... နောက်တော့လည်း စိတ်ပြေသွားမှာပေါ့”

ဟူ နှစ်သိမ့်စကားပြောသည်။

ထိုသို့ပြောဆိုပြီး အခန်းထဲ ဝင်သွားလေသည်။

ထိုအခါ ဦးမင်းမောင်တို့သုံးယောက်လည်း ပြန်ကာနီးတွင် နီးမောင်ကို အနားခေါ်ပြီး တိုးတိုးပြောသည်။

“နီးမောင်... ဘာမှစိတ်ည်းမနေနဲ့ အမှန်တရားအတိုင်း ဖြစ် စေရမယ်ကွယ် အကြောင်းပေါ်လာရင် ငါတို့သုံးယောက် မင်းဘက်က အကုအညီပေးမယ်”

“ကျေးဇူးတင်ပါတယ် ဦးရယ်”

“နောက်ပြီး ဖအေးအပေါ်မှာလည်း သိပ်အထင်မလွှန်းဦး မင်းအဖေအခြာအနေက သိပ်မကောင်းတော့ဘူး”

“ဗျာ... ဘယ်လို့မကောင်းတာလ ဦး”

“မင်းတို့မောင်နှုမ ညာနေကျတော့ ငါတို့ဆီ လာခဲ့ဦး၊ အဲဒီ အချိန်ကျမှ အေးအေးဆေးဆေး ပြောပြုမယ်”

ဟူ ပြောဆိုမှာကြားကာ ဦးမင်းမောင်၊ ဦးမြတ်စွဲနှင့် ဦးသူတော် တို့သုံးယောက်မှာ ပြန်သွားကြလေတော့သည်။

ထိုသို့မှာသွားသောကြောင့် နီးမောင်တို့မောင်နှုမလည်း ဦးမြှောင်အခန်းထဲသို့ ထပ်မံပ်တော့ဘဲ ပိမိတို့မိခင်၏အမွှေအနှစ် အဲဒီ ကြီးကို လိုက်လဲကြည့်နေကြသည်။

တစ်အိမ်လုံးမှာ ပြုပြင်မည့်သူ မရှိသဖြင့် ရွှေပ်ထွေးလျက်မြှုပ်

အဆိုးဆုံးမှာ ဘုရားခန်းဖြစ်သည်။

ဘုရားခန်းမှာ ယခင် သူ့မိခင် ရှိစဉ်က အမြတ်စေ သန့်ရှင်း သပ်ရပ်နေပြီး ပန်း၊ နှဲသာတို့ဖြင့် မွေးကြိုင်သင်းပုံးလျက်ရှိနေတတ် သည်။

ယခုတော့ တံ့ခါးပါ ပိတ်ထားသဖြင့် အသာတွေ့နဲ့ဖြင့် သောအခါ ဘုရားစင်တစ်ခုလုံး ရွှေပ်ထွေးနေပြီး ဘုရားစင်ပေါ်မှာ ဘုံး ဘွားမိဘအဆက်ဆက် ကိုးကွယ်ခဲ့သော ဒက္ခာကသာခါ ရှုပ်ပွားတော်ပင် မရှိတော့ပေါ်။

“ဟင်... အစ်ကို၊ ဘုရားခန်းထဲမှာ ဘုရားရှုပ်ပွားတော် တော် မရှိပါလား”

“ဟုတ်တယ် ညီမလေး၊ အိမ်မှာတော့ အပြောင်းလဲကြီး ပြောင်း လဲနေတာ အမှန်ပဲ၊ အဖေကလည်း ငါတို့အဖေ မဟုတ်တော့သလိုပဲ”

“ဟင်... ဒါဖြင့် ဘယ်လိုလုပ်ကြမလဲတင်၊ ဒီမှာဆက်နေလို့ တော့ ဖြစ်ပါတော့မလား”

“နေရမှာပဲ ညီမလေး၊ အဖြေတစ်ခုခု မသိရမချင်းတော့ ပြန်လို့ ရတဲ့ ဒါပေမယ့် သတိဝိရိယနဲ့တော့ နေကြရမယ်”

“ကျွန်မတော့ အဖောကို အခုလိုမြှင့်ရတာ စိတ်လည်း မကောင်း ဘူး၊ ကြောက်လည်း ကြောက်တယ်”

ဟူ ပြောကာ မြေလေးနှင့် ငို့နေသဖြင့် နီးမောင်က နှစ်သိမ့်မှု ပေးရလေသည်။

“ပင့်ပါနဲ့မလေးရယ်၊ အမှန်တရားဆိုတာ နတ်ကောင်းနတ်  
မြတ်တွေ စောင့်ရှောက်ပါတယ်၊ တစ်နေ့တော့ အမှန်တရား ပေါ်လာ  
မှာပါ”

ဟု ပြောကာ ဉာနေဘက်တွင် နိမောင်နှင့်မြဲလေးနှယ်တို့  
မောင်နှင့်ယောက်မှာ မြင်းလှည့်းတစ်စီး လှား၍ ဦးမင်းမောင်ရှိရာသို့  
သွားကြလေသည်။

ထိုအခါ ဦးမင်းမောင်က ဖြစ်ကြောင်းကုန်စင် ပြောပြလေ  
သည်။

“ငါအထင်ပြောရရင်တော့ ဦးရွှေမောင်မှာ မူလအသက် မရှိ  
တော့ဘူးနဲ့တူတယ်”

“ဟင်... ဒါဖြင့် အဖော်ပြီပေါ့”

“ဟုတ်တယ်... မင်းအဖော် သာမန်သေရတာ မဟုတ်ဘဲ  
သူတိုနှစ်ယောက်ရဲ့လက်ချက်ကြောင့် သေရတာလို့ ငါတို့ ထင်တယ်”

“ဟင်... တွေ့ကြသေးတာပေါ့”

“မင်း စိတ်လိုက်မာန်ပါ လုပ်လိုမရဘူး နိမောင်၊ အလို့မှာ သုံးဖြုံ  
ခိုကိစ္စဂို့ ပေါ်အောင်ဖော်ရမယ်၊ ဒီတော့ မင်းတို့မောင်နှင့်မလည်း သတိ  
နဲ့ ဟန်မပျက်နေကြ၊ ဒီအမှုကို စုံစမ်းဖော်ထုတ်ဖို့အတွက် စုံယောက်  
ဌာနမှာရှိတဲ့ ငါတွေ့တစ်ယောက်ကိုပါ မင်းတို့နဲ့ အဖော်ထားပေးမယ်”

“ကျေးဇူးတင်လိုက်တာ ဦးရယ်”

“ကျေးဇူးတင်စရာ မလိုပါဘူးကွာ ငါတို့တွောက် မိတ်ဆွေခဲ့

ချာတွေပဲ၊ အကြောင်းရှိရင် အကူအညီပေးရမှာပေါ့ ငါအထင် ပြောရ  
ရင်တော့ ဒေါ်စိန်ခြေယ် သေရတာလည်း သူတို့ပယောဂ မကင်းဘူး  
ထင်တာပဲ”

မြဲလေးနှယ်က တရှုံးရှုံး ငါနေသော်လည်း နိမောင်ကတော့  
မေးကြောကြီးမှား ထောင်ထလာသည်အထိ အကြိုးတယ်သော်လေတော့  
သည်။

“နောက်တစ်ခု စဉ်းစားမိတာက မင်းတို့မောင်နှစ် ရှိနေရင်  
ဒီအမွေပစ္စည်းတွေက သူတို့ လုပ်ချင်တိုင်း လုပ်လို့မရမှန်း သိနေတော့  
တစ်နည်းမဟုတ်တစ်နည်း မင်းတို့ကို အစွဲရာယ်ပေးဖို့ ကြိုးမှာ သေချာ  
တယ်၊ ဒါကြောင့် စုံယောက်တစ်ယောက်ယောက်ပါ ထားပေါ့”

ဒါအပြင် မင်းတို့မောင်နှစ် ဆရာကောင်းကောင်းရာပြီး အကာ  
အကွယ်ဆေးလေးဘာလေး ဆောင်ထားရင် ပိုပြီးစိတ်ချရတယ်”

“ရှိပါတယ်... ပါဒကြီးရာဘက်မှာ ကျွန်ုတ်တော်မိဘမှား အမြဲ  
သုံးတဲ့ ဆရာကြီးဦးပန်ကောင်း ရှိပါတယ်၊ သူ့ကို သွားခေါ်ခဲ့ရမလား  
ဦး”

“ဒီလိုလုပ်လို့ မသင့်သေးဘူးကွယ်၊ ဒီမိမှာ ပယောဂဆရာ  
ရှိနေတော့ သူတို့ချင်း ပဋိပဏ္ဏဖြစ်ပြီး ငါတို့ရဲ့အကြိုးအစည်း မအောင်မြင်  
ဘဲ ရှိတိမ့်မယ်၊ ဒီတော့ ဆရာကြီးကို အခုံ မခေါ်ခဲ့နဲ့ဦး၊ အရောကြီးမှာပဲ  
ခေါ်ကြတာပေါ့”

အခုံတော့ မင်းတို့မောင်နှစ်အတွက် လုံခြုံစိတ်ချရမယ် ပယော

ဂနေးလေးဘာလေးသာ တောင်းယူလာကြပါ"

ဟု ပြောရာ နိမောင်တို့လည်း ဦးမင်းမောင်အား နှုတ်ဆက်ကာ  
ပြန်ခဲ့ကြသည်။

အိမ်ပြန်ရောက်သောအခါ ဦးရွှေမောင်အခန်းသို့ ဝင်ရန် စိတ်  
ကူးသော်လည်း မဝင်ကြတော့ဘဲ မိမိတို့အခန်းမှာသာ အိပ်ယာပြင်းကြ  
လေသည်။

ယခင်က တစ်ယောက်တစ်ခန်းစီ အိပ်ကြသော်လည်း ယခု  
မြေလေးနှုတ်က တစ်ယောက်တည်း မအိပ်ထံသောကြာင့် နိမောင်  
အခန်းထဲမှာ ခေါ်သိပ်ရသည်။

ညာနေစောင်းအချိန်ရောက်သောအခါ ဘုရားစင်ပေါ်တွင်  
ဘုရားရုပ်ပွားတော် မရှိသဖြင့် တစ်အိမ်လုံး လိုက်လဲရှာဖွေရင်းနှင့် ဦးရွှေ  
မောင်အခန်းအနီးသို့ ရောက်သွားရာ ခြေသံမကြားအောင် တိုးကပ်  
သွားပြီး ကြည့်လိုက်သောအခါ ဦးရွှေမောင်မှာ ငုတ်တုတ်ကြီး ထိုင်ပြီ  
အမဲသားမှားကို ပလုပ်ပလောင်း စားနေသည်ကို တွေ့ရသည်။

ရှင်း၏မှုက်လုံးမှာလည်း ပုံမှန်မဟုတ်ဘဲ ပြုးကြားကြား  
ကြီးဖြစ်နေလေသည်။

ဆရာကျော်ကြီးနှင့် မရွှေလေးတို့နှစ်ယောက်က နဲ့ဘေးမှ ထိုင်  
ကာ အမဲသားတုံးမှားကို အလျင်မိအောင် ထည့်ပေးနေကြရသဖြင့်  
သူရှိနေသည်ကိုပင် သတိမပြုမိကြပေ။

နိမောင်လည်း ထိုနေရာမှ ပြန်စွဲက်လာကာ တစ်အိမ်လုံးအော်

လိုက်လဲရှာဖွေသော်လည်း ရုပ်ပွားတော်ကို မတွေ့ရသဖြင့် အိမ်  
အောက်ဆင်ပြီး လိုက်ရှာရာ နောက်ဆုံး အိမ်အနောက်ဘက် တင်း  
ကုတ်အတွင်း မြှက်ခြားက်တင်သောစင်ပေါ်မှာ ထိုးထည့်ထားသော  
ဒက္ခာကသား ပုံချွဲရုပ်ပွားတော်ကို တွေ့သဖြင့် ယူကာ အိမ်ပေါ် ပြန်  
တက်လာလေတော့သည်။

ရုပ်ပွားတော်ကို ရေဖြင့် ဆေးကြာသန့်စင်ပြီး ဘုရားစင်ပေါ်  
ပြန်တင်၍ ဖယောင်းတိုင် အမွှေးတိုင်မှား ထွန်း၍ ဘုရားရှိခိုးရန်  
ပြင်ဆင်နေသောအချိန်တွင် ဦးရွှေမောင်အခန်းဘက်မှ အသံနက်ကြီး  
နှင့် အော်သံကို ကြားရလေသည်။

"ဘာလုပ်တာလဲ... ငါကို မနေနိုင်အောင် လုပ်နေတာလား"

ထိုအော်သံကြားပြီးနောက် အတန်ကြာသောအခါ ဆရာကျော်  
ကြီး ရောက်လာသည်။

"ငါ့ညီရယ်... မင်းအဖောက ရောဂါအတော်သည်းနေတယ်  
သူမှာ မကောင်းဆိုးဝါး ကပ်နေတော့ ဘုရားရှိခိုးတဲ့ အသံတွေဘာတွေ  
ကြားရင် ရောဂါသည်းလာလိုပါကွာ"

သို့သော် နိမောင်က တစ်ချက်သာ လုညွှဲကြည့်ပြီး လုပ်စရာ  
ရှိတာလုပ်နေလေသည်။

ထိုအခါ မရွှေလေးပါ ရောက်လာသည်။

"ငါမောင်ရယ်... ဘုရားရုပ်ထုကို အိမ်ပေါ်က ဖယ်ပေးပါ  
ကွယ်၊ ဒီအတိုင်းဆိုရင် ဒုက္ခာမှားပါလိမ့်မယ်"



“နေစမ်းပါဉားယူ... နေမကောင်းရင် ပရိတ်တောင် ရွတ်ပေးရ<sup>။</sup>  
သေးတာ၊ အခု ကျူးပါဘူးရှိခိုးတာနဲ့ ဘယ်လိုဖြစ်နေရတာလဲ”

“အစ်မလည်း မသိပါဘူး ငါမောင်ရယ်၊ မင်းဘူးရှုပ်ထု အိမ်  
ပေါ် တင်ထားရင်တော့ သူနေနိုင်မယ်မထင်ဘူး၊ တဆိတ်လောက်  
သည်းခံပေးပါက္ခယ်”

ဟု လာရောက်တောင်းပန်ပြန်လေသည်။

ပထမတော့ နိမောင်က အလျော့မပေးဘဲ ဇွတ်တိုးလုပ်ရန်  
စိတ်ကူးမိသော်လည်း သူတို့၏အခြေအနေကို အကဲခတ်လိုသော  
ကြောင့် ဘာမှုထပ်မပြောတော့ဘဲ ဘုရားရှုပ်ထုတော်ကို ပိုက်ကာ အိမ်  
ပေါ်မှ ဆင်းခဲ့လေသည်။

ထိုအခါမှုပင် ဦးရွှေမောင်အခန်းဘက်မှ အသံနက်ကြီးနှင့်  
အော်သံမှာ တဖြည်းဖြည်းနှင့် ပျောက်သွားလေတော့သည်။

ထိုနေ့တော်မှာ နိမောင်မှာ ပင်ပန်းသောကြောင့် မျှော်  
အိမ်ပျော်သွားသော်လည်း မြေလေးနှင့် မြန်းကလေးဖြစ်သော  
ကြောင့် ကြောက်စိတ်နှင့် အိမ်မပျော်နိုင်ဘဲ ရှိနေလေသည်။

သန်းခေါင်ယံအချိန်ရောက်လာပြီ့ ပတ်ဝန်းကျင်တစ်ခုထဲ  
တိတ်ဆိတ်ဖြိမ်သက်လျက်ရှိပြီး အိမ်ကြီး၏ပတ်ဝန်းကျင်တစိုက်မှာ  
ခွေးအူသံ၊ ခွေးဟောင်သံများက ဆူးလျက်ရှိသည်။

အိမ်ပေါ်မှာလည်း မည်သည့်အသံမှ မကြားရပေါ်၊ ထူးထူး  
ခြား ဦးရွှေမောင်အခန်းဘက်မှာပင် တိတ်ဆိတ်ဖြိမ်သက်လျက်ရှိပြီး

သည်။

မြေလေးနှင့်တို့အခန်းထဲမှာတော့ မီးအိမ်မှိုန်မှိုန်လေး ထွန်း  
ထားပြီး အခန်းတံခါးကို စွဲထားလေသည်။

မြေလေးနှင့်နှင့်မောင်မှာ အိပ်ယာချင်း ယျာဉ်အိပ်သည် ဆို  
သော်လည်း နံရုတ်ဖက်စိတွင် ကပ်အိပ်ကြခြင်းဖြစ်ပေသည်။

မြေလေးနှင့်မှာ အိပ်မပျော်ဘဲနှင့် ဖောင်အကြောင်း ငိုးစားရင်း  
စိတ်မကောင်းဖြစ်နေသည်။

ပိမိတို့မောင်နှင့် အိမ်မှာ မရှိတော့သဖြင့် ထိုကဲ့သို့ ဖြစ်ရလေ  
သလားဟုလည်း တွေးလိုက်မိသည်။

ထိုအခိုက်မှာပင် အခန်းအပြင်ဘက်မှ ခပ်ဖွံ့ဖြိုး လျှောက်လာ  
သောခြေသံကို စတင်ကြားလာရသည်။

“ရှုပ်... ရှုပ်... ရှုပ်”

ခက်ကြာတော့ ခြေသံက တဖြည်းဖြည်းနှင့် နီးလာလေသည်။

“ရှုပ်... ရှုပ်... ရှုပ်”

မြေလေးနှင့်မှာ အပြင်မှ ခြေသံက တဖြည်းဖြည်းနှင့် နီးလာ  
သဖြင့် နိမောင်ရှိရာ လုမ်းကြည့်လိုက်တော့ အိပ်ပျော်နေဟန်ရှိသည်။

“ရှုပ်... ရှုပ်... ရှုပ်”

“ကျိုး...”

စွဲထားသောတံခါးချုပ်က တဖြည်းဖြည်းနှင့် ပွင့်လာလေ  
သည်။



## ကြိုစွဲ

လူမ်းကြည့်လိုက်တော့ အခန်းပေါက်ဝမှာ မည်းမည်းကြီး  
ရပ်နေသည်ကို မြင်ရသဖြင့် နိမောင်ကို လှမ်းနှီးသည်။

“အစ်ကို... အစ်ကို”

ထိုသို့ခေါ်နေရင်းမှ ရပ်နေသော မည်းမည်းသဏ္ဌာန်ကြီးက  
အခန်းအတွင်းသို့ တစ်လှမ်းချင်း ဝင်လာသည်။

အမှောင်ထဲမှာပင် နိရဲနေသောမျက်လုံးကို အရင်မြင်ရပြီး  
လက်ကြီးနှစ်ဖက်ကို ရွှေသို့ ဆန့်တန်းကာ မြဲလေးနှယ် ရှိရာသို့ လျှောက်  
လာရာ မြဲလေးနှယ်က အသံကျယ်ကျယ်နှင့် လှမ်းအော်လိုက်သည်။

“အစ်ကို... အစ်ကိုနိမောင်”

“ဟင်...”

· ဒီတော့မှ နိမောင် နှီးလာပြီး အိပ်ယာမှ ထသည်။

ထိုအခါ မည်းမည်းသဏ္ဌာန်ကြီးလည်း အခန်းတွင်းမှ လှစ်ကနဲ့  
ပြန်ထွက်သွားလေတော့သည်။

“ဘာလ ညီမလေး”

“ဟို.. ဟိုမှာ”

မြဲလေးနှယ်က အခန်းပေါက်ဝသို့ လက်ညီးထိုးပြ၍ လှဲ  
ကြည့်လိုက်သောအခါ အနည်းငယ် လှုပ်နေသော အခန်းတံ့ခါးကို တွေ့  
ရသဖြင့် နေရာမှ ထသွားပြီး အပြင်ဘက်သို့ ကြည့်သောအခါ ဘာမှ  
မတွေ့ရတော့ပေါ်။

နောက်မှ မြဲလေးနှယ်ကို အကျိုးအကြောင်း မေးကြည်ပြီး သို့



## ဇရယ်ဆောင်းစာ

သောအခါ နောက်ထပ်မအိပ်ဘဲ ထိုင်စောင့်သော်လည်း အခြေအနေက  
ဘာမှမထူးလာတော့ပေါ်။



## ဘဏ္ဍာ(၂)

ခုံအောက်ကျော်စွာနှစ်  
ခရာပဲတိဝင်ကိုဖြေ

## နောက်

တစ်နှစ်နှစ်ပိုင်းအချိန်တွင် လွယ်  
အိတ်တစ်လုံး လွယ်ထားသော လူချွယ်တစ်ယောက် ရောက်လာလေ  
သည်။

ငါး၏အမည်မှာ ကျော်စွာဖြစ်ပြီး စုတောက်ဌာနတွင် အလုပ်  
လုပ်နေသူတစ်ဦးဖြစ်သည်။



ငှုံးမှာ ဝတ်လဲတော်ရှိုးမင်းမောင်၏ တွေဖြစ်ပြီး ဦးချေမှောင်အမှုအခင်းအတွက် စုစုမဲ့ရန်ရောက်လာခြင်းဖြစ်၏။ သူသည် သာမန်အဝတ်အစားဖြင့် နိမောင့်မိတ်ဆွေအနေနှင့် ရောက်လာခြင်းဖြစ်သည်။

ကျော်စွာရောက်လာသောကြောင့် နိမောင်တို့မောင်နှမ နှစ်ယောက်မှာ အားရှိသွားကြသော်လည်း ဆရာကျော်ကြီးနှင့် မရွှေ့လေးတို့နှစ်ယောက်မှာတော့ ခေါင်းချင်း ရှိက်သွားကြလေတော့သည်။

“ဆရာ... ဟိုမောင်နှမ ရောက်လာကတည်းက ကျွန်ုံမတို့အတွက်က သိပ်မဟန်တော့ဘူး၊ ဒါအပြင် အခု နောက်ထပ်လူတစ်ယောက်ပါ ထပ်ရောက်လာသေးတယ်။

ဟိုလူကြီးသုံးယောက်ကလည်း မသက်တဲ့အကြည့်တွေ့နဲ့ လာကြည့်နေကြတယ်”

“ဘာပုံစရာရှိသလဲ... မရွှေ့လေးလက်ထဲမှာ ပိုင်ဆိုင်ခွင့် လဲထားတဲ့ သေတမ်းစာ ရထားပြီပဲ၊ ဒီအိမ်က မရွှေ့လေးခဲ့အိမ်ပိုင်ပဲ မကျေနပ်ရင် အားလုံးနှင့်ထုတ်ပစ်လိုက်ပေါ့”

“ဒီလိုလုပ်လို မရသေးဘူးလေ၊ ဒီအဘိုးကြီးက င့်တုတ် စိုးနဲ့ သေးတော့ မိဘရှိနေလျက်နဲ့ သားသမီးတွေကို နှင့်ထုတ်လို ဘယ်ပြုပဲ မလဲ၊ တော်ကြာ တစ်စတစ်စနဲ့ အားလုံးပေါ်ကုန်မှ ခက်မယ်”

“ဒါဖြင့် မရွှေ့လေးက ဘယ်လိုလုပ်ချင်လိုလဲ”

“ဒီအဘိုးကြီး မရှိမှ အေးမှာ၊ သခ္မာင်းစောင့်ကြီး ခေါ်လာတာ ဘယ်နှစ်ရက်ရှိပြီလဲ”

“ငါးရက်ရှိပြီ”

“ခုနစ်ရက်ရှိရင် သူပြန်သွားမှာ မဟုတ်လား”

“ဟုတ်တယ် ကျူပ်တိုကိုယ်တိုင် ပြန်ပို့ပေးရမှာ”

“အဲဒါ ခက်တာပဲ၊ တဗြားနည်းနဲ့ ပြန်ပို့လို မရဘူးလား”

“မရဘူးလေ... အဲဒို့လိုပို့လို ဘယ်ပြန်မှာလဲ၊ ကျူပ်တိုသွားရာ နောက် တကောက်ကောက် လိုက်နေမှာပေါ့”

ထိုစကားကြားသောအခါ မရွှေ့လေးမှာ များစွာကြောက်ရှိ၍ သွားမိလေသည်။

“အဲဒါမှ အခက်ပဲ သူတို့က မှုက်စီဒေါက်ထောက် ကြည့်နေကြတော့မှာ၊ ဒါကြီးကို ဘယ်လိုပြန်ပို့ရမှာလဲ”

“စိတ်မပူပါနဲ့... ဒီလိုပဲ ကြည့်ရမှာပေါ့ နောက်ဆုံး အတွင်း ဝစ္စည်းတွေကို ယူပြီး ထွက်ပြေးတန် ပြေးကြတာပေါ့”

“ရှင်က ပြောတော့ အလွယ်လေးပဲ၊ အဘိုးကြီးက ခွဲနဲ့ အတွင်းပစ္စည်းတွေ ပေးတယ်သာဆိုတယ်၊ ဘယ်နေရာမှာ ထားတယ်ဆိုတာ မသိရသေးဘူး၊ အဲဒို့ပစ္စည်းတွေက သူမိန်းမကြီး ပုံက်ထားခဲ့တာ တွေလေ”

ထိုစကားကြားသောအခါမှ ဆရာကျော်ကြီးပါ အနည်းငယ် စိတ်ရှုပ်သွားလေသည်။

အမိက၊ ကတော့ နောက်နှစ်ရက်ကြာသောအချိန်တွင် သူတို့ ခေါ်လာသော သခ္မာင်းစောင့်သရဲကြီးကို သခ္မာင်းပြန်ပို့ပေးပြီး အသက်

မရှိတော့သော ဦးရွှေမောင်အလောင်းကို ဖျောက်ဖျက်ပြီးပါက ကိစ္စပြီး  
နိုင်ပေသည်။

သို့သော သူထင်သလောက်တော့ လွယ်မည်မဟုတ်ပေ။

ကျော်စွာရောက်လာသောအခါ မြေလေးနှင့်အတွက် အတန်  
အသင့် စိတ်ချွွားရပြီဖြစ်သဖြင့် နိမောင်က ပါဒြေးစွာမှ ဆရာတြီး  
ဦးပန်ကောင်း ရှိရာသို့ သွားလေသည်။

ထိုသို့ရောက်ပြီး အကျိုးအကြောင်း ပြောပြသောအခါ ဦးပန်  
ကောင်းက ပြောသည်။

“မင်းအနေနဲ့ ဘာမှ စိတ်မကောင်းဖြစ်မနေနဲ့တော့ နိမောင်  
မင်းအဖေမှာ လူသက်မရှိတော့ဘူး၊ ဖုတ်သက်ပဲ ရှိတော့တယ်၊ သူတို့  
ဦးရွှေမောင်ကို သတ်ပြီး ဖုတ်သွင်းသလားတော့ မသိဘူး၊ ဒီလို့ ဖုတ်  
သွင်းထားပြီး သူတို့အလိုကျ စေခိုင်းနေတာ ဖြစ်မယ်ကွုယ့်”

“ဒီလို့လုပ်လိုကော ရလိုလား ဆရာတြီး”

“ရတာပေါ့ကွယ်... တချို့ဆိုရင် လူအသက်မရှိဘဲ ဖုတ်  
သက်နဲ့တင် သုံးလေးနှင့် ကြာအောင်နေပြီး သားသမီး ရတဲ့အထိ ဖြစ်  
ကာတွေ့နိုတယ်”

ဟု အောက်ပါသာမကတစ်ခုကို ပြောပြလေသည်။

“နှုန်းအခါက ပရောဂါနီစဏီတ်၊ ရရှောကြို့ဖြောအပိုင်နယ်အတွင်း၌  
ကုတ္တိစုဟုသောရွာတစ်ရွာရှိသည်။

ထို့ကွုယ် နေထိုင်ကြသူများမှာ လယ်ယာလုပ်ငန်းနှင့် ထန်းတင်

ခြင်းအလုပ် လုပ်၍ အသက်မွေးဝိုင်းကောင်းပြုသူ များကြပေသည်။

အချို့လည်း ထန်းတော့အပိုင် မရှိသဖြင့် ထန်းတော့ပိုင်ရှင်များ  
ထံတွင် တစ်နှစ်တစ်ခါ ငှားရမ်း၍ လုပ်ကိုင်စားသောက်ကြရသည်။

ထိုအထံတွင် မောင်လှနှင့်မယ်ပြိုမြို့တို့ လင်မယားနှစ်ယောက်  
လည်း ပါဝင်လေသည်။

တစ်နှစ်သောအခါ မောင်လှသည် ထန်းပင်တက်ရင်းနှင့်  
ခြေချော်လက်ချော်ဖြစ်ကာ မြေပေါ်သို့ ပြုတ်ကျလေတော့သည်။

ငှုံးပြုတ်ကျသောထန်းပင်မှာ ယခင်က ဘယ်သူမှ မတက်ပဲ  
သောထန်းပင်ဖြစ်သည်။

ငှုံးထန်းပင်ပေါ်မှ ပြုတ်ကျသံကို တဲ့အတွင်းမှာ ထန်းချက်နေ  
သော မယ်ပြိုမြို့က အတိုင်းသား ကြားရသဖြင့် ကဗျာကယာ သွားကြည့်  
လေသည်။

ထန်းပင်မှာ အတော်မြင့်သောကြောင့် သေလောက်ပြီဟု ထင်  
သော်လည်း သူမ ထန်းပင်အောက် ရောက်သောအခါ မောင်လှမှာ  
ပြန်ထလာသည်။

ကိုယ်ပေါ်မှာ ပေနေသော အမိုက်များကို သပ်ခါချုနေသည်။

“ကိုယ့် ထန်းပင်ပေါ်က ကျတာ ဘာမှမဖြစ်ဘူးလား”

“အမြှင့်က ကျတာ မဟုတ်ပါဘူး၊ အနိုင်က ကျတာပါ ဘာမှ  
ဖြစ်ပါဘူး”

ထန်းပုဂ္ဂိုလ်သော်လည်း မယ်ပြိုမြို့က သိပ်မသက်းပေါ် သို့သော်

သူမသည် ကြောက်တတ်သူ မဟုတ်သောကြောင့် နေမြို့တိုင်း နေလေ  
သည်။

နောက်ပိုင်းမှာတော့ မောင်လှအမှုအယာမှာ ထိသိသာသာ  
ဖြေးပြောင်းလဲလာလေသည်။

အခြားမဟုတ်ပေ...။

အစားအသောက် စားရာတွင် လူတစ်ယောက်စာ မကတော့  
ဘဲ နှစ်ယောက်သုံးယောက်စာ စားနိုင်လာသည်။

ဟင်းချက်လျှင်လည်း တစ်ယောက်တည်း ကုန်အောင် စားလေ  
ရှိသည်။

တစ်နှုန်းတော့ မယ်ငြိမ်းက အမဲသား တစ်ပိဿာ ချက်ပြီး  
သူ့ရှေ့ချထားသည်။

အနားမှာလည်း အသွားထက်လှသော ထန်းလိုးပါးကို ချထား  
သည်။ မောင်လှက ထန်းတက်ရာမှ ပြန်လာသောအခါ အမဲသားဟင်း  
ကို တွေ့သောအခါ မနေနိုင်အောင်ဖြစ်လာတော့သည်။

“မယ်ငြိမ်း... နှင့် အမဲသားဟင်းတွေ့ ချက်ထားတာလား  
ဟန်ကျတာပဲ”

ဟု ပြောကာ ဟင်းအိုးကို ဆွဲမည်ဟန်ပြင်သောအခါ မယ်ငြိမ်း  
က ပါးကို ယူပြီး ရွှေယ်လိုက်သဖြင့် လက်တွေ့နွားသည်။

“ဘာဖြစ်လို့လဲဟ”

“ဘာမဟုတ်ရမှာလဲ... ကျပ်ယောက်ဗျားကိုလှက အမဲသား

ဝက်သားဆိုရင် တစ်သက်လုံး စားတဲ့လူ မဟုတ်ဘူး မှန်မှန်မပြောရင်  
ရွာထဲက ဆရာခေါ်ပြီး ပြရမယ်”

ဒီတော့မှ အမှန်အတိုင်း ဖွင့်ပြောလေသည်။

“ဟုတ်ပါတယ်ဟာ... ငါက ထန်းပင်စောင့်သရဲပါ၊ မောင်လှ  
သေသွားပြီးတော့ သူ့ကိုယ်ထဲ ဝင်နေတာပါ၊ ငါပေမယ့် အစားအ  
သောက် စားတာကလွှဲပြီး ဘယ်သူ့ကိုမှ အန္တရာယ်မပေးပါဘူး၊ နှင့်ကို  
လည်း အန္တရာယ်မပေးပါဘူး၊ မောင်လှလိုပဲ လုပ်ကျွေးပါမယ်”

“ဒီစကား အမှန်ပဲလား”

“အမှန်ပါပဲ... ဒီအကြောင်းသာ သူများတွေ မသိပါစေနဲ့  
နှင့်ကို တစ်သက်လုံး လုပ်ကျွေးပါမယ်၊ ငါကို အစားများများသာ ကျွေး  
ပါ”

ဟု ပြောသောအခါ မယ်ငြိမ်းလည်း စဉ်းစားရလေသည်။  
မောင်လှ မရှုတော့လျှင် အားကိုးအားထားပြုရန် နောက်တစ်ယောက်  
ရှာရတော့မည်။

ထိုအခါ ဖဲသမား၊ ကြက်သမား၊ အရက်သမားနှင့် တွေ့လျှင်  
အားကိုးမရဘဲ စိတ်ညစ်စရာ ဖြောပေးပါးမည်။

ဒါအပြင် နောက်မိန်းမနှင့် ဖောက်ပြန်သည်လည်း ရှိချင်ရှိပါး  
မည်။

ယခု ဖုတ်ဝင်နေသူကို လင်လုပ်ကာမှ အစားအစာ ချက်ကျွေး  
ရသည်မှလွှဲ၍ အခြားစိတ်ညစ်စရာ ရှိတော့မည်မဟုတ်ပေ။

“ကောင်းပြီလေ... ရှင် ကျွန်မကို ကောင်းကောင်းမွန်မွန်လုပ်ကျေးမယ်ဆိုရင်တော့ ဒီအကြောင်းကို ဘယ်သူမှ ပြန်မပြောပါဘူး”

“စိတ်ချပါဟာ... ငါ ထန်းပင်တက်တာလည်း မောင်လှုထက်ပိုကောင်းပါတယ်၊ နင်ခိုင်းတာလည်း လုပ်ပါမယ်”

ဟု ပြောသဖြင့် မယ်ငြမ်းက နဲ့သေးမှာ ချထားသော အမဲသားဟင်းအိုးကို ရွှေ့သို့ တိုးပေးလိုက်သောအခါ အားရပါးရ ထိုင်စားနေတော့သည်။

ဤသို့ဖြင့် ဖုတ်ဝင်နေသူနှင့် လူနှင့် အပေးအယူ မျှတစွာဖြင့် အတူတက္ခ နေလာခဲ့ရာ နှစ်အတန်ကြာသောအခါ နောက်ထပ်ကလေးနှင့်ယောက်ပင် မွေးဖွားခဲ့လေသည်။

နှစ်အတန်ကြာသောအခါ မယ်ငြမ်းဘက်မှ ဆွဲမျိုးများက ထိုသတင်းကို ကြားသွားသဖြင့် ငြင်းတို့ မသိစေဘဲ ဆရာခေါ်၍ ဆေးဝါးများဖြင့် စီရင်တော့မှု ဖုတ်ထွက်သွားလေတော့သည်။

ဖုတ်ထွက်သွားသောအခါ မောင်လှု၏ရှပ်အလောင်းမှာ အမို့သာ ကျွန်တော့သလို ငြင်းနှင့် ရသောကလေးများမှာလည်း အမို့စုံဘဝနှင့် သေဆုံးသွားကြလေတော့သည်။

“နာနာဘာဝတွေဟာ လူရဲ့ရှပ်ခွန်ကို အမို့ပြုပြီး နှစ်ပေါင်းများစွာကြာအောင် အတူတက္ခ နေနိုင်တယ်၊ သူတို့ရဲ့ကိုကုန်တော့မှုသာ ဘဝပြောင်းသွားတတ်တာမျိုးကွုယ်”

ဟု ဆရာကြီး ဦးပန်ကောင်းက ပြောပြသည်။

“လူရဲ့ခွန်ကိုယ်တဲ့ကို မိန္ဒာရဲ့ဝိညာဉ်တွေက ဘယ်လိုင်လာတာလဲ ဆရာကြီး”

“လူတစ်ယောက် အသက်ထွက်သွားတဲ့အခါမှာ အခြားကဝိညာဉ်ကနေ ဝင်ပြီးနေလို့ရတယ်”

မူလဝိညာဉ်က ပြန်မဝင်နိုင်တာပဲဖြစ်ဖြစ် အပြီးထွက်သွားတာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်က ဝိညာဉ်တစ်ခုက ချက်ချင်းဝင်လာတာကို အရပ်စကားနဲ့ ဖုတ်ဝင်တယ်လို့ ခေါ်ကြတယ်”

ပယောဂ တတ်ကျမ်းတဲ့ဆရာတွေကတော့ သူတို့ ခိုင်းစေားတဲ့ တာစွေးသရဲတွေကို သွေးပြီး လိုရာခိုင်းတာမျိုးတွေလည်း ရှိတယ်”

မင်းအဖော်လည်း ဒီလိုဘဝမျိုးနဲ့ ကြော်တွေ့နေရတာဖြစ်မယ်”

ဟု ပြောပြသည်။

“ကျွန်တော့အဖောကို ဒီလိုဘဝဆိုးမျိုးနဲ့တော့ မကြည့်ပါရစေနဲ့ ဆရာကြီး၊ ပယောဂဝိညာဉ်ကို အမြန်ဆုံး ထုတ်ပစ်နိုင်အောင် စီမံပေးပါ”

“စိတ်မပူပါနဲ့လေ... ငါဆီမှာ ပယောဂ နိုင်တဲ့ နတ်ဆေးကမုန်းရှိပါတယ်၊ မင်းကို ပေးလိုက်ပါမယ်၊ ကမုန်းနက်နဲ့ စီမံထားတဲ့ နတ်ဆေးကမုန်း မြင်တာနဲ့ သူမနေနိုင်ပါဘူး၊ ဆင်းပြီးရပါလိမ့်မယ်”

ဟု မှာကာ နတ်ဆေးကမုန်းတောင့်ကို နိမောင်အား ပေးလေသည်။

ထိုနောက နိမောင်မှာ အခက်အခဲတွေ့နေသောကြောင့် ပြန်

ရောက်မလာနိုင်ဘဲ ရှိနေရာ မြဲလေးနှယ်ကို ကျွော်စွာက စောင့်ရောက်ပေးရလေသည်။

သို့သော်လည်း ကျဉ်စွာကတော်မူဖြစ် လာနေပေး  
သော အညွှန်သည်ပမာ ဝေးဇေးမှာသာ နေလေသည်။

ညီးပိုင်းအချိန်အထိ နိမောင်ပြန်မလာမှန်း သိသောအခါ  
မရွှေလေးက လာပြာသည်။

ဟု သာသာလေးနင့် နင်ထုတ်လေသည်။

“ကျွန်မတိ ဒီကိုလာတာ ရွှေငွေလိုချင်လို လာတာမဟုတ်ဘူး၊ အဖော်အတွက် လာတာ၊ အဖေနေကောင်းမှ ပြန်နိုင်မယ်၊ နောက်ပြီး ဒီအိမ်မှာ ရှိတဲ့ပစ္စည်းတွေကလည်း ကျွန်မတိ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ဆိုတော့ အစ်မပေးမှ ရမှာမဟုတ်ပါဘူး”

“မဟုတ်ဘူးကွယ့်. . . ငါညီမ မသိသေးဘူးနဲ့ တူတယ်၊ အိမ်နဲ့  
ပစ္စည်းတွေအားလုံးကို အစ်မနာမည့်နဲ့အစ်ကိုကြီးက အားလုံးလွှဲပေးပြီ  
ပြီကွယ့်၊ သက်သေတွေလည်း ရှိတယ်”

“သူပေးချင်တိုင်း ပေးလိုမရပါဘူး၊ ဒီပစ္စည်းတွေအားလုံးက  
ကျွန်ုမအမေ ပိုင်ဆိုင်တဲ့ပစ္စည်းတွေဆိုတော့ နောက်ဆုံး တရားရုံး  
ရှင်းတန်ရှင်းရမှာပဲ”

ဟု ဒေါသသနှင့် အော်ပြောလိုက်ရာ နဲ့သေးသို့ ရောက်လာသော ဆရာတော်ကြီးကပါ ဝင်ရောက်ပြောဆိုလေသည်။

“နင်တို့မောင်နှုမကို သနားလို သူ့အေးကတော်က စွဲနှိမ် ထောကမ်းတာကို ပြင်းချင်သေးလိုလား သူ့ဆီမှာ ဦးရွှေမောင် ပေးထားတဲ့ သေတမ်းစာ ရှုနေပြုနော်၊ သူစိတ်ကွက်လို မပေးရင် တစ်ပြားတစ်ချပ်မှ ရမှာ့မဟုတ်ဘူး... သိရဲ့လား”

ဟု ဝင်ရောက်ပြောဆိုသောအခါမှ အခန်းတောင့်မှာ အေးအေးထိုင်နေသော ကျောစွာက ထလာပြီး ဆရာကျောကြီးရှုံး၍ ရပ်လေသည်။

“မင်းက ဒီမှာ ဆေးကုန့် လာတာမဟုတ်လား၊ ဆေးမကုဘဲနဲ့  
ဘာကြောင့် သူများရဲ့အတွင်းရေးတွေကို ဝင်ပြောနေရတာလ”

ဟု ပြောလိုက်ရာ ကျော်ကြီးနှင့်မခြေလေးတို့မှာ ပါးဝပ်အဟောင်းသားဖြစ်သွားကြလေသည်။

“မင်းဘယ်သူလဲ”

“ငါဘယ်သူလဲဆိတာ မကြေခင် သိရမှာပေါ့ ဒါပေမယ့ မင်အကြောင်းတွေကို အားလုံးသိထားတဲ့ လူတစ်ယောက်ဆိတာတော့ အရင်သိထား၊ မင်းနာမည်က ငကျွှော့၊ နယ်ဘက်မှာ မိန့်ကလေးတစ်ယောက်ကို ဆေးကုဟုန်ဆောင်ပြီး ဖျက်ဆီးလိုက်တယ်၊ နောက် အမူပေါ်မှာစိုးလို့ ပယောဂ ဝင်တယ်ဆိုပြီး သတ်ပစ်လိုက်တယ်၊ နောက်အမူပေါ်လို့ ထောင်ခုနစ်နှစ် ကျွွားတယ်။




ကံကောင်းပြီး လွှတ်ပြီးချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး  
ကျောက်တန်းဘက်မှာ လာခိုနေရင်း ဆေးဆရာ အယောင်ဆောင်ပြီး  
လုပ်စားနေတယ်၊ မင်းဘာငြင်းဦးမလဲ ငကျို့”

ဟု ပြောလိုက်သောအခါ ဆရာကျော်ကြီးအမည်ခဲ့ ငကျို့  
လည်း မျက်စီမျက်နှာပျက်ပြီး အနားမှ ထွက်သွားလေသည်။ ထိုအခါ  
ကျော်စွာက တစ်ယောက်တည်း ကျွန်းခဲ့သော မရွှေလေးကို ကြည့်ပြီး  
ပြောသည်။

“ခင်ပျေား ဘာတွေကြိုစည်နေတယ်၊ ဘာတွေလုပ်နေတယ်  
ဆိုတာလည်း မကြာခင် ပေါ်တော့မှာပါ”

ဟု ပြောရာ မရွှေလေးလည်း ဆက်မနေ့တော့ဘဲ အနားမှ  
ထွက်သွားလေတော့သည်။

ကျော်ကြီးနှင့် မရွှေလေးတို့မှာ အခြေအနေ မဟန်ပျော်ဗုံး ရိပ်ပြီ  
ကြသောအခါ ခေါင်းချင်းဆိုင်၍ တိုင်ပင်ကြပြန်လေသည်။



## အန်း(ပု)

### သချို့ကော်ပိုသက္ကတေသန

## အိပ်

ကြိုနေသည်။ ထိုအခိုန်တွင် အတွင်းကြိုတို့ကြိုစည်နေကြသော ကျော်ကြီး  
နှင့် မရွှေလေးတို့မှာ အိပ်ပျော်နေသော ဦးရွှေမောင်ကို ပုတ်နှီးလိုက်ရာ  
ငုတ်တုတ် ထထိုင်လာသည်။

“ဟဲ... သချို့ကောင်ကြီး၊ ဟိုဘက်အခန်းမှာ အိပ်နေတဲ့  
နှစ်ယောက်စလုံးကို သွားသတ်ပေတော့”

ဟု အမိန့်ပေးလိုက်ရာ နေရာမှ ထကာ အခန်းထဲမှ ထွက်သွား  
လေတော့သည်။

ဂင်းသည် ခြေလှမ်းကျဉ်းနှင့် မြေလေးနှယ် ရှိသောအခန်းရှိရာ  
သို့ သွားကာ တံခါးကို တွန်းဖွင့်လိုက်သည်။

စွဲရှုသာ စွဲထားသောကြောင့် အလွယ်တကူပင် ပွင့်သွား  
လေသည်။ အခန်းထောင့်တစ်နေရာမှာတော့ မလေးနှယ်တစ်ယောက်  
တည်း အိပ်ပျော်နေဟန်ရှိသည်။

ဖုတ်ဝင်နေသော ဦးရွှေမောင်သည် မြေလေးနှယ်အနီးသို့  
ရောက်သောအခါ ဒ္ဓာတေသနတိုင်ချလိုက်ပြီး လည်ပင်းကို လက်နှစ်  
ဖက်နှင့် ဆုပ်ကိုင်လိုက်သည်။

“အား...”

မြေလေးနှယ်အောင်သုန့် မရေးမနောင်းမှာပင် တံခါးအကွယ်မှာ  
ရပ်နေသော ကျော်စွာထွက်လာပြီး လက်ထဲမှ သေနတ်နှင့် ပစ်လိုက်  
သည်။

“မိမ္ဘာကောင် သေရော့ကွာ”

“ဒိုင်း... ဒိုင်း”

ဦးရွှေမောင်မှာ ကျောကို သေနတ်ကျည်ဆန် ထိမှန်သည့်နှင့်  
မြေလေးနှယ်ကို လွှတ်ချလိုက်ပြီး အခန်းထဲမှ ပြေးထွက်သွားလေတော့  
သည်။

ကျော်စွာက နောက်မှ လိုက်သွားရန် ဟန်ပြင်လိုက်ပြီးမှ အကြ

တစ်ခု ရကာ မလိုက်တော့ဘဲ ပြန်လှည့်လာသည်။

“မြေလေးနှယ်... ဘာဖြစ်သွားသေးလဲ”

မြေလေးနှယ်မှာ ကြောက်လွန်းသဖြင့် နေရာမှ မထနိုင်ဘဲရှိရာ  
ကျော်စွာက ပွဲယူလိုက်ရသည်။

“အဖေ... အဖေ ဘာဖြစ်သွားပြီလဲဟင်”

“အဲဒါ မြေလေးနှယ်အဖေ မဟုတ်တော့ဘူး ဖုတ်ဝင်နေတဲ့ မိမ္ဘာ  
ကောင်ကြီးဖြစ်နေပြီ၊ မြေလေးနှယ်အဖေသာဆိုရင် သမီးကို သတ်မှတ်  
ကြေးစည်ပါမလား၊ သေနတ်နဲ့ ကပ်ပစ်တာကို မလဲဘဲ ရှိပါမလား”

“ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ ကိုကျော်စွာ”

“ဘတ်လမ်းကတော့ အဖြေပေါ်ကာနီးပြီ၊ ကျွန်းတော့အထင်  
ပြောရရင်တော့ သူတို့နှစ်ယောက် ပေါင်းပြီးတော့ ဦးရွှေမောင်ကို သတ်  
ပြီး ဖုတ်သွင်းထားတာ ဖြစ်ရမယ်၊ တကယ်လို့ မှန်ရင်တော့ နှစ်ယောက်  
စလုံးကို ဖမ်းပြီး ကြီးစင်ပို့ရမယ်”

“ဖြစ်မှဖြစ်ရလေ အဖေရယ်”

မြေလေးနှယ်က ငိုးနေသဖြင့် ကျော်စွာက နှစ်သိမ့်ပေးရလေ  
သည်။

နောက်တစ်နေ့ မနက်ပိုင်းအချိန်တွင် နိမောင်ပြန်ရောက်လာ  
သည်။

“ဘယ်လိုလဲ ကိုနိမောင်... အဆင်ပြောခဲ့ပြီလား”

“ပယောဂ ကုနိုင်တဲ့ဆေးတော့ ရခဲ့ပြီ၊ ဒီဆေးကို သုံးလိုက်ရင်



ဘယ်ပယာဂမှ မခံနိုင်ဘူးဟို မှာလိုက်တယ်၊ ဒီမှာရော အခြေအနေ ဘယ်လိုထူးခြားသေးလဲ”

ကျော်စွာက အဖြစ်အပျက်များကို အကြောင်းစုံ ပြန်ပြောပြ လိုက်သည်။

“ဒီလိုဆိုရင်တော့ သေချာပြီ၊ ဒင်းတို့နှစ်ယောက် ပူးပေါင်းပြီး မကောင်းကြံးစည်ထားတာ ထင်ရှားနေပြီ၊ ဒါပေမယ့် ကျွန်တော်တို့ချည်းလုပ်လိုတော့ မဖြစ်သေးဘူး၊ ဦးမင်းမောင်တို့နှင့် တိုင်ပင်ပြီးတော့မှ လုပ်သင့်လုပ်တိုက်တာတွေ အမြန်လုပ်ရမှာပဲ”

ဟု ပြောဆိုတိုင်ပင်ကာ သန်လျင်မြို့ထဲသို့ သွားကာ ဂါတ်ကို အကြောင်းကြားတန်ကြား၊ ဦးမင်းမောင်တို့သုံးယောက်နှင့်လည်း တိုင်ပင်လေသည်။

ထိုနောက ခုနှစ်ရက်မြောက်သောနေ့ဖြစ်သည်။ ထိုနောက သန်း ခေါင်မကျော်ခင် သုချိုင်းစောင့်ကို ပြန်ပို့ရတော့မည်ဖြစ်ရာ ကျော်ပြီးနှင့် မရွှေ့လေးတို့မှာ အကျပ်ရှိက်နေ့ကြသည်။

ထိုပြင် ပစ္စည်းများကလည်း ဘာတစ်ခုမှ မရသေးသော ကြောင့် လက်လွှတ်ထွက်ပြီးရန်လည်း မဖြစ်သေးပေါ့။

သန်လျင်ဂါတ်ထဲမှ ဌာနအုပ်ကလည်း ပုလိပ်များကို လျှို့ဝှက် စွာ လွှတ်၍ အခြေအနေ စောင့်ကြည့်ခိုင်းထားလေသည်။

ထိုနောကနာက် နိမောင်ပြန်ရောက်လာကတည်းက အခန်း အောင်းနေသော ဦးရွှေမောင်မှာ အခြေအနေ မလှတော့ပေါ့ နိမောင်



ထံမှာ ဝမှန်းနက် နတ်ဆေးပါလာသောကြောင့် အိမ်ပေါ်မှာ နေပရ တော့ပေါ့။

“ငါနေလိုပုံရတော့ဘူး၊ ပါကို ပြန်ပို့ကြပါ၊ ။ ပြန်ပို့ကြပါ”

ဟု အသနက်ကြီးနှင့် အော်ဟစ်နေလေသည်။

မရွှေ့လေးနှင့် ကျော်ကြီးတို့က အမဲသားများကို ခိုင်ခံချကျွေး တော့လည်း မစားတော့ပေါ့။

နေလည်ဘက်တွင် ဦးမင်းမောင်၊ ဦးမြတ်စဲ၊ ဦးသူတော်တိုးသုံးယောက်က နိမောင်သိမ်းထားသော ဒက္ခာဏသာခါ ရုပ်ပွားတော်ကို အိမ်ပေါ် ပင့်လာကြသည်။

ထိုအခါ ပိုဆိုးလာတော့သည်။

အခန်းတံ့ခါး ပိုတ်ထားသည့်ကြားမှ အော်ဟစ်ဆူည်းနေသည်။ နိမောင်က ဆေးတောင့်ကို ရေစိမ်ပြီး တစ်အိမ်လုံး ဖုန်းလေရာ ပိုဆိုးလာလေတော့သည်။

အိမ်အောက်ပတ်ဝန်းကျင်မှာလည်း ရွာသူရွာသားများက ရောက်နေကြပြီး အရေးရှိလွှင် အကူအညီပေးရန် အဆင်သင့် စောင့်နေကြသည်။

မရွှေ့လေးနှင့် ကျော်ကြီးတို့လည်း အခြေအနေ မလှမှန်း သိကြ သဖြင့် အခန်းထဲမှ မထွက်ပံ့ကြတဲ့ရှိလေသည်။

နိမောင်က တစ်အိမ်လုံး ဆေးရည်များဖြင့် ဖုန်းနေသ်လည်း ထွက်ပေါက်အချို့ကိုတော့ ချုန်ထားပေးရသည်။

ညနေပိုင်းအချိန်ရောက်သောအခါ ဝိတ်ထားသောအခန်း  
ဘဲးမှာ 'ပို့နဲ့' ကနဲ့ပွင့်ထွက်ကာ အခန်းပေါက်ဝံမှာ ဖုတ်ဝင်နေသော  
ဦးခြေမောင် ထွက်လာလေတော့သည်။

"ဟာ..."

"ဟင်..."

"ဟိုမှာထွက်လာပြီ... သတိထားကြဟော"

သွေးရွှေသွေးတန်းနှင့် အပြင်ထွက်လာသော ဦးခြေမောင်သည်  
အိမ်ပေါ်၌ ဖလားတစ်လုံးနှင့် ဆေးရည်မှား လိုက်ဖြန်းနေသော နီမောင်  
ကို ပြင်သောအခါ လက်ကြီးနှစ်ဖက်ကို ဆန့်တန်းကာ ပြေးသွားလေ  
သည်။

သို့သော်...

အနားမရောက်ခင်မှာပင် တစ်စုံတစ်ယောက်က ကြားထဲမှ  
ဝင်တွန်းပစ်လိုက်သကဲ့သို့ နောက်သို့ လန်ကာ လဲကျသွားသည်။

ခဏ္ဍာဏော့ ပြန်ထလာပြီး နီမောင်ဆီသို့ လာ၍မရမှန်း  
သိသောအခါ မလှမ်းမကမ်းမှာ ရှိနေသော မြေလေးနှယ်ရှိရာသို့ သွားပြန်  
လေသည်။

"ဟာ... မိန်းကလေးဆီကို သွားနေပြန်ပြီ၊ သတိထားဟ"  
ဦးမြတ်စုတိုက လှမ်းအော်သတိပေးသည်။

မြေလေးနှယ်နား ရောက်သောအခါ ကျော်စွာက သေနတ်နှင့်  
ဝစ်သည်။

"ဦး... ဦး"

သေနတ်ကျဉ်းဆန် ထိမှန်ပြီး လဲကျသွားပြီးနောက် ချက်ချင်း  
ပြန်ထလာကာ လော်ခါမှ အောက်သို့ ဆင်းပြေးလေတော့သည်။

"ခုံ... ခုံ... ခုံ"

"ဟာ... ပြေးပြော... လိုက်ကြဟော ဖုတ်ကောင်ကြီး လူတွေ  
ကို အန္တရာယ်ပေးလိမ့်မယ်"

နောက်မှ အော်လည်းအော် ပြေးလည်း လိုက်ကြလေသည်။  
အောက်သို့ ရောက်သောအခါ ရွှေမှ ကာဆီးနေသောလူများကို တွန်း  
ထိုးဖယ်ရှားရုံမက အချို့ကို လည်ပင်းညှစ်း အချို့ကို ဂုတ်ချိုးသတ်ကာ  
သံ့ချိုင်းဘက်သို့ ပြေးလေတော့သည်။

လူအုပ်ကြီးကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်သွားကြ  
လေသည်။

ကျော်စွာက အောက်ရောက်သောအခါ အိမ်ပေါ်မှာ ကျွန်းနောက်  
သော ကျော်ကြီးနှင့်မခြေလေးတို့နှစ်ယောက် အပြင်ထွက်လာလျှင် ဆီး  
ဖမ်းရန် မှာကြားခဲ့ပြီးနောက် နီမောင်တို့နှင့်အတူ သံ့ချိုင်းဘက်သို့ လိုက်  
သွားကြလေသည်။

ဖုတ်ဝင်နေသော ဦးခြေမောင်မှာ လူကသာ အချို့ပေါ် အရေး  
တင်ဖြစ်နေသော်လည်း ရွှေမှ ဗိုင်းဝန်းဖမ်းရန် ကြီးစားသူများကို  
တော့ ကောင်းစွာဖယ်ရှားနိုင်လေသည်။

အချို့လည်း လဲလျက်

အချို့လည်း သူ့လက်ချက်ဖြင့် အသက်ထွက်ကာ ကျွန်ုံးလေ  
ပည်။ နောက်ဆုံး သခ္မားအတွင်း ရောက်သွားသောအခါ မှုံးဝါ  
ဝမ်းစအချို့နှင့် ရောက်နေချေပြီ။

ဖုတ်ဝင်နေသော ဦးမြောင်သည် သူ၏နေရာဖြစ်သော ရေပုံ  
သေးမှ ပျဉ်းမပင်ကြီး ရှိရာသို့ ပြီးသွားပြီးနောက် အုတ်ဂုဏ်းဖြုံး  
နှင့်နေလေသည်။

နောက်မှ လိုက်လာသူများကလည်း မို့လာလေတော့သည်။  
မောင်ကတော့ ပျဉ်းမပင်နောက်တွင် ရှိမှုန်း သိသောအခါ ဆေးရည်  
များနှင့် ပတ်ဝက်းလိုက်သည်။

ခက္ကာတော့ အသံနက်ကြီးနှင့် အော်နေလေသည်။

နောက်ဆုံး နိမောင်ကို သတ်ရန် အကြိုင်ကြိုင် ကြီးစားရာ  
မရဘဲ ရှိနေရာမှာ ရွာသူရွာသားများက ဝိုင်းဖေမ်းကာ ဆေးရည်ထား  
သော ကြီး၊ ပရိတ်ချည်များဖြင့် ပတ်လိုက်သောအခါ မနေနိုင်အောင်  
ပူလာသောကြောင့် အော်ဟစ်နေလေသည်။

“ကြောက်ပါပြီဗျု.. ကြောက်ပါပြီ.. ပူလှပါပြီ”

“မင်းဘယ်သူလဲ”

“သခ္မားစောင့်သရဲကြီးပါ”

“ဘယ်လိုကြောင့် ဒီလုံကိုယ်တဲ့ ရောက်နေတာလဲ”

“ဒီအဖို့ကြီးကို သူတို့နှစ်ယောက်က သတ်ပြီး ကျူးချို့ညားကို  
ထည့်ထားတာပါ ကျူးပါ လုပ်ချင်လို့ လုပ်ရတာ မဟုတ်ပါဘူး သူတို့ခိုင်

တာတွေ လုပ်ရတာပါ”

“သူတို့နှစ်ယောက်ဆိုတာက ဘယ်သူလဲ”

“ဟိုဂယာဂဆရာနဲ့ ဟိုမိန်းမပါ အရင်အဖွားကြီး သေရတာ  
လဲ သူတို့နှစ်ယောက်လက်ချက်ပါပဲ”

“ဟင်...”

ထိုအခါမှ နိမောင်တို့မောင်နှုမှာ အဖြစ်မှန် သိရပြီး ယူကြီး  
မရဖြစ်ကြရလေသည်။

“ငါအဖေနဲ့အမေဂို သတ်တဲ့ လူယုတ်မာနဲ့မိန်းမယုတ်ကို အခုံ  
ချက်ချင်း သွားသတ်မယ်”

ဟူ ပါးတစ်လက်ကို ယူ၍ ပြီးသွားရန် ဟန်ပြင်လေရာ လူကြီး  
များက ဆွဲထားရလေသည်။

“ဒေါသကို လျှော့ပါ မောင်နိမောင် သူ့အပြစ်အတိုင်း သူခံရပါ  
လိမ့်မယ် သူ့အပြစ်က ကိုယ့်အပြစ် မဖြစ်ပါစေနဲ့”

ဟူ ဝိုင်းဝန်းဖြောင်းဖြေသောအခါမှ နိမောင်လည်း ဟင်းကနဲ့  
သက်ပြင်းချကာ စိတ်လျှော့ချလိုက်သည်။

“မင်းက သူများခိုင်းလို့ ဝင်လုပ်နေရတာဆိုတော့ ဘာကြောင့်  
မပြန်ဘဲ နေရတာလဲ”

“သူတို့က ဒီကနဲ့ သန်းခေါင်အချို့ ကတိပြုထားတာဆို တော့  
ကတိမပြည့်သေးလို့ နေရတာပါ သန်းခေါင်ယံကျော်တာနဲ့ ဒီနော်  
ထွက်သွားပါမယ် ကျူးကိုသာ ပရိတ်ကြီးတွေ ဖြေပေးကြားတာမို့ ဒီ

## မြိုင်တွေ

ဟု ပြောလေရာ ထိအခါမှ ဦးရွှေမောင်ကို ကြည့်သောအခါ  
စိတ်ကိုယ်လုံး သေနတ်ကျည်ဆန်ပေါက်များ၊ ဓါးဒဏ်ရာများ၊ ရထား  
သားတို့ ဘာမှဖြစ်ဟန်မတူပေ။

ထို့က်ရာအပေါက်များမှ အပုတ်နဲ့များ ထွက်နေသော်လည်း  
သွားတစ်စက်မှ မထွက်ပေ။

နိမောင်တို့မောင်နှုမကတော့ ပရိတ်ကြီးများ၊ ဆေးကြီးများဖြင့်  
အတုပ်ခံရသဖြင့် လူးပွဲအော်ဟစ်နေသာ ဖင်ဖြစ်သူ ဦးရွှေမောင်  
အဖြစ်ကို ကြည့်ကာ စိတ်မကောင်းဖြစ်မိကြလေသည်။

“အော်.. အဖော်.. အဖော်.. အမောပိုမှာ သစ္စာမဲ့တဲ့ဒဏ်၊  
မကောင်းတဲ့မိန်းမပေါ်မှာ တွယ်တာမိတဲ့ဒဏ်တွေကြောင့် အခုလိုဘဝ  
မျိုး ရောက်ရတာပါလား”

မြေလေးနွယ်က ဖင်ဖြစ်သူ၏အဖြစ်ဆီးကို မကြည့်ရက်သဖြင့်  
တတ္တတ္တတ္တရ ရောဂါတ်ကာ ငို့ကြွေးနေလေသည်။

ဦးရွှေမောင်ကတော့ သားသမီးနှစ်ယောက်ကိုလည်း မမှတ်မိ  
ရွာသွေးသားမိတ်ဆွေများကိုလည်း မမှတ်မိဘဲ မျက်လုံးအပြောသား ဖြစ်  
ကာ အော်ဟစ်နေလေတော့သည်။ သန်းခေါင်ယ်အချိန် နီးလာသော  
အခါ..

“ကျူပ်ကို လွှတ်ပေးကြပါများ၊ ကျူပ်သွားပါရစေတော့”

ဟု အော်ပြောသောအခါ ဦးသူတော်က ရွှေတိုးသွား၍ ၈၇  
ထည့်ထား၍။

## ဇန်နဝါရီတွေ

“မင်းကို အခုလွှတ်ပေးလိုက်ရင် နောက်ထပ်ရွာသွေးသားတွေ  
ကို ထပ်နောင့်ယုက်ဦးမှာလား”

“မလာ့တော့ပါဘူးများ... မလုပ်လည်း မလုပ်တဲ့တော့ပါဘူး၊  
လွှတ်ပေးလိုက်တာနဲ့ ဒီသူသာန်မှာလည်း မနေ့တဲ့တော့ပါဘူး၊ အဝေး  
သွားနေပါတော့မယ်”

ဟု ကတိပေးသဖြင့် ဦးသူတော်က ပရိတ်ချည်နှင့် ဆေးကြီး  
များကို ဖြေပေးလိုက်သောအခါ ဦးရွှေမောင်မှာ ဖြေပေါ်သို့ ပုံကျသွား  
လေတော့သည်။

ထိုနေရာမှ ပြေးထွက်သွားသော ခြေသာကြီးကို ကြားလိုက်ရ<sup>၁</sup>  
သဖြင့် လုမ်းကြည့်လိုက်သောအခါ မည်းမည်းအရိပ်သွောန်တစ်ခု  
အဝေးသို့ ထွက်ပြေးသွားသည်ကို လုမ်းမြင်လိုက်ကြရသည်။

ထိုအခါမှ အားလုံးမှာ မြေပုံပေါ်မှာ လဲကျနေသော ဦးရွှေ  
မောင်အနီးသို့ ကပ်ပဲကြသဖြင့် တိုးသွားပြီး ကြည့်သောအခါ ဦးရွှေ  
မောင်မှာ အသက်မရှိတော့ဘဲ တစ်ကိုယ်လုံး အပုတ်နဲ့များပင် ထွက်နေ  
ခဲ့ပြီ။

နိမောင်တို့မောင်နှုမက ဖင်ဖြစ်သူအဖြစ်ဆီးကို ကြည့်ပြီး  
မျက်ရည်မဆည်နိုင်အောင် ရှိကြတော့သည်။

“က.. အခုမှာတော့ တရားနဲ့သာ ဖြေပါတော့ မောင်နီမောင်  
ရယ်၊ သွားခွင့်ရတော့မှာမို့ ကျေနှင်းကြပါတော့”

ဒီအလောင်းကို ရွာထဲ ပြန်သယ်လိုလည်း မရတော့တာမို့ ဒီ



သချင်းမှာပဲ မြိုပ်ကြရအောင်ကွယ်”

ဟု ပြောကာ မြေကျင်းတူး၍မြိုပ်ကြလေသည်။ ထိုသို့ မြေကျင်းတူးရန် နေရာရှာတော့မှ လွန်ခဲ့သောတစ်ပတ်က ကျော်ကြီးနှင့် မရွှေ  
လေးတို့ အသုံးပြုခဲ့သော ဝါးနက်ဝါး၊ စောင်နှင့် အဝတ်အစားအချိုက်  
တွေ့ရသဖြင့် စုထောက်ကျော်စွာက ထိုပစ္စည်းများကို ဝရာတစိုက် သိမ်း  
ဆည်းခဲ့လေသည်။



## အနုံ(၁၀)

### ဆောဘကြီးတူးလိုက်နိုင်း



မောင်တို့တတွေမှ အသုဘက်စွဲ စိစဉ်နေရသောကြောင့်  
မိုးလင်းကာနိုးမှ အိမ်သို့ ပြန်ရောက်ကြလေသည်။

အိမ်မှာ ကျွန်းနေသောပုလိပ်များက ကျော်ကြီးနှင့်မရွှေလေးတို့  
နှစ်ယောက်ကို ဘယ်မှမသွားရန် ထိန်းသိမ်းထားကြလေသည်။

မရွှေလေးကတော့ အမူအယာ မပျက်စေရန် မျက်နှာကို တင်း  
ထားလေသည်။

ဦးမင်းမောင်၊ ဦးသူတော်၊ ဦးမြတ်စံတို့သုံးယောက်အပြင်  
နီမောင်၊ မြေလေးနှင့်၊ ကျောစွာတို့အပြင် ရွာသူရွာသားအချို့လည်း  
အစိမ်ပေါ် တက်လာကြသည်။

ထိုအခါ ကျောစွာက မရွှေလေးကို မေးသည်။

“အခုတော့ ခင်ဗျားနဲ့ ဘာဖြင့်းချင်သေးသလဲ”

“ဘာဖြင့်းစရာရှိမလဲကွယ်၊ သူ့အသာ ရောဂါဖြစ်ပြီးသေတာ  
ငါတို့နဲ့ ဘာဆိုင်သလဲ”

“ဦးရွှေမောင်ကို ခင်ဗျားတို့ သတ်တာ မဟုတ်ဘူးပေါ့”

“ကြိုးစည်ရာကွယ်... ကိုယ်ယောက်ဗျားကို ပြန်သတ်ပါ  
မလား”

“ဒါဖြင့် အိပ်ယာထဲ လဲနေတဲ့ ဦးရွှေမောင်က သခြင်းကို  
ဘယ်လို့ရောက်သွားတာလဲ၊ ခင်ဗျားတို့နှစ်ယောက် သယ်သွားတာ  
မဟုတ်ဘူးလား”

“မင်းတို့ကို ဘယ်သူက ပြောသလဲ”

“သခြင်းစောင့်သရဲက အားလုံးပြောပြသွားတာပဲ”

“မင်းကွယ်... ခေတ်ပညာတတ်တစ်ယောက် လုပ်နေပြီးများ  
သရဲသဘက် ပြောတာများ ယုံနေသေးတာ အံပါရဲ့”

“ဒါဖြင့် ခင်ဗျားတို့နှစ်ယောက် ဦးရွှေမောင်ကို ဘယ်လို့အကြ  
အစည်နဲ့ သခြင်းကို သယ်သွားတာလဲ”

“ဘယ်လို့အထောက်အထားရှုံးလို့ အခုလို စွဲပွဲနေရတာလဲ”

“ဒီလိုဆိုလည်း အထောက်အထား ပြရမှာပေါ့”

ဟု ပြောကာ သခြင်းမှ ပြန်ယူလာသော ဝါးနက်ဝါး စောင့်  
ကြီး၊ အဝတ်အစားအချို့ကို ထုတ်ပြလိုက်တော့မှ မျက်စိမျက်နှာသူ့  
သွားသည်။

ထိုအခါမှု...

“ဒါက ဉာဏ်မတော်ကြီး သူ အသက်ထွက်သွားတော့  
တော်ခြားလွှာတွေလည်း ဒုက္ခာမပေးချင်တာနဲ့ နှစ်ယောက်ထမ်းပြီး သခြင်း  
ကို သယ်သွားခဲ့တာပါ”

ဟု ဝန်ခံလေသည်။

“ဒါကတော့ တရားရုံး ရောက်မှုပဲ လွှတ်အောင်ပြောပေတော့  
အခုတော့ လူတစ်ယောက်ကို သတ်တဲ့အမှုနဲ့ ခင်ဗျားတို့နှစ်ယောက်  
စလုံးကို ဖမ်းတယ်”

ဟု ပြောကာ ကျောကြီးနှင့်မရွှေလေးတို့နှစ်ယောက်စလုံးကို  
လက်ထိပ်ခတ်ကာ ဖမ်းဆီးလိုက်လေသည်။

“ဖမ်းပေါ့... ဒါက သူငွေးမတစ်ယောက်ပဲ၊ တရားရုံး ရောက်  
ရင် အကောင်းဆုံး ဝတ်လုံးတော်ရတွေ ငှားပြီး လွှတ်အောင် လုပ်ပြမယ်”

ဟု မလျှော့သေးဘဲ ပြောနေလေသည်။

“နေစမ်းပါရီး... သူငွေးလို့ ပြောရအောင် နှင့်မှာ ဘယ်နှစ်  
ပြားရှုံးလို့လဲ”

“မရှိဘဲ နေပါမလား၊ ဒီအိမ်တွေ မြိုင်တွေ လယ်မြေတွေ လက်

ဝတ်လက်စားတွေ မှန်သမျှ ကျွန်မယောက်။ မသေခင်ကတည်းက  
ကျွန်မနာမည့်နဲ့ပေးခဲ့ပြီးသားလေ ဒီမှာ စာချုပ်... မမြင်ဘူးလား”

မရွှေလေးက ဦးမင်းမောင်ကို သေတမ်းစာရွက် ပြသည်။ ဝတ်  
လုတော်ရ ဦးမင်းမောင်က မရွှေလေးလက်ထဲမှ သေတမ်းစာရွက်ကို  
ကြည့်ပြီး သဘောကျွား ရယ်လိုက်သည်။

“ဟင်... ဘာရယ်စရာရှိလိုလဲ”

“နင့်ဆိုမှာ ရှိတဲ့သေတမ်းစာက အတူကြီးပါ အမွှေလွှဲတဲ့ လက်  
မှတ်ကလည်း ဦးရွှေမောင်လက်မှတ်အစစ် မဟုတ်ဘူး၊ ဒီသေတမ်းစာက  
ဦးရွှေမောင် ရေးခဲ့တဲ့သေတမ်းစာ မဟုတ်ဘူး၊ သခ္မားရောင့် ရေးပေးတဲ့  
သေတမ်းစာအတူပဲ”

“ဟင်...”

ထိုအခါမှ မရွှေလေးတို့နှစ်ယောက်ရော ကြားရသူအပေါင်းပါ  
အုံကြည့်သွားလေသည်။

“သူတို့က ဦးရွှေမောင် သေသွားလို သခ္မားရောင်းမှာ သွားပို့တယ်လို  
ပြောပါတယ်၊ ဒီသေတမ်းစာက မကြာသေးခင်ကမှ ကျူပ်တို့သုံးယောက်  
ရွှေမှာတင် ချုပ်တာပါ သက်သေကလည်း မခိုင်လုပ်ပါဘူး၊ သေပြီးသား  
လူက ဘယ်လိုလုပ်ပြီး စာချုပ်ချုပ်ပေးနိုင်မှာလဲ၊ စဉ်းစားသာ ကြည့်ကြပါ  
ပြာ”

ဟု ပြောသောအခါ အများက ဟုတ်မှန်ကြောင်း ပြောဆိုသော  
ကြောင့် မရွှေလေးတို့မှာ မပြင်းနိုင်အောင်ဖြစ်သွားကြတော့သည်။

“အဲဒီတော့ သခ္မားရောင့် ရေးခဲ့တဲ့သေတမ်းစာဆိုတာ တရား  
မဝင်ပါဘူး၊ ဦးရွှေမောင် မသေခင်က ရေးပေးခဲ့တဲ့ သေတမ်းစာအစစ်  
က ဟောဖိမှာပါ”

ဟု ပြောကာ ဦးမင်းမောင်က ဂင်းသိမ်းဆည်းထားသော စာ  
အစစ်ကို အများမြင်သာအောင် ချုပ်လိုက်ရာ မရွှေလေးမှာ မျက်လုံးပြု  
သွားတော့သည်။

“ဒီသေတမ်းစာကမှ ဦးရွှေမောင် ရေးခဲ့တဲ့ သေတမ်းစာအစစ်  
ပါ၊ သူရေးထိုးခဲ့တဲ့လက်မှတ်ကို တိုက်ကြည့်ရင် ဘယ်ဟာအတု ဘယ်  
ဟာ အစစ်ဆိုတာ ကဲသွားပါလိမ့်မယ်”

“ဒါဖြင့် ဟိုတလောက ဆွဲဆွဲတိုက်တဲ့စာချုပ်က ဘာလ”

“အဲဒါ နင်တို့အကြောက် ရိပ်မိလို အစစ်ကို မပေးဘဲ အတူကို  
ပေးလိုက်တာပဲ၊ စာချုပ်ပါ စည်းကမ်းတွေက နိမောင်တို့မောင်နှင့်မပဲ  
ပိုင်တယ်၊ လယ်နဲ့အိမ်ခြီးတွေကတော့ နိမောင်တို့ စေတနာရှိရင် နင်  
တဝ်ကရမှာပေါ့”

ဟု ပြောလိုက်ရာ မရွှေလေးမှာ မျက်ဖြူလန်သွားပြီးနောက်... .

“အမယ်လေး... . ကြောည့်ခဲ့သမျှ သဲထဲရေသွားနှစ်ပါပြီတော့”

ဟု ပြီးပြုကာ မေဲ့ကျွားသွားလေတော့သည်။

ထိုနောက် ဆရာကျော်ပြီးအမည်ခဲ့ ကျော်ကို စစ်ဆေးသော  
အခါ မပြင်းဘဲတော့ဘဲ အမှန်အတိုင်း ဖြောင့်ချက်ပေးရာ နှစ်ယောက်  
စလုံးကို သန်လျှင်ဂါတ်တဲ့မှ အချုပ်သို့ ခေါ်သွားကြလေတော့သည်။

ထိနာက်မှာတော့ ဦးမင်းဟောင်၊ ဦးသူတော်၊ ဦးမြတ်စံတို့က  
င်းတို့ ထိန်းသိမ်းထားသော သေတမ်းစာကို နိမောင်တို့မောင်နှမ လက်  
ထဲသို့ ထည့်ပေးလိုက်ရာ မိဘဘိုးဘွားအမွေပစ္စည်းများမှာ ငါးတို့  
မောင်နှမလက်ထဲသို့ ပြန်ရောက်လာတော့သည်။

သူတို့သည် ရန်ကုန်သို့ မပြန်တော့ဘဲ ဒုက္ခရောက်စဉ်က အကူ  
အညီပေးခဲ့သော ဘကြီးမိသားစုကိုပါ ပေါ်၍ စောင့်ရောက်ပေးခဲ့လေ  
သည်။

နောက်ပိုင်းမှာတော့ ပစ္စည်းညစ္စအချို့ကို ထုခွဲ၍ ဘုရားတည်  
ခြင်း၊ ကျောင်းဆောက်ခြင်း၊ အခြားအလျှပါနများပြုလုပ်၍ ကွယ်လွန်  
သွားသော မိဘနှစ်ဦးအတွက် ရည်စုံကာ အမျှအတမ်းများ ဝေပေးလေ  
သည်။

ထိုအဖြစ်အပျက်များ ဖြစ်ပြီး လအတန်ကြာသောအခါ အချုပ်  
ထဲ၌ ရောက်နေသော ငက်ဗုံမှာ ရန်ဖြီးရှုသူတစ်ယောက်က သတ်  
ဖြတ်သဖြင့် သေဆုံးသွားခဲ့ပြီး မိန်းမထောင်ထဲ ရောက်နေသည့် မရွှေ  
လေးမှာလည်း ညအချိန်ရောက်လာသည်နှင့်... .

“ဟိုမှာ သခြားရောင့်သရဲ့ကြီး လာနေပြီ၊ သခြားရောင့် သရဲ့  
ကြီး လာနေပြီ၊

ငါကို လာသတ်တော့မယ်

ငါကို လာသတ်တော့မယ်”

ဟု နေ့စဉ်နှင့်အမျှ အော်ဟစ်နေပြီး တစ်နေ့သို့ အခို့

ထောင့်တွင် ခွွဲခွွဲတလေး လဲကျေနေသောကြာင့် တန်းစီးမိန်းမများ  
က သွားရောက်စစ်ဆေးကြည့်သောအခါ အသက်ပျောက်နေသည်ကို  
တွေ့ကြရသည်။

ထောင်ဆရာဝန်များက စစ်ဆေးကြည့်သောအခါ လည်ပင်း၌  
လက်ငါးချောင်းရာများ ပေါ်နေသည်ကို တွေ့ရသည်။

မိန်းမထောင်အတွင်းမှာ အချင်းချင်းပဲ သတ်၍ သေလေ  
သလား၊

ဒါမှုမဟုတ် သူအော်နေသလို သခြားရောင့်သရဲကပင် အော်း  
နှင့် လာရောက်သတ်သွားခဲ့လေသလား မပြောနိုင်တော့ပေး။

သို့သော်လည်း လောဘကြီးပြီး ယုတ်မာသောအကြံအစည်း  
ရှိကြသူနှစ်ဦး ရှုံးဆင့်နောက်ဆင့် သေဆုံးသွားပုံကတော့ ဆန်းကြယ်  
လှပေသည်။

နောက်ထပ် နှစ်အနည်းငယ်ကြာသောအခါ မောရမြှုင်စွာရှုံး  
နိမောင်တို့မောင်နှမ နေထိုင်သော အိမ်ကြီးတွင် မဂ်လာပွဲတစ်ခု ကျင်းပ  
လေသည်။

သတို့သားမှာ စုံထောက်ငက်ဗုံးဖြစ်ပြီး သတို့သမီးမှာ မြေလေး  
နွယ်ပင်ဖြစ်တော့သည်။

ထိုမဂ်လာပွဲသို့ ဝတ်လုံတော်ရဲ့မင်းမောင်၊ စွာသူကြီးဦးသူ  
တော်၊ တရားသူကြီးဟောင်းဦးမြတ်စံတို့အပြင် ပါဒ်ကြီးစွာမှ ဆေးဆရာ  
ကြီးဦးပန်ကောင်းပါ လာရောက်ချိုးမြှင့်ပေးလေသည်။


## ၆ ရွှေအေး

မောရဖြင့်ရွှေမှာတော့ ထိုမင်္ဂလာခွဲသည် ဤောက်ကျော်ကူး  
သော မင်္ဂလာပွဲကြီးတစ်ခုဖြစ်ခဲ့လေသည်။

နိမောင်ကတော့ နှုမအတွက် စိတ်အေးသွားရပြီမို့ အပူမရှာ  
တော့ဘဲ လူပျို့ကြီးဘဝနှင့်ပင် နေထိုင်ရန် စိတ်ကူးထားပေသည်။

ဤနေရာတွင် ကျွန်ုပ်ရေးသားသော (မရဏသေတမ်းစာ)  
အမည်ရှိ ပရလောက ဂ္ဗားရဆန်းကြယ်ဝတ္ထုမှာလည်း နိဂုံးကမ္မတ အဆုံး  
သတ်ပြုဖြစ်ပေတော့သတည်။

အနီယာဟောတူ သုခိအတ္ထာန် ပရိဟရန္တ်။



တြော်းခိုင်း၊ ၁ (၂၀၀၉)ခုနှစ်၊ ရုပိုင်ပါး၏ရက်

ကြာသပတေးနောက် ၂၅(၉)နာရီ။